

တရားလျှင် မွေ့လျော်ရာရှိသော၊ တရား၌ မွေ့လျော် တတ်သော၊ တရားကို အဖန်ဖန်ကြံစည်တတ်သော၊ တရားကို အဖန်ဖန်အောက်မေ့တတ်သော ရဟန်းသည် သူတော်ကောင်းတရားမှ မဆုတ်ယုတ်။

ဘိက္ခုဝင် (ဓမ္မပဒ-၃၆၄)

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်နေ့

၂၀၂၂ ခုနှစ်၊ ဇွန် ၁၃ ရက်၊ တနင်္လာနေ့

အတွဲ (၆၁)၊ အမှတ် (၂၅၁)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည်။
- ၂။ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။
- ၃။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်။
- ၄။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။
- ၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်။



မင်းဘူးခရိုင် မြို့နယ်ငါးခုတွင် မိုးနေကြာသီးနှင့် ကေ ၂၈၀၀၀ ကျော် စိုက်ပျိုးလျက်ရှိ

မင်းဘူး ဇွန် ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငမဲနှင့် စေတုတ္ထရာမြို့နယ်များတွင် နေကြာသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေးအတွက် ဒေသတွင်းစားသုံးဆီဖူလုံစေရေးနှင့် ပြည်ပစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်စေရေးအတွက် ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီ၌ မိုးနေကြာသီးနှံကို သီးသန့်နှင့် သီးညှပ်စိုက်ပျိုး စနစ်များဖြင့် ကေပေါင်း ၂၈၀၀၀ ကျော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် သီးသန့်နှင့် သီးညှပ်စိုက်ပျိုးစနစ်များဖြင့် မင်းဘူး(စက)မြို့နယ်က ၁၀၀၆၄ ဧက၊ ပွင့်ဖြူမြို့နယ်က ၅၆၁၂ ဧက၊ စလင်းမြို့နယ်က ၈၅၇၇ ဧက၊ ငမဲမြို့နယ်က ၃၉၆၁ ဧကနှင့် စေတုတ္ထရာမြို့နယ်က ၇၀၃ ဧက အသီးသီးလျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ခရိုင်အတွင်း မိုးနေကြာသီးနှံကို သီးညှပ်စိုက်ပျိုးသည့် ဒေသခံတောင်သူများအတွက် စာမျက်နှာ ၅ ကော်လံ ၁ □

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် သင်္ဘောသားများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် ဇွန် ၁၂

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) ပထမအကြိမ် ညီလာခံကို ၂၀၂၂ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ကျင်းပခဲ့ပြီး အဖွဲ့ချုပ် (MSF) ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို သင်္ဘောသားများက သဘောတူထောက်ခံအတည်ပြုခဲ့ကြသည်။ ၂၀၂၂ ခုနှစ် ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အသင်းသားများနှာစုံညီ အစည်းအဝေးကို ဇွန် ၉ ရက်က Royal Garden Restaurant တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အသင်းချုပ်ဥက္ကဋ္ဌ စိုးမင်းအောင်က ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်ပသို့ထွက်ခွာမည့် မြန်မာနိုင်ငံသား သင်္ဘောသားများအား ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် မေ ၂၀ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်အထိ ဆေးစစ်သူ ၁၇၅၉၀ အား ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းဆိုင်ရာဌာန (NHL) နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

စာမျက်နှာ ၃ ကော်လံ ၁ ❖

ယနေ့ ဖတ်စရာ

အိရန်နှင့် ဗင်နီဇွဲလား နှစ် ၂၀ မိတ်ဖက် သဘောတူညီချက်ကို လက်မှတ်ရေးထိုး

နိုင်ငံတကာသတင်း စာ - ၁၃

ရန်ကုန်တိုင်းဒေသကြီး၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးက တည်ဆောက်ပေးခဲ့သော ဝန်ထမ်းအိမ်ရာနှင့် ပြည်သူ့အတွက် အငှား၊ အရောင်းအိမ်ရာများ(၂)

ဆောင်းပါး စာ - ၂၀

မြန်မာ့ပင်လယ်ပြင်အတွင်း စက်လှေနှစ်မြုပ်ပြီး လှေငယ်ဖြင့်မျောပါလာသည့် လှေလုပ်သားများအား ကိုကိုးကျွန်းမြို့နယ် ကမ်းခြေအနီး၌ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး

ပြည်တွင်းသတင်း စာ - ၂၆

KAN THAR YAR

INTERNATIONAL SPECIALIST HOSPITAL

CARDIOLOGY, UROLOGY And O.G

နယူးကော့ကပ်နှင့်သားဖွားဖိယပ်အထူးကုသေးရုံကြီး

" ကျန်းမာရေးအတွက် အခြေရာ...အကောင်းဆုံးဆေးရုံ ကန်သာယာ "

Hot Line: 01 505284, 09 30511111, 09 30533333, 09 340125110
 Email: info.ktyhospital@gmail.com www.ktyhospital.com

ကလေးအလုပ်သမားပြဿနာ ဆင်းရဲနွမ်းပါးမှုသံသရာ

ပညာသင်ကြားရမည့်အရွယ် ကလေးများ စာသင်ခန်းတွင်မရှိဘဲ မိသားစု၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရရှိစေရန် ကလေးအလုပ်သမားများအဖြစ် လုပ်ငန်းခွင် ဝင်နေကြခြင်းမှာ ကမ္ဘာ့နိုင်ငံများစွာတွင် တွေ့ရှိရသော ပြဿနာ တစ်ခုဖြစ်သည်။ အထူးသဖြင့် ဆင်းရဲသည့်နိုင်ငံများတွင် ကလေးအလုပ်သမားဦးရေ အများအပြားရှိနေကြရာ ၂၀၁၇ ခုနှစ် စာရင်းများအရ ဆာဟာရအောက်ပိုင်း အာဖရိကဒေသတွင် ကလေးသူငယ်များ၏ ၂၉ ရာခိုင်နှုန်း အလုပ်လုပ်နေကြပြီး အာဖရိကနိုင်ငံအချို့တွင် အသက်ငါးနှစ်မှ ၁၄ နှစ်အရွယ် ကလေး ၅၀ ရာခိုင်နှုန်း အလုပ်လုပ်နေကြရသည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ် နိုင်ငံတကာ စစ်တမ်းတစ်ခုအရ နိုင်ငံပေါင်း ၇၆ နိုင်ငံတွင် ကလေးအလုပ်သမား ပြဿနာကြီးမားလျက်ရှိပြီး အန္တရာယ်အကြီးဆုံး ၁၀ နိုင်ငံ စာရင်းထဲတွင် မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြထားသည်။ ကလေးများ အရွယ်မတိုင်မီ အလုပ်သမားဘဝသို့ ရောက်ရှိရခြင်းမှာ မိသားစုဆင်းရဲနွမ်းပါးခြင်းကြောင့် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကဲ့သို့သော မိသားစုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း သို့မဟုတ် မိသားစုဝင်ငွေအတွက် ပြင်ပသို့ထွက်၍ အလုပ်လုပ်ရခြင်း၊ ကျောင်းတက်ရောက်ရန် လွန်စွာ အလှမ်းကွာဝေးနေခြင်း၊ ကလေးများ ပညာသင်ကြားမှုကို မိဘအုပ်ထိန်းသူများက အားမပေးလိုခြင်းကဲ့သို့သော အကြောင်းရင်းခံများမှာ ကလေးအလုပ်သမားများဖြစ်လာရသည့် အဓိကအကြောင်းများဖြစ်နေသည်။

ကလေးအလုပ်သမားများပြားခြင်းမှာ နိုင်ငံအတွက် မကောင်းသော လက္ခဏာပင်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်လူစွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်နိုင်ရန် ကလေးသူငယ်များနှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို မလွဲမသွေ ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးရန် လိုအပ်သည်။ ကျောင်းပညာတစ်ပိုင်းတစ်စ သေစာရှင်စာမျှနှင့် အလုပ်ခွင်ဝင်သွားသူများမှာ ကလေးသူငယ်များ၏ လုပ်အားကို ဈေးပေါပေါနှင့် ရယူသည့် အလုပ်သမားဈေးကွက်သို့ အများစု ရောက်ရှိသွားကြပြီး ရေရှည်တွင် ကလေးအလုပ်သမားများကိုယ်တိုင်မှာလည်း ၎င်းတို့၏ မိဘများနှင့် မူလမိသားစုများနည်းတူပင် ဆင်းရဲနွမ်းပါးသည့် နောက်ထပ်မိသားစုကို ထပ်မံဖန်တီးကာ ဆင်းရဲနွမ်းပါးသံသရာဝန်းသို့ ကျရောက်သွားကြရပြန်သည်။ ကျောင်းပညာမတတ်ဘဲ အဆင့်နိမ့် အလုပ်ကြမ်းမျှသာ လုပ်ကိုင်နိုင်သည့် အောက်ခြေလူတန်းစား ကြီးမားကျယ်ပြန့်နေခြင်းသည် နိုင်ငံ၏ လူသားအရင်းအမြစ် အဟောသိက် ဖြစ်သွားရုံမျှသာမက နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်လာစေသည်။ အသိပညာ၊ အတတ်ပညာ လွန်စွာနိမ့်ကျနေပြီး ဆင်းရဲနွမ်းပါးသည့် အောက်ခြေလူတန်းစား ကြီးမားကျယ်ပြန့်နေခြင်းမှာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖို့ဆိုလျှင် အန္တရာယ်တစ်ခုပင်ဖြစ်သည်။

ကလေးအလုပ်သမားပြဿနာသည် ဆင်းရဲနွမ်းပါးခြင်း၏ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ရာ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေးကို ရေရှည်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းနေထိုင်ရာ ကျေးလက်ဒေသများ၌ စာသင်ကျောင်းများကို ကလေးများနှင့် လက်လှမ်းတစ်မီတွင် တည်ထောင်ပေးခြင်း၊ ကျောင်းပြင်ပပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတို့ ဆောင်ရွက်ပေးခြင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုများ မျက်ခြည်မပြတ် ထိရောက်စွာ ဆောင်ရွက်ပေးခြင်း၊ ကလေးများ၏ မိဘအုပ်ထိန်းသူများနှင့် အလုပ်ရှင်များကို အသိပညာပေးခြင်း၊ လိုအပ်သည့် ဥပဒေနည်းဥပဒေများ ပြဋ္ဌာန်းပေးခြင်း စသည်တို့ကို စဉ်ဆက်မပြတ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများသာမက လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာအသင်းအဖွဲ့များပါ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

တိုင်းရင်းသားလူမျိုးများစွာ မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအတွက် အချင်းချင်းသွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက်ကြိုးပမ်းတည်ဆောက်သွားရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေးကိုဦးတည်ကာ အကြမ်းဖက်သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်းခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်မှုများကိုပြုလုပ်လာခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေးကို ထိခိုက်နှောင့်နှေးစေမည်ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက်မှ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်

ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစနစ်များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်အရ လည်းကောင်း၊ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက်အရ လည်းကောင်း စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အချက်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

သို့ပါ၍ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့

ဆေးတက္ကသိုလ်များနှင့် ဆေးပညာနီးနွယ်တက္ကသိုလ်များရှိ ပထမနှစ်သင်တန်းများ၏ လစ်လပ်နေရာများသို့ ပြောင်းရွှေ့တက်ရောက်နိုင်ရေး လျှောက်လွှာခေါ်ယူသည့် ကြေညာချက်

(၂၀၂၀) ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိထားပြီး ကျောင်းလာရောက်အပ်နှံခြင်း မရှိသေးသူများ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုသူများ၊ အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့်ရရှိသူများသည် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်းနှင့် လစ်လပ်နေရာပေါ် မူတည်ပြီး ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနက် အမှတ်အများဆုံးရရှိသူများအား ရွေးချယ်၍ လစ်လပ်နေရာများတွင်

အစားထိုးပြောင်းရွှေ့တက်ရောက်ခွင့်ပြုရေး ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက ကျန်းမာရေးဝန်ကြီးဌာန၏ Facebook Page, Website တို့တွင်လည်းကောင်း၊ ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ Website တွင် လည်းကောင်း၊ သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနီးနွယ် တက္ကသိုလ်များ၏ Website များတွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် မိမိတို့လက်ရှိတက်ရောက်ပညာသင်ကြားလျက်ရှိသော တက္ကသိုလ်များတွင်လည်း စုံစမ်းမေးမြန်းနိုင်ကြောင်း ကြေညာအပ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန

ရမ်းဗြဲမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိုပြည်လှပရေး မိုးရာသီဒီရေတော သစ်ပင်စိုက်ပွဲကျင်းပ

ရမ်းဗြဲ ဇွန် ၁၂ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၌ မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပွဲကို ယနေ့နံနက်ပိုင်းက ရမ်းဗြဲမြို့နယ် ဝန်ဗိုက်ဒီရေတော ဝန်ဗိုက်သစ်တောကြီးပိုင်း အကွက်အမှတ် (၁)နှင့် အကွက်အမှတ် (၄၃)တို့တွင် ကျင်းပသည်။ (ယာပုံ)



ဒီရေတောပင်နှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်း စီမံချက်အရ မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းထက်အောင်နှင့် ဝန်ထမ်းများ၊ လှိုင်ခေါင်ကျေးရွာနှင့် ရမ်းသစ်ကြီးအဝကျေးရွာမှ

ကျေးရွာသူ ကျေးရွာသားများက ၅၀၀၊ ပြူးခြေထောက်အမပင် စုစုပေါင်းအပင် ၁၂၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ဝန်ဗိုက်ကြီးပိုင်း အကွက်အမှတ် (၁)တွင် ပြူးခြေထောက်အဖိုပင် အမှတ်(၄၃)တွင် မြိုင်ကြီးပင် ၂၀၀ သိန်းထွန်းအောင်

မိုးပိုလာနိုင်

နေပြည်တော် ဇွန် ၁၂ မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် မိုးပိုလာနိုင်သည်။ မိုး/ဇလ

အရည်အသွေးပြည့်ဝသော ပရိဘောဂကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်း

ရန်ကုန် ဇွန် ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် Sima ပရိဘောဂထုတ်လုပ်ရေး စက်ရုံရှိ ရုံးသုံး၊ ကျောင်းသုံး၊ အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ပရိဘောဂထုတ်လုပ်ဖြန့်ဖြူးမှုနှင့် ဈေးကွက် အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပရိဘောဂ ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှု စစ်ဆေးပြီး အရည်အသွေးပြည့်ဝသော ပရိဘောဂ ကုန်ချောများ ထုတ်လုပ်ခြင်းကို တိုးမြှင့်ဆောင်ရွက် ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်များသာမက ပြည်ပ ဈေးကွက်သို့လည်း တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားသည်။

ညှိနှိုင်းပေါင်းစပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ Diamond Mercury Wood Products ၏ သစ်အချောထည်စက်ရုံသို့ရောက်ရှိ ရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက

လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းပြသပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုပြီး စိုက်ခင်းများမှ ထွက်ရှိလာသော ကျွန်းပင်ကျပ်တိုင်များကို ကုန်ကြမ်း အဖြစ်အသုံးပြု၍ တန်ဖိုးမြင့်သစ်အချောထည် တံခါးနှင့် ကျည်းပေါင်များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ (ယာပုံ)

အဆင့်မြှင့်တင်ဆောင်ရွက်

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပမြို့နယ်ရှိ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဟာဗျူဟာ မြောက် ဓာတ်သတ္တုတွင်းထွက်များ၊ အဆင့်မြှင့်နည်း ပညာသုံး ဓာတ်သတ္တုတွင်းထွက်များနှင့်ပတ်သက်၍ အလားအလာရှိသော သတ္တုထွန်းမှုများကိုရှာဖွေ ရေး၊ စမ်းသပ်တိုင်းတာရေး၊ ဖြစ်မြောက်နိုင်စွမ်း လေ့လာရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက် လေ့ရှိအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နည်း ပညာနှင့် စမ်းသပ်တိုင်းတာရေးပစ္စည်းများ ပိုမို



အဆင့်မြှင့်တင် ဆောင်ရွက်ရန် မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တု ဓာတ်ခွဲခန်းများတွင် ကွင်းဆင်းဒေသများမှ ပေးပို့လာ သော ဓာတ်သတ္တုနမူနာများ ဓာတ်ခွဲစမ်းသပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်

မရမ်းကုန်းမြို့နယ်ရှိ ကျောက်မျက်ရတနာပြတိုက်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ပြတိုက်ဆိုင်ရာအချက် အလက်များနှင့် ပြတိုက်ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင် အဝေးပြေးယာဉ်ရပ်နားစခန်း၌ အဝေးပြေးယာဉ်များ ပြေးဆွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

မော်လမြိုင် ဇွန် ၁၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့ သည် မော်လမြိုင် အဝေးပြေးယာဉ်ရပ်နားစခန်း၌ အဝေးပြေးယာဉ်များ ပြေးဆွဲမှုအခြေအနေများကို

ဇွန် ၁၀ ရက် က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ မော်လမြိုင်မြို့

လှိုင်ရပ်ကွက်ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ သွားရောက်၍ မော်တော်ယာဉ်လိုင်းများ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု အခြေအနေများ၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေး တို့အတွက် အလေးထားဆောင်ရွက်မှုအခြေအနေ များအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် မြို့နယ်အသီးသီးတို့၏ မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ များနှင့် တွေ့ဆုံခဲ့သည်။

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်

လိုအပ်ကြောင်း၊ မြို့နယ်များအလိုက် ပြေးဆွဲလျက် ရှိသည့် မော်တော်ယာဉ်လိုင်းများအနေဖြင့် ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းများပျက်ကွက်ပါက စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်များ မောင်းနှင် သွားလာမှုနှင့်စပ်လျဉ်း၍ လုံခြုံမှုနှင့် စနစ်ကျမှုရှိရန် လိုအပ်ကြောင်း၊ မြေယာအသုံးပြုမှုအခြေအနေများ နှင့် စပ်လျဉ်း၍ ဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့တွင်း/ နယ်ဝေး ပြေးဆွဲဆောင်ရွက်နေသည့် သက်ဆိုင်ရာ မော်တော်ယာဉ်များအား သက်ဆိုင်ရာမြို့နယ် ကော်မတီက ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ကြီးကြပ်မှု ကော်မတီများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)



❖ ရှေ့ဖိုးမှ
ထို့ပြင် မြန်မာသင်္ဘောသား များ ကော့သောင်းမြို့ ကမ်းလွန် ပင်လယ်ပြင်တွင် လူလဲလှယ်ခြင်း လုပ်ငန်းဝန်ဆောင်မှုအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ သင်္ဘော အစင်းရေ ၉၆ စင်းတွင် သင်္ဘော သားဦးရေ အတက် ၁၀၅၅ ဦး၊ အဆင်း ၁၀၂၈ ဦးတို့ကို လုပ်ကိုင် ဆောင်ရွက်ပေးခဲ့သည်။ ပြည်ပမှ မြန်မာသင်္ဘောသားများ ပြန်လာ နိုင်ရေးအတွက် အထူးစင်းလုံးငှား လေကြောင်း ခရီးစဉ်တို့ကို ဝန်ဆောင်မှုပေးခဲ့သည်။

အဖွဲ့ဝင်သင်္ဘောသားများက တင်ပြတိုင်ကြားလာသည့် လစာ နှင့် စရိတ်တောင်းခံခြင်း၊ သင်္ဘော

ပေါ်တွင် တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်ခြင်း၊ ပျောက်ဆုံးခြင်း၊ တာဝန်ထမ်းဆောင်စဉ် ကျန်းမာ ရေး ထိခိုက်မှုရှိခြင်း၊ လိမ်လည်ခံရ ခြင်း၊ ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေး၊ နစ်နာကြေးရလိုခြင်း၊ ဝန်ဆောင်ခ ပြန်လည်တောင်းခံ ခြင်းတို့အတွက် ၂၀၂၀-၂၀၂၂ ခုနှစ် အတွင်း တိုင်ကြားသည့်အမှုပေါင်း ၁၃၈ မှုရှိပြီး ဖြေရှင်းပြီးအမှုမှာ ၁၀၃ မှုဖြစ်၍ ၃၅ မှုမှာ ဆောင်ရွက် ဆဲ ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ နိုင်ငံ အတွင်း စတင်ဖြစ်ပွားချိန်တွင် ပင်စင်မရှိသင်္ဘောသားအများစုမှာ အိမ်အတွင်း နေထိုင်ကြစဉ် စားသောက်ရေးအတွက် အဖွဲ့ချုပ် (MSF) မှ ဆန်၊ ဆီ၊ ပဲ စုစုပေါင်း

ဘဏ္ဍာရေး အခြေအနေပေါ် မူတည်၍ ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ ပင်လယ်ကူး

သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) တွင် အသင်းဝင် ဦးရေ ၁၁၆၀ ရှိပြီး ၂၀၂၂-၂၀၂၄

အလုပ်အမှုဆောင်အဖွဲ့ အတွက် ရွေးချယ်တင်မြှောက်ပွဲကို ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ရန်စီစဉ် ထားကြောင်း သိရသည်။

မျိုးမင်းသူရ



ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ နှစ်(၃၀) ပြည့် ပုလဲရတုအခမ်းအနားသို့တက်ရောက်

နေပြည်တော် ဇွန် ၁၂
မြန်မာနိုင်ငံသားများဘဏ်လီမိတက်၏ နှစ်(၃၀)ပြည့် ပုလဲရတုအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ LOTTE Hotel ၌ ကျင်းပသည်။ (ယာဝုံ)



စည်းကမ်းများကိုလည်း တိကျစွာလိုက်နာဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
ဘဏ်လုပ်ငန်းများသည် တိုင်းပြည်စီးပွားရေး၏ အဓိကကျသော အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေသည့်

အပြင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖော်ဆောင် နိုင်ရန်အတွက် အခြေခံကျသည့် အခန်းကဏ္ဍမှလည်း ပါဝင်နေကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များကို စနစ်တကျ နည်းလမ်းမှန်ကန်စွာနှင့် ဆောင်ရွက် ပေးပြီး မြန်ဆန်ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် ပိုမိုကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ သုံးစွဲသူများ၏ လိုအပ်ချက် Digital အသွင်ကူးပြောင်း ရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင် သွားရန် လိုအပ်မည်ဖြစ်ပြီး Customer များ အသုံးပြု ရာတွင် လွယ်ကူစေရေးနည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသားများဘဏ် ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်၊ CEO Mr. Gavinda Gurung နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး အခမ်းအနားကို ရပ်သိမ်းလိုက် ကြောင်း သိရသည်။

သတင်းစဉ်

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီအကြို သစ်ပင် ၉၆၁၀ စိုက်ပျိုးပေးနိုင်ခဲ့ပြီး ၁၅၈၄၀ ထပ်မံစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်

ပဲခူး ဇွန် ၁၂
ပဲခူးတက္ကသိုလ် ဧရိယာအတွင်း သစ်ပျိုးစိုက်ခင်း (စံပြသစ်တော စိုက်ကွက်) လေးဧကတွင် စီးပွား ရေးအရ အဖိုးတန် အသုံးဝင်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း အစရှိသည့် သစ်ပျိုး ၁၃ မျိုး၊ အပင် ၁၂၀၀ စုပေါင်း စိုက်ပျိုးပေးခြင်းဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေ သည့် တက္ကသိုလ် ဆရာ ဆရာမ များ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား ကျောင်းသူများ အတွက်အနီးကပ်ဆည်းပူးလေ့လာ နိုင်စေရေး စိုက်ပျိုးပေးခြင်းဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ပဲခူးတက္ကသိုလ်ဧရိယာ(စံပြ သစ်တောစိုက်ကွက်) အတွင်း သစ်ပျိုးစိုက်ခင်း စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်အတွင်း ကျင်းပစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သစ်တောများအပါ အဝင် သဘာဝသယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက် ပေးခြင်းသည် လူသားအကျိုး စီးပွားအပြင် နောင်အနာဂတ် အတွက်ကောင်းမွန်သောလူမှုဘဝ ပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သစ်တော သစ်ပင် များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ် တပ်မမှူးနှင့် တာဝန်ရှိသူများက သတ်မှတ် နေရာများ၌ သစ်ပင်စိုက်ပျိုး ပေးကြပြီး လူမှုရေးအသင်းအဖွဲ့ များ၊ ပဲခူးတက္ကသိုလ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများ



၏ သစ်ပင်စိုက်ပျိုးနေမှုများကို သစ်ပင်စိုက်ပျိုးပွဲ ၂၅ ပွဲ၊ သစ်ပင် ၉၆၁၀ စိုက်ပျိုးပေးနိုင်ခဲ့ပြီး ဇွန်လ ပေါင်း ၁၅၈၄၀ ထပ်မံစိုက်ပျိုး စီစဉ်ဆောင်ရွက်ထား ကြည့်ရှုအားပေးသည်။ နိုင်ရန် စီစဉ်ဆောင်ရွက်ထား နှင့် ဇူလိုင်လအတွင်း မိုးရာသီ ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် မေလ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ၂၆ ပွဲနှင့် သစ်ပင်

သတင်းစဉ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၂၀၂၂ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့သော ဘားအံမွေးမြူရေးဇုန်အား ကြည့်ရှုစစ်ဆေး

ဘားအံ ဇွန် ၁၂
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ သည် ယမန်နေ့က ဘားအံမွေးမြူရေးဇုန် ရှင်းလင်း ဆောင်၌ မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံ၍ ၂၀၂၂ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့သော ဘားအံ မွေးမြူရေးဇုန်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ဦးစောမြင့်ဦးသည် အဖွဲ့သည် ဘားအံ မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မွေးမြူရေး

လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇုန်အတွင်း မြေနေရာချထားပေးမှုအခြေအနေ၊ လျှပ်စစ်မီး၊ ရေ၊ အဆောက်အအုံဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမွေးမြူရေးဇုန်အတွင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် မွေးမြူ ရေးလုပ်ငန်းရှင်များ၏ မွေးမြူထားရှိမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။ ဘားအံမွေးမြူရေးဇုန်ကို ကရင်ပြည်နယ်အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် ၂၀၂၂ ခုနှစ်မှ စတင် ဖော်ဆောင်ခဲ့ရာ မြေဧရိယာ ၁၃၇ ဒသမ ၄၆ ဧကတွင် အကွက်ပေါင်း ၁၀၆ ကွက်၌ လုပ်ငန်းရှင် ၈၄ ဦးက ဥစားကြက်၊ အသားစားကြက်၊ နွား၊ ဝက်၊ ဆိတ်၊ သိုး တိရစ္ဆာန်များကို ခြံစနစ်ဖြင့် မွေးမြူလျက် ရှိသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဘားအံမြို့ ဇွန်ပင်တိုးဘွားရိပ်သာရှိ အဘိုး အဘွားများအား သွားရောက်ဂါရဝပြု တွေ့ဆုံ၍ အာဟာရပြည့်စွက်စာများ၊ အသုံးအဆောင်ပစ္စည်း များ၊ ထောက်ပံ့လျှော့ဒါန်းငွေများ ပေးအပ်ကြရာ အဘိုးအဘွားများက ဆုမွန်ကောင်းများ ပြန်လည် ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ဘိုးဘွားရိပ်သာတွင် တာဝန်ထမ်းဆောင်လျက်ရှိ သော ဝန်ထမ်းများကို ထောက်ပံ့ပစ္စည်းများ

ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း ကွပ်ကဲ အုပ်ချုပ်မှုကော်မတီရုံး၌ တိုးချဲ့မြို့ပြအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြေကွက်များ ဖော်ထုတ်နေရာချထားပေးမှုအခြေအနေ၊ လမ်း၊ တံတား၊ ရေ၊ မီး ရရှိရေး ဆောင်ရွက်ပေးနေမှုအခြေ အနေ၊ မြို့ပြအင်္ဂါရပ်များနှင့်အညီ ဈေး၊ ပန်းခြံ၊ ယာဉ်ရပ်နားစခန်း၊ စာသင်ကျောင်း စသည့်အဆောက် အအုံများ ထည့်သွင်းဆောင်ရွက်မည့် အခြေအနေ များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့ လှကမြင်(ကွက်သစ်)တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန လေးခန်းတွဲလေးထပ် အငှားဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင် အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)



ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း



နေပြည်တော် ဇွန် ၁၂

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ (ဝဲဝဲ)

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ရတနာပင်စည် မြောက်ကျောင်းတိုက်သို့လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ ဘောသိတာရာ မပါဠိတက္ကသိုလ်ကျောင်းတိုက်သို့ လည်းကောင်း၊

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ်ရှိ ကုသိုလ်တော်ရိပ်သာ ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်ရှိ စေတဝန်စာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ရှမ်းပြည်နယ် မိုင်းယန်းမြို့နယ်ရှိ ထေရဝါဒကျောင်းတိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက အမယ်လေးမျိုးနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဇွန် ၁၂
တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့ဌာနဝယ် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာရှိ ဝေနေယျသုခကျောင်းတိုက်၊ ကံပေါက်မြို့ရွှေစေတီ

ကျောင်းတိုက်၊ ကျောင်းသစ်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့် ရပ်ကွက်ရှိ ပုသိမ်ညွန့်ရာကျော်ကျောင်းကြီး ကျောင်းတိုက်၊ မော်ဘီမြို့နယ် အင်းတန်ကျေးရွာရှိ မဟာရတနာလေထီးတပ်ဦးကျောင်းတိုက်၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ သုဓမ္မရက္ခိတကျောင်း တိုက်နှင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် တပ်ဦးဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များ နှင့် သာသနာ့ဌာနဝယ် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေ များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ



များက သွားရောက်ဆက်ကပ်လှူဒါန်းပြီး နယ်မြေခံ ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရ ဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေး သည်။ သတင်းစဉ်

□ **ရှေ့ဖိုးမှ**
တစ်ဧကလျှင် တစ်ပြည်နှုန်းဖြင့် မျိုးစေ့တင်းပေါင်း ၆၁၉ ဒသမ ၇၅ တင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့က အခမဲ့ထောက်ပံ့ပေးထား ကြောင်း၊ အဆိုပါစိုက်ခင်းများအတွင်း စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး နှင့် ရောဂါပိုးမွှားကျရောက်မှုအန္တရာယ် ကာကွယ်နှိမ်နင်းရေးနှင့် မြို့နယ် အလိုက် စိုက်ဧကလျာထားချက် ပြည့်မီမှန်ကန်စွာ စိုက်ပျိုးနိုင်စေရေး တို့အတွက် စိုက်ပျိုးရေးကွင်းဝန်ထမ်းများက တောင်သူပညာပေး ကွင်းဆင်းပြီး ဒေသခံတောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးလှမိုးက ပြောသည်။
“ဒီဒေသက မိုးဦးကျဆိုရင် နမ်း၊ မြေပဲ၊ ပဲတီစိမ်းနဲ့ မိုးစပါးကို အဓိက စိုက်ပျိုးကြပြီး မိုးဦးနေကြာကိုတော့ စိုက်ပျိုးတာနည်းတယ်။ အချို့

တောင်သူတွေက အခုရက်ပိုင်း မိုးစပါးနဲ့ မိုးနေကြာကို စိုက်ပျိုးတာတွေ ရှိသလို အများစုက မိုးနေကြာဆိုရင် ဇူလိုင်လထဲမှာ စိုက်ပျိုးကြပြီးတော့ နှောင်းပိုင်းအတွက်ဆိုရင် မိုးကုန်ခါနီးမှ ဆောင်းနေကြာကို အများဆုံး စိုက်ပျိုးကြတာပါ” ဟု မင်းဘူး(စက)မြို့နယ် ရေပဲကြီးကျေးရွာမှ နေကြာ စိုက်တောင်သူ ဦးဝင်းအောင်က ပြောသည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်ငါးခုတွင် ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီ၌ (မိုး)နေကြာသီးနှံကို သီးသန့်စိုက်ဧက ၁၈၉၅၁ ဧကနှင့် သီးညှပ်စိုက်ဧက ၉၉၁၆ ဧက စုစုပေါင်း ၂၈၈၆၇ ဧကအထိ စိုက်ပျိုးသွားမည်ဖြစ်ပြီး ဇွန် ၉ ရက်အထိ သီးသန့်စိုက် ၅၇၉ ဧကနှင့် သီးညှပ်စိုက် ၄၇၄ ဧက စုစုပေါင်း ၁၀၅၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ကျပ် ၅၆၄၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇွန် ၁၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်း သို့လျှောက် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်းတည်ငြိမ်နေသဖြင့် ၂၀၂၂ ခုနှစ် ဇွန် ၁၃ ရက်မှ ဇွန် ၁၉ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ ယခင်ရက်သတ္တပတ် ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ စားအုန်းဆီ တစ်ပိဿာလျှင် ၅၆၄၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချ ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာ သည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုပေးအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်

ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်

- နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြား ဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေ ကြီးခြင်းကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်း မှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
- ❖ ငါးမွေးမြူရေးကန်များ၏ ကန်ပေါင်များ ခိုင်ခံ့ရန်အတွက် ကန်ပေါင်ပါးသော၊ နိမ့်သောနေရာများတွင် သဲအိတ်များဖို့၍ ကန်ပေါင်ခိုင်ခံ့အောင် ပြုလုပ်ထားပါရန်။
 - ❖ အကယ်၍ရေကြီးရေလျှံလာပါက ငါးများလွတ်ထွက်မှုမရှိစေ ရေးအတွက် ဧပြာပိုက်များဖြင့်ကာရံထားပါရန်။
 - ❖ ရေစီးကြောင်းနှင့်နီးသော ငါးကန်များတွင် ရေတိုက်စားမှု ကာကွယ်ရန်အတွက် တုတ်ရိုက်ပြီးဝါးထရံများဖြင့် ကာရံ၍ သဲအိတ်များ ဖို့ထားပါရန်။
 - ❖ လိုအပ်ပါကငါးများ ရွှေ့ပြောင်းနိုင်ရန်အတွက် ငါးဖမ်းပိုက်များ၊ စက်လှေများနှင့် စက်ပစ္စည်းများအား ကြိုတင်ပြင်ဆင်ထားပါရန် နှင့် အထူးသဖြင့် မျိုးငါးကြီးများအား ဦးစားပေးရွှေ့ပြောင်းထား ပါရန်။
 - ❖ သိုလှောင်ထားသော ငါးအစာနှင့်လုပ်ငန်းသုံးပစ္စည်းများအား ရေလွတ်သောနေရာသို့ ရွှေ့ပြောင်းထားပါရန်။
 - ❖ ပုံမှန်အစာကျွေးခြင်းဖြင့် ငါးများ လွတ်ထွက်မသွားစေရေး ဆောင်ရွက်ထားပါရန်။
 - ❖ မွေးမြူရေးကန်၏ ရေထွက်/ရေလျှံပေါက်များ၊ ရေကျော်မည့် နေရာများအား အစဉ်ဂရုတစိုက် စစ်ဆေးနေပါရန်။
 - ❖ ထူးခြားသည့်အခြေအနေများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင် ရန်အတွက် ဆက်သွယ်သတင်းပို့နိုင်မည့် နည်းလမ်းများ ကြိုတင်ပြင်ဆင်ထားပါရန်။
 - ❖ နိုင်ငံပိုင်ရေဒီယို၊ အသံလွှင့်ဌာနများမှ ထုတ်လွှင့်လျက်ရှိသော အရေးပေါ် မိုးလေဝသ သတိပေးချက်များနှင့်ပတ်သက်သည့် သတင်းများကို အမြဲဂရုတစိုက် နားထောင်ပါရန်နှင့် ပြည်တွင်း ထုတ် နေ့စဉ်သတင်းစာများတွင် ပါရှိသည့် မိုးလေဝသနှင့် ပတ်သက်သည့် သတင်း၊ ဆောင်းပါးများအား အမြဲမပြတ် ဖတ်ရှုသတိပြုပြီး ငါးမွေးမြူသူအချင်းချင်း သတင်းအချက် အလက်ဖလှယ်ကြပါရန်။
 - ❖ ရေကြီးနစ်မြုပ်မှုအတွက် အရေးပေါ်အခြေအနေများ ဖြစ်ပေါ် ပါက နီးစပ်ရာငါးလုပ်ငန်းဦးစီးဌာနများနှင့် ဆက်သွယ်အကူ အညီတောင်းခံကြပါရန်။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ မိတ္ထီလာခရိုင်အသင်းဗိုလ်စွဲ

မန္တလေး ဇွန် ၁၂
 မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ဇွန် ၁၀ ရက်က ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်း၌ မန္တလေးခရိုင်အသင်းနှင့် မိတ္ထီလာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ယင်းဗိုလ်လုပွဲတွင် မိတ္ထီလာခရိုင်အသင်းနှင့် မန္တလေးခရိုင်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ ဒုတိယပိုင်း အချိန်ပိုပွဲပြီးသည်အထိ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုးစီဖြင့် သရေပွဲ ဖြစ်ခဲ့သဖြင့် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းကြရာ မိတ္ထီလာခရိုင်အသင်းက မန္တလေးခရိုင်အသင်းကို ငါးဂိုး-လေးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်



ကျင်းပရာ ပူးတွဲတတိယဆုရ ရမည်းသင်းခရိုင်အသင်းနှင့် ကျောက်ဆည်ခရိုင်အသင်းတို့မှ အားကစားသမားများကို တိုင်းဒေသကြီး အတွင်းရေးမှူး ဦးမြင့်လွင်နှင့် တိုင်းဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးစောငြိမ်းတို့က တစ်ဦးချင်းဆုတံဆိပ်များနှင့် တတိယဆုငွေကျပ် ခုနစ်သိန်း ငါးသောင်းစီကိုလည်းကောင်း၊ ဒုတိယဆုရ မန္တလေးခရိုင်အသင်းမှ အားကစားသမားများကို တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်က တစ်ဦးချင်း ဒုတိယဆု တံဆိပ်နှင့် ဒုတိယဆုငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊

နေရာအလိုက် အကောင်းဆုံးဆုများတွင် ဂိုးသမားဆုရ မိတ္ထီလာခရိုင်မှ အောင်ဇင်ဘုန်း၊ နောက်တန်းဆုရ မိတ္ထီလာခရိုင်မှ ဆက်ပိုင်၊ အလယ်တန်းဆုရ မန္တလေးခရိုင်မှ ကောင်းမြတ်ကျော်၊ ရှေ့တန်းဆုရ မန္တလေးခရိုင်မှ ထက်သူမောင်နှင့် ပြိုင်ပွဲပွဲစဉ် တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရ မိတ္ထီလာခရိုင်မှ သီဟကျော်တို့ကို မြို့တော်ဝန် ဦးကျော်ဆန်း၊ ရဲမှူးချုပ်စိန်လွင်၊ ဦးမျိုးအောင်၊ ဦးယဉ်ထွေးနှင့် ဦးသိန်းဌေးတို့က ထူးချွန်ဆုဖလားနှင့် ဆုငွေကျပ်တစ်သိန်းစီတို့ကို လည်းကောင်း ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပထမဆုရ မိတ္ထီလာခရိုင်အသင်းမှ အားကစားသမားများကို တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဦးမြင့်လွင်၊ ကျော်ကျော်မင်းက တစ်ဦးချင်း ပထမဆုများပေးအပ်ချီးမြှင့်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗိုလ်စွဲသွားသည့် မိတ္ထီလာခရိုင်အသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ဆုငွေကျပ် ၁၅ သိန်းတို့ကို ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။ (အပေါ်ပုံ) တင်မောင်(မန္တလေး)

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲကျင်းပ



နေပြည်တော် ဇွန် ၁၂
 အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဗထူးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းဝင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊

၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်း ရှုံးပွဲဆက်

ရန်ကုန် ဇွန် ၁၂
 ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု(စ) ဒုတိယနေ့အဖြစ် မြန်မာနှင့် ကာဂျစ္စတန်အသင်းတို့ ဇွန် ၁၁ ရက် မြန်မာစံတော်ချိန် ည ၉ နာရီခွဲက ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ ကာဂျစ္စတန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာနှင့် ကာဂျစ္စတန်အသင်းသည် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင်လည်း တွေ့ဆုံခဲ့ကာ မြန်မာအသင်းသည် သုံးကြိမ်စလုံး အရေးနိမ့်ခဲ့ပြီး ယခုပွဲတွင် ပေးဂိုးအနည်းဆုံးကစားနိုင်ခဲ့သော်လည်း နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့။ မြန်မာအသင်းသည် ယခုပွဲတွင် နှစ်ပွဲဆက် အရေးနိမ့်ခဲ့သဖြင့် လက်ကျန်တစ်ပွဲကစားရန် ကျန်သေးသော်လည်း အာရှဖလားခြေစစ်ပွဲအောင်မြင်ခွင့် ဆုံးရှုံးခဲ့သည်။

မြန်မာအသင်း နည်းပြချုပ်

ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ကြသည်။ ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကို မိုးပျံ့ပူဖောင်းပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီး သရုပ်ပြပစ်ခတ်ခြင်း၊ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်ပစ်ခတ်မှုများအား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး

ကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ (ပုံပုံ)

အဆိုပါ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲအား တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ခုနစ်သင်းနှင့် အမျိုးသမီးအသင်း ခုနစ်သင်းတို့ဖြင့် ဇွန် ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ကစွတန်အသင်းက စင်ကာပူအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဇွန် ၁၁ ရက် ပွဲစဉ်များအပြီးတွင် အုပ်စု(စ)၌ တာဂျစ်ကစွတန်နှင့် ကာဂျစ္စတန်အသင်းက နှစ်ပွဲကစား ခြောက်မှတ်ဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အလားအလာကောင်းနေပြီး မြန်မာနှင့် စင်ကာပူအသင်းမှာ နှစ်ပွဲဆက် အရေးနိမ့်ကာ တစ်ပွဲကစားရန် ကျန်သေးသော်လည်း ခြေစစ်ပွဲအောင်မြင်ခွင့်ဆုံးရှုံးခဲ့သည်။ မြန်မာအသင်းသည် နောက်ဆုံးပွဲအဖြစ် ဇွန် ၁၄ ရက်တွင် စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF

လူမှုမီဒီယာ အကျိုးရှိစွာအသုံးပြုရေး အသိပညာပေးဟောပြော

ကော့သောင်း ဇွန် ၁၂
 ကော့သောင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူမှုမီဒီယာအားအကျိုးရှိစွာအသုံးပြုနိုင်ရေး ဇွန် ၁၁ ရက်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသူများအား ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်း ခန်းမ၌ အသိပညာပေးဟောပြောသည်။

ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက မီဒီယာအမျိုးအစားအလိုက် အကျိုးရှိအသုံးဝင်ပုံနှင့် သတိပြုအပ်သည့် အချက်များ၊ လူမှုမီဒီယာ၏ အကျိုးရှိပုံနှင့် ဘေးထွက်ဆိုးကျိုးများ၊ အသုံးပြုသူ၏ ရည်ရွယ်ချက်အပေါ် မူတည်ကာမတူညီသည့်ရလဒ်များအား သတိပြုဆင်ခြင်နိုင်ရေး ဟောပြောကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)



မြန်မာနှင့် ကာဂျစ္စတန် ယှဉ်ပြိုင်ကစားစဉ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ သရက်ခရိုင်အသင်း ဗိုလ်စွဲ

မကွေး ဇွန် ၁၂
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက် မြှင့်တင်ရေးကို အထောက်အကူပြုစေရေး၊ မကွေး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံး အားကစားသမားများအချင်းချင်း သွေးစည်းညီညွတ်မှု စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမို ထွန်းကားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစား သမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပ ပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ငါးခရိုင် အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက မကွေးခရိုင် အားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ တက်ရောက်၍ ဗိုလ်လုပွဲပွဲစဉ်အဖြစ်

မကွေးခရိုင် အမျိုးသားဘောလုံးအသင်းနှင့် သရက် ခရိုင် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစား နေမှုအား ကြည့်ရှုအားပေးသည်။
ဦးစွာ ၂၀၂၂ခုနှစ် မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား ငါးခရိုင် အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မကွေးခရိုင် အမျိုးသားဘောလုံးအသင်းနှင့် သရက်ခရိုင် အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ သရက်ခရိုင်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (ယာပုံ)
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ငါးခရိုင်အသက် (၁၉) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်း အနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်လွင်က အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော သရက်ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရရှိသော မကွေးခရိုင်အသင်းနှင့် ဘောလုံး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအားကစားသမား



ဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်း တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူ အကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆုနှင့် များက အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ



ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား တံခွန်စိုက်ဆုရရှိသော လက်ပံတန်းမြို့နယ် ယူ-၁၉ လူငယ်ဘောလုံးအသင်းအား ဂုဏ်ပြု

လက်ပံတန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီ ယူနိုက်တက် ဘောလုံးကွင်း၌ ယမန်နေ့ ညနေပိုင်းက ကျင်းပ ခဲ့သည်။
ဗိုလ်လုပွဲစဉ်တွင် လက်ပံတန်း မြို့နယ်အသင်းနှင့် ဝေါမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ

လက်ပံတန်းမြို့နယ် အသင်းက ဝေါမြို့နယ်အသင်းအား နှစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမ တံခွန်စိုက်ဆု ဖလားနှင့် ငွေသား ဆုငွေကျပ် ၁၀ သိန်းအား ပဲခူး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင်လက်ပံတန်း မြို့နယ် ယူ-၁၉ ဘောလုံးအသင်း အနေဖြင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဖလား တံခွန်စိုက်ဆုကို နှစ် ၅၀ အတွင်း ပထမဆုံး အကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဘောလုံးအသင်းကို လက်ပံတန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကျော်မင်း နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ကျောင်းသားကျောင်းသူများ နှင့် ပြည်သူများက လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

မြစ်ကြီးနား ဇွန် ၁၂
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၉) နှစ် အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပ ရာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနား မြို့နယ်အသင်းနှင့် ဆော့လော် မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ကြသည်။(အောက်ပုံ)
ထိုသို့ဗိုလ်လုပွဲယှဉ်ပြိုင်ကစား မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန် ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာများ၊

ဒေသခံပြည်သူများက ကြည့်ရှု များထံ တံခွန်စိုက်ခိုင်းဆုကို အားပေးခဲ့ကြရာ မြစ်ကြီးနား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ် ဖလား ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ ဘောလုံးအသင်း ၁၂ သင်းတို့က ဇွန် ၃ ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး တိုင်း ဒေသကြီးနှင့်ပြည်နယ် အသက် (၁၉) နှစ်အောက် ဘောလုံး ပြိုင်ပွဲအတွက် ကချင်ပြည်နယ် လက်ရွေးစင်အသင်းကို လူ ရွေးချယ်ခဲ့ကြောင်းနှင့် အဆိုပါ လက်ရွေးစင်အသင်းအား ပြည်နယ် အားကစားနှင့် ကာယပညာဦးစီး ဌာနနှင့် ပြည်နယ်ဘောလုံး ဆက်ဆံရေးဦးစီးဌာနမှ စခန်းသွင်း လေ့ကျင့်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်(ပြန်/ဆက်)



နောင်တရားမြို့၌ ချစ်ကြည်ရေးအမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

နောင်တရား ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့၌ ဒေသတွင်း အားကစားသမားများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ချစ်ကြည်ရေး အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန် ၁၀ ရက်

ညနေပိုင်းတွင် ကျင်းပသည်။
အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို မေ ၁၇ ရက်တွင် စတင်ကျင်းပလျက်ရှိပြီး အုပ်စု (၁၅) စုဖြင့် အသင်းပေါင်း ၄၅ သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။ ဒေသတွင်းလူငယ်များ အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လိုသည့် ရည်ရွယ်ချက်ဖြင့် အမျိုးသားအလွတ်တန်း

ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် Young Boys အသင်းကို လည်းကောင်း၊ အသက် ၁၄ နှစ်အောက်လူငယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် သာယာအိုး FC အသင်းကိုလည်းကောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီများက ဆုများချီးမြှင့်ခဲ့သည်။ အဆိုပါ ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ဂိုးသမားအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံး ဆု၊ နောက်တန်းအကောင်းဆုံးဆုနှင့် အသန်ရှင်းဆုံး အားကစားသမား ဆုကိုလည်း ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။ ခွန်အောင်(နောင်တရား)

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

ထားဝယ် ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၁၀ ရက် ညနေပိုင်းက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။(ယာပုံ)

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား ကိုယ်စားလှယ်များအား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ ဆလုံမော်ကင်း၊ မွန်၊ ကရင် လူမျိုးများ စုစုပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင်

ပညာရေးသည် အားနည်းလျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာထိခိုက်လာနိုင်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင်ပညာရေးသည်အရေးကြီးကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး ကိုယ့်အရပ်ကိုယ့်ဒေသအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ အနေဖြင့်လည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပညာရေးအပြင် ကျန်းမာရေးသည်လည်း အဓိကအရေးကြီးကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီရန်အသင့်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော တိုင်းရင်းသားကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီးတိုင်းရင်းသား



ရေးရာဝန်ကြီး စောမာတင်လူသာက ဖြည့်စွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဦးမြတ်ကိုက ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး(ပြန်/ဆက်)

ရွှေတောင်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ဘုတ် စိုက်ထူ

ရွှေတောင် ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ဇွန် ၁၁ ရက်က သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်တားဆီးရေး ဆိုင်ဘုတ်စိုက်ထူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။(အောက်ပုံ)
အဆိုပါ ရန်ကုန်-ပြည်လမ်းဘေးရှိ ကြာနီကန်ရပ်ကွက် ကျကြီးဘုရားလမ်းနှင့် ကြာနီကန်လမ်းဆုံ၊ ကြာနီကန်ရပ်ကွက်

(အထက-ရွှေတောင်)အခြေခံပညာကျောင်းရှေ့၊ ယွန်းတန်းရပ်ကွက်ရွှေမျက်မှန်ဘုရားရှေ့ ဆယ်နာရီဈေးလမ်းဆုံတို့တွင် အသီးသီးစိုက်ထူ ဆောင်ရွက်ခဲ့ပြီး ဆိုင်းဘုတ်စိုက်ထူခြင်း လုပ်ငန်းသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ (၅၀၉) အမြောက်တပ် ယာယီတပ်ရင်းမှူး ဗိုလ်မှူးမင်းနိုင်စိုးနှင့် နယ်မြေလုံခြုံရေး

အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)



မိဘပြည်သူများသို့ အသိပေးကြေညာခြင်း

အသက် (၁၆) နှစ်နှင့်အထက် အကျိုးဝင်သူများအား ဥပဒေအရကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် “ပန်းခင်း” စီမံချက်ဖြင့် ရုံးတွင် ဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့်နေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများကို (၃-၅-၂၀၂၁) မှ (၃-၁၁-၂၀၂၂) နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးလျက်ရှိ သည်။
ယခုအခါ လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများ တွင်လည်း

ကောင်းတရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ် (မှတ်ပုံတင်)ကို (၁-၄-၂၀၂၂) နေ့ (၆:၀၀) နာရီမှစ၍ ပြသစစ်ဆေးခံရမည်ဖြစ်ပါသည်။
နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေမှုကြောင့် နိုင်ငံသားကတ် (မှတ်ပုံတင်) အစားထောက်ခံစာများကို ပြသ၍ ခရီးသွားလာခြင်း၊ အစစဆေးခံခြင်းများအား ခွင့်ပြုတော့မည်မဟုတ်ပါ။
နိုင်ငံသားကတ် (မှတ်ပုံတင်) အတူကိုင်ဆောင်ခြင်းနှင့် ကတ်အပိုထားရှိကိုင်ဆောင်ခြင်းများသည် တည်ဆဲဥပဒေများအရ ပြစ်မှုမြောက်ပါကြောင်း အသိပေးအပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

“အဂတိပယ်ခွာ ပြည်သာယာ”
Remove Corruption, Promote Prosperity

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားရာတွင် သတိပြုရမည့်အချက်များ

- မည်သူမဆို အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာခြင်းနှင့် စပ်လျဉ်း၍သော်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရ ဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစစ်စစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်။
- တိုင်ကြားစာပေးပို့ရာတွင် ကော်မရှင်ထံ မိတ္တူပေးပို့ခြင်းမပြုဘဲ တိုက်ရိုက်လိပ်စာပေးပို့ရမည်။
- တိုင်ကြားသူ၏ အမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ မိတ္တူ၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ပါဝင်ရမည်။
- အရေးကြီးသော သက်သေခံချက်ဖြစ်သည့် မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓါတ်ပုံ၊ အသံဖိုင်၊ ဗွီဒီယိုဖိုင် စသည်တို့ရှိကြောင်း ဖော်ပြနိုင်ရမည်။
- ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် တစ်ပြိုင်တိုင် တိုင်ကြားပါက ဤဥပဒေပုဒ်မ ၅၉ အရ အရေးယူခံရနိုင်သည်ကိုလည်း သတိပြုရမည်။

လိပ်စာတိုင်ကြားရန် လိပ်စာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ရုံးအမှတ် (၅၆)၊ ဇေယျဋ္ဌာနီလမ်း၊ ဥက္ကရသီရိမြို့နယ်၊ နေပြည်တော်၊
စာတိုက်သေတ္တာအမှတ် (၁၄၄)၊
ဖုန်းနံပါတ် ၀၆၇-၈၁၀၃၃၄၇၊ ၀၆၇-၈၁၀၃၃၄၄၊
Email Address - accm@accm.gov.mm |
Website Address - <http://www.accm.gov.mm>

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် ဇွန် ၁၂
မနက်ဖြန်အတွက်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်၍၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချွန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
မိုး/ဇေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အခမ်းအနားကျင်းပ

ပျဉ်းမနား ဇွန် ၁၂ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားခန်းမ၌ ဇွန် ၈ ရက်မှ စတင်ယှဉ်ပြိုင် ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိ မြို့နယ် များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြ သည်။

ရှေးဦးစွာ သုံးဦးတွဲ ပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ် အသက် အသင်းနှင့် ဇေယျသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ် အသင်းက အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ကျင်းပရာ နှစ်ဦးတွဲ အသင်းလိုက် တတိယဆုရရှိ သည့် ဇေယျသီရိမြို့နယ်အသင်းကို ဒက္ခိဏာရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးက လည်း ကောင်း၊ နှစ်ဦးတွဲအသင်းလိုက် ဒုတိယဆုရရှိသည့် တပ်ကုန်း မြို့နယ်အသင်းကို နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်း ဆိုင်ကလည်းကောင်း၊ နှစ်ဦးတွဲ ပထမဆုရရှိသည့် ပျဉ်းမနား မြို့နယ်အသင်းကို နေပြည်တော်



ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း မှလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေး အပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ သုံးဦးတွဲ ပြိုင်ပွဲ များအတွက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ တတိယဆုရရှိသည့် တပ်ကုန်းအသင်းကို အားကစား

နှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်း မြင့်ဦးကလည်းကောင်း၊ ဒုတိယ ဆုရရှိသည့် ဇေယျသီရိမြို့နယ်

အသင်းကို နေပြည်တော် ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကို လွင်ကလည်းကောင်း၊ ပထမဆု ရရှိသည့် ပျဉ်းမနားမြို့နယ်အသင်း ကို နေပြည်တော်ကောင်စီ အဖွဲ့ဝင်၊ နေပြည်တော်အားကစား နှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးကလည်းကောင်း ဆု တံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင် မောင်နိုင်က ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ် အသင်းကို တံခွန်စိုက်ဆုဖလားနှင့် နေပြည် တော်ကောင်စီမှ ချီးမြှင့်ငွေကျပ် သုံးသိန်းကို ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။ (ဝဲပုံ) ဇော်မင်းလွင်(ပြန်/ဆက်)

ကျောဖုံးမှ

ထို့နောက် အဆိုပါ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော် လေဆိပ်သို့ ရောက်ရှိခဲ့ရာ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလား

သည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေး ကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ် အမှန်ဖြစ်သည်။ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသား အားလုံး၏ ဆန္ဒအမှန်ဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့။ တိုင်းရင်းသား တွေ့စည်းလုံးမှု ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသားပါဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်း ကောင်း၊ နိုင်ငံတော်အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော်လေဆိပ်၌ ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

မင်းပြားမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းဖွင့်

မင်းပြား ဇွန် ၁၂ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန မင်းပြားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ် ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ် ဝိုင်ယာရိန်းသင်တန်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ လျှပ်စစ်ဝိုင်ယာရိန်းသင်တန်း

ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ဇွန် ၁ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြား လျက်ရှိသည်။ သင်တန်းဖွင့်ပွဲကို အခွင့်အလမ်းရရှိစေရန် ရည်ရွယ် ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ် ဝိုင်ယာရိန်းသင်တန်း ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ လျှပ်စစ်ဝိုင်ယာရိန်းသင်တန်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

မြို့နယ်ဦးစီးမှူး ဦးမောင် မောင်သိန်းက သင်တန်းဖွင့်လှစ် ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ အဆိုပါ သင်တန်းသို့ မင်းပြား မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက် လျက်ရှိပြီး မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သင်တန်းနည်းပြများက စာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။ ကိုထွန်း

လယ်ဧက ၁၀၀၀ ကျော်အသုံးပြုမည့် မြောင်းကြီးမြောင်း ရေသွင်းကမ်းပေါင်ပြုပြင်

မိုးညှင်း ဇွန် ၁၂ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်မိုင်ရွာသစ် ကျေးရွာတွင် ဇွန် ၁၂ ရက် မွန်းလွဲ ၂ နာရီက စေတနာ ရှင်တောင်သူတစ်ဦးက (တောင်သူဦးမျိုးမြင့်) မိုးရာသီလယ်မြေများ ရေနစ်မြုပ်ခြင်း ဘေးအန္တရာယ် မှ ကြိုတင်ကာကွယ်နိုင်ရေး၊ လယ်ဧက ၁၀၀၀ ကျော် စိုက်ပျိုးရေးရရှိနိုင်ရေးအတွက် တိမ်ကောနေသော မြောင်းကြီးမြောင်းဆယ်ယူခြင်းနှင့် ကမ်းပေါင်မြေ ဖို့ခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။(အောက်ပုံ) ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးကြမည့်တောင်သူများအတွက် လယ်ဧက ၁၀၀၀ ကျော်ကို ပေးဝေမည့် မြောင်းကြီးမြောင်း ကို သုံးနှစ်လျှင် တစ်ကြိမ်ပြုပြင်ခြင်းဖြစ်ကြောင်း၊ လယ်ရေသွင်းမည့် မြောင်းကမ်းပေါင်ပြုပြင်ခြင်းနှင့်

တိမ်ကောနေသော မြောင်းတစ်လျှောက်နှုန်းမြေများ ကိုဆယ်ယူ၍ရေစီးရေလားကောင်းရန်အတွက် ပြုပြင် ရခြင်းဖြစ်ကြောင်း၊ ဆယ်မိုင်ရွာသစ်ကျေးရွာ ပေါက် ကုန်းရပ်ကွက်နေတောင်သူဦးမြင့်ငွေက ပြောသည်။ ဆယ်မိုင်ရွာသစ်ကျေးရွာတွင် အများစုမှာ လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ကြပြီး ရွာသစ်ကွင်း၊ နောင်ဆယ်ကွင်း၊ ဝါးရုံကုန်းကွင်း၊ လယ်တီကွင်း၊ နန်မှန်ကွင်း၊ ကျစ်တွင်းကွင်း၊ နောင်ပေါင်ကွင်း၊ ကွင်းကြီးကွင်း၊ နန်ဇကောင်းကွင်းတို့၏ လယ်မြေ ဧက ၄၀၀၀ ခန့်အတွက် နန်ရင်းချောင်းကိုအမှီပြု၍ နိုင်ငံတော်၏ ပံ့ပိုးကူညီမှုဖြင့် တည်ဆောက် ခဲ့သော ဆည်ကြီး နှစ်ဆည်မှ စိုက်ပျိုးရေးကို နေ့၊ မိုး၊ ဆောင်း ရာသီမရွေးစိုက်ပျိုးလာခဲ့ကြောင်း သိရသည်။ နီတိုး





Monkeypox (မျောက်ကျောက်ရောဂါ)
မိမိကစ၍ ကာကွယ်ပါ

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ

- Monkeypox ခိုင်းရစ်စိရောဂါပိုးကူးစက်ပုံစံအားရသည့် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် လူ၏ အနားမှ အညစ် အကြေးများနှင့် တိုက်ရိုက်ထိတွေ့မှုမှ ကူးစက်ခြင်း။
- ရောဂါပိုးရှိသည့် မျက်နှာချင်းဆိုင် အချိန်အတော်ကြာ ထိတွေ့ခြင်း။
- ရောဂါပိုးများကပ်တင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ ကို လက်ဖြင့်ကိုင်တွယ်ရာမှ တစ်ဆင့်ကူးစက်ခြင်း။

ရောဂါပျိုးရက်

- ရောဂါပိုးတောင်ဝင်ရောက်ပြီး(၅)ရက်(၂၁)ရက်အတွင်း ရောဂါ လက္ခဏာများစတင်ဖြစ်ပွားနိုင်ပါသည်။

သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
(အထူးသဖြင့်ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သည့် ၂၁-ရက်အတွင်း မြန်လည်ဝင်ရောက်လာသူများတွင်)

- လတ်တလောများခြင်း(>38.5 °C)
- အနီစက်၊ အရည်ကြည်ထွက်ခြင်း။
- မြန်ရည်ကြိတ်များကြီးခြင်း။
- ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကျောအောင့်ခြင်း။
- ဖောပန်းနွမ်းနယ်ခြင်း။

ကာကွယ်နိုင်မည့် နည်းလမ်းများ

- Monkeypox (မျောက်ကျောက်ရောဂါ) လက္ခဏာ ခံစားနေသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
- လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး(၆၀)٪ ပါဝင်သော ရေမလိုက်သန့်စင် ဆေးရည်အသုံးပြု၍ စနစ်တကျ ဆေးကြောပါ။
- ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ်တကျ တပ်ဆင်ပါ။
- တစ်ဦးနှင့်တစ်ဦး ဝပ်ခွာခွာနေပါ။
- နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပါ သို့မဟုတ် တံတောင်တွေဖြင့်လုံခြုံစွာ ဖုံးအုပ်ပါ။
- အသားစိမ်းများကို ကျက်အောင်ချက်စားပါ။
- တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ဖထိတွေ့ပါနှင့်။
- လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများ ကို ကိုင်တွယ်ခြင်းမပြုပါနှင့်။
- တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း ရေး ကောင်းမွန်စေရန်ထောက်ခံရပါ။

Monkeypox (မျောက်ကျောက်ရောဂါ) လူနာနှင့် အနီးကပ်ထိတွေ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အကြံပြုဆုံးသတင်းပေးပို့၍ ကုသမှုခံယူပါ။



၇/၆/၂၀၂၂

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအလွန် ပြင်ဆင်ဆောင်ရွက်သွားသည့် အားကစားလုပ်ငန်းများ

(ယမန်နေ့မှ အဆက်)

(၃) လူထုအားကစားလှုပ်ရှားမှုများ တစ်နိုင်လုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ရေး

လက်ရှိအနေအထားအရ ယခင်တုန်းကကဲ့သို့ လူထုအားကစားလှုပ်ရှားမှုများ တစ်နိုင်လုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်နိုင်ခြင်း မရှိသည်ကို မြင်တွေ့နေရပါသည်။ ယခင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု တစ်နိုင်လုံး စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပခြင်းနှင့် လမ်းလျှောက်ပွဲများ ကျင်းပပြီးလျှင် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပကြသည်။ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့၊ တောင်သူလယ်သမားနေ့၊ အလုပ်သမားနေ့ကဲ့သို့ သော နေ့ကြီးရက်ကြီးများ အပါအဝင် ပြည်နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာပြည်နယ်နေ့များ ကဲ့သို့ နေ့ကြီးရက်ကြီးများတွင် မြို့တိုင်း၊ နယ်တိုင်း ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

ထို့ပြင် ဒေသအလိုက် အများပြည်သူများ စိတ်ဝင်စားသည့် အားကစားနည်းများအား ဒေသအလိုက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများအဖြစ် မြန်မာပြည်အနှံ့အပြားတွင် ကျင်းပခဲ့ကြပါသည်။ မှတ်မိသမျှ တင်ပြရလျှင် မန္တလေးတိုင်း ပျဉ်းမနားမြို့တွင် ပေါင်းလောင်းဒိုင်း၊ မိတ္ထီလာမြို့တွင် ထီလာမောင်ဖလား၊ ကုမမြို့တွင် မိုးအောက်မြေပြင်ဖိတ်ခေါ်ဖလား၊ မန္တလေးမြို့တွင် ဗထူးကွင်းဖွင့်ဖလား၊ ရတနာပုံဖလား၊ ပျော်ဘွယ်မြို့တွင် ရွှေစင်ရပ်ထုဖလား၊ မြင်းခြံမြို့တွင် မြေလတ်ဖလား၊ ကျောက်ဆည်မြို့တွင် ရွှေကုန်သည်ကြီးများဒိုင်းပြိုင်ပွဲများ ကျင်းပခဲ့ပြီး မကွေးတိုင်း ချောက်မြို့တွင်လည်း သခင်ဖိုးလှကြီးဖလား၊ ပခုက္ကူမြို့တွင် မြေလတ် ဧရာဖလား၊ ရေနံချောင်းမြို့တွင် ရေနံသာဖလား၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့တွင် ရွှေမင်းဝံဖလား၊ ရွှေဘိုမြို့တွင် အောင်ဇေယျဒိုင်း ပြိုင်ပွဲများ ခြိမ်းခြိမ်းသံ ကျင်းပခဲ့ကြပါသည်။

အဆိုပါပြိုင်ပွဲများကို အားကစားဝါသနာပါသည့် မြို့မိမြို့ဖများ၊ အားကစားဝါသနာရှင်များ၊ အလှူရှင်များနှင့် အားကစားဆပ်ကော်မတီများ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းပြိုင်ပွဲများသည် ပြိုင်ဆိုင်မှုပြင်းထန်သည့်အတွက် လူငယ်လူရွယ်များ အနေဖြင့်လည်း အားကစားကို စိတ်ပါဝင်စားပြီး လေ့လာလိုက်စားလိုသည့် လူငယ်များ များပြားလာသည့်အတွက် မလိုလားအပ်သည့်ဘက်သို့ ရောက်ရှိမှုများ ကင်းဝေးစေခဲ့ပါသည်။ အဆိုပါပြိုင်ပွဲများ



ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သည့် မြန်မာ ဗိုလ်ချုပ်အောင်။

□ အားကစားနည်းအလိုက် စခန်းသွင်း လေ့ကျင့်သွားမည့် မြန်မာ့လက်ရွေးစင်နှင့် ပဏာမလက်ရွေးစင် အားကစားသမားများအား ပြည်ပနိုင်ငံများမှ အဆင့်မီကျွမ်းကျင်နည်းပြများ ကာလရှည်ငှားရမ်း၍ အတွေ့အကြုံရှိ မြန်မာ့လက်ရွေးစင်ဟောင်း နည်းပြများဖြင့် ပူးတွဲလေ့ကျင့်ပေးမှသာ နည်းစနစ်များ၊ နည်းဥပဒေများ၊ နည်းဗျူဟာများ ပိုမိုကျွမ်းကျင်လာပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်၍ အားကစားနည်းအလိုက် အဆင့်မီနည်းပြများ ငှားရမ်းလေ့ကျင့်နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်

ပျောက်ကွယ်သွားသည်မှာ ဆယ်စုနှစ် နှစ်ခု၊ သုံးခုခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ ပြိုင်ပွဲများကိုလည်း ပြန်ပြီးအသက်သွင်းရန် လိုအပ်မည်ဟု မြင်ပါသည်။

ယခင်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများအနေဖြင့်လည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါသည်။ ယခင်ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ကျင်းပချိန်တွင် ဝန်ကြီးဌာနအသီးသီး၏ အားကစားတာဝန်ရှိသူများက အားကစားပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုအားပေးပြီး အပြိုင်အဆိုင်

လူရွေးချယ်ခြင်း၊ ထူးချွန်သည့် အားကစားသမားများအား အလှူအယက်ခေါ်ယူပြီး မိမိတို့ ဝန်ကြီးဌာနများတွင် အလုပ်ခန့်ထားခြင်း၊ အားကစားသမားများကို ဝန်ကြီးဌာနအလိုက် အပြိုင်အဆိုင်စခန်းသွင်း၍ ဝန်ကြီးဌာန ပေါင်းစုံပြိုင်ပွဲများတွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပါသဖြင့် အားပေးသည့် ပရိသတ်များလည်း လွန်စွာများပြားခဲ့ပါသည်။ ၎င်းပြိုင်ပွဲများမှ မြန်မာ့လက်ရွေးစင် အများအပြားပေါ်ထွက်လာခဲ့ပါသည်။

ယနေ့အချိန်တွင် ဝန်ကြီးဌာနများမှ ခန့်ထားပြီးသား အားကစားသမားဝန်ထမ်းများကို အားကစားဌာနသို့ ပြန်လည်လက်ခံပေးရန် တောင်းဆိုမှုများ ရှိလာပါသည်။ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတစ်ခုလုပ်လျှင် အသင်း ခြောက်သင်း ခုနစ်သင်းခန့်သာ ယှဉ်ပြိုင်ကြသည်ကို တွေ့ရပါသည်။ ထိုအချက်ကလည်း အားကစားမျိုးဆက်သစ် ပေါ်ထွက်မှုကျဆင်းရခြင်း၏ အဓိကအချက်တစ်ချက်ဖြစ်မည်ထင်ပါသည်။

သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များ အနေဖြင့်လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ တံခွန်စိုက်ဖလား အားကစားပြိုင်ပွဲများကို ယခင်ကကဲ့သို့ နှစ်စဉ်ပုံမှန် ပြန်လည်ကျင်းပပေးရန် လိုအပ်ပါသည်။ အဓိကတင်ပြလိုသည်မှာ ယခင်က အားကစားလှုပ်ရှားဆောင်ရွက်မှုများသည် တစ်နိုင်လုံးအတိုင်းအတာဖြင့် တစ်နှစ်ပတ်လုံး လူထုအားကစားလှုပ်ရှားမှုအသွင် ကျင်းပဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည့်အတွက် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ပြီး မြန်မာ့အားကစားသည်လည်း အရှေ့တောင်အာရှအဆင့်သာမက အာရှအဆင့်သို့ ကျော်လွန်ပြီး အိုလံပစ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့

ကိုဋ္ဌေး (ကနောင်)

ခြင်း ဖြစ်ပါသည်။ လူထုအားကစားလှုပ်ရှားမှုများအား ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ အမြို့မြို့အနယ်နယ်တွင် ရှိကြသည့် အားကစားဝါသနာရှင် မြို့မိမြို့ဖများ၊ အလှူရှင်များအားလုံး အမျိုးသားရေးအသွင်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါသည်။

(၄) အားကစားဖွံ့ဖြိုးတိုးတက်သည့် ပြည်ပနိုင်ငံများမှ အဆင့်မီ ကျွမ်းကျင်နည်းပြများ ငှားရမ်းလေ့ကျင့်ရေး

အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်သွားမည့် မြန်မာ့လက်ရွေးစင်နှင့် ပဏာမလက်ရွေးစင် အားကစားသမားများအား ပြည်ပနိုင်ငံများမှ အဆင့်မီ ကျွမ်းကျင်နည်းပြများ ကာလရှည်ငှားရမ်း၍ အတွေ့အကြုံရှိ မြန်မာ့လက်ရွေးစင်ဟောင်း နည်းပြများဖြင့် ပူးတွဲလေ့ကျင့်ပေးမှသာ နည်းစနစ်များ၊ နည်းဥပဒေများ၊ နည်းဗျူဟာများ ပိုမိုကျွမ်းကျင်လာပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိလာနိုင်မည်ဖြစ်၍ အားကစားနည်းအလိုက် အဆင့်မီနည်းပြများ ငှားရမ်းလေ့ကျင့်နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်လိုအပ်မည်ဟု မြင်မိပါသည်။

(၅) အားကစားနည်းအလိုက် တိုးတက်သည့် နိုင်ငံများသို့ ကာလတို/ကာလရှည် ပူးတွဲလေ့ကျင့်သည့် အစီအစဉ်များ စေလွှတ်ဆောင်ရွက်ရေး

ယနေ့ခေတ် နိုင်ငံတကာအားကစားပြိုင်ပွဲများကို လေ့လာကြည့်ပါက နည်းစနစ်၊ နည်းဗျူဟာများ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာနေသည်ကို တွေ့ရှိရသည့်အတွက် SEA Games ပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့ဖူးသည့် အတွေ့အကြုံရှိ လက်ရွေးစင်အားကစားသမားများကို အားကစားနည်းအလိုက် တိုးတက်သည့် နိုင်ငံများသို့ ကာလတို Joint Training စေလွှတ်လေ့ကျင့်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အားကစားနည်းအလိုက် အလားအလာရှိသည့် မျိုးဆက်သစ် လူငယ်များအားလည်း အားကစားဖွံ့ဖြိုးတိုးတက်ရေး ရေရှည်အစီအမံအဖြစ် ကာလရှည်စေလွှတ်လေ့ကျင့်နိုင်ရေး စီမံဆောင်ရွက်သွားရန်လည်း လိုအပ်နေပြီ ဖြစ်ပါသည်။

(၆) အားကစားနည်းအလိုက် နည်းပြများအား အဆင့်မြှင့်တင်ရေး အစီအမံများ ပြုလုပ်ရေး

အားကစားတိုးတက်သည့် နိုင်ငံများအား လေ့လာကြည့်ပါက အားကစားနည်းအလိုက် နည်းပြများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလျက်ရှိသည်ကို တွေ့မြင်နေရပါသည်။ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းစနစ်များ၊ နည်းဥပဒေများ၊ နည်းဗျူဟာများအား ခေတ်မီအားကစား အထောက်အကူပြုပစ္စည်း (Sports Equipment) များ ပြောင်းလဲအသုံးပြုရေး၊ Sports Science ပညာရပ်များနှင့်အညီ လေ့ကျင့်မှုပုံစံများ၊ ထိရောက်သည့် Training Programme များ ရေးဆွဲလေ့ကျင့်နိုင်ရေး စသည့်အချက်များသည် လွန်စွာအရေးပါသဖြင့် အားကစားနည်းပြများ၏ အရည်အသွေး မြှင့်တင်ပေးရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် သုံးသပ်ဆောင်ရွက်သွားသင့်ပါသည်။

အားကစားနည်းအလိုက် နည်းပြအရည်အချင်းနှင့် ပတ်သက်သည့် ပြည်တွင်း/ပြည်ပ နည်းပြသင်တန်းများသို့ စာမျက်နှာ ၁၁ သို့



ဆီးဂိမ်းပြိုင်ပွဲ မိတာ ၁၀၀၀၀ အပြေးတွင် ဒုတိယဆုရရှိသည့် မြန်မာအားကစားမယ် ခင်မာဆယ် (ယာ) ယှဉ်ပြိုင်နေစဉ်။

မကွေးမြို့ ကန်သာကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

မကွေး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး သန့်ရှင်းသာယာလှပရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ တွင် မြို့ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မကွေးမြို့ ကန်သာကန်သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာ များ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီး များ၊ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်

မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု အဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ ကန်သာကန် အရှေ့ဘက်ပတ်လမ်းအနီးရှိ မြက်ပင်များနှင့် ချုံနွယ် များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း ရှိ အမှိုက်သရိုက်များကို အမှိုက်ကားများဖြင့် စနစ် တကျသိမ်းဆည်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုစည်သူ (မကွေး)



စာမျက်နှာ ၁၀ မှ

စဉ်ဆက်မပြတ် တက်ရောက်နိုင်စေရေးကိုလည်း စီမံဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။ မြန်မာ နိုင်ငံမှ လက်ရွေးစင်ဟောင်းနည်းပြ အများစုအနေ ဖြင့် အတွေ့အကြုံအရ နည်းပြတာဝန် ထမ်းဆောင် ရာတွင် ကျွမ်းကျင်မှုများရှိကြသော်လည်း ခေတ်နှင့် အညီ တိုးတက်လာသည့် နည်းစနစ်များအား သိရှိ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် နိုင်ငံတကာ သင်တန်းများသို့ စေလွှတ်တက်ရောက်စေရာတွင် အများစုမှာ ဘာသာစကား အခက်အခဲရှိနေသဖြင့် ပြည်ပမှနည်းပြများ ဖိတ်ကြား၍ ကျွမ်းကျင်စကား ပြန်များဖြင့် အားကစားနည်းအလိုက် နည်းပြမှမ်းမံ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးကို လည်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များအနေဖြင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက် သွားရန်မှာလည်း မဖြစ်မနေ ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်သည်ကို သတိပြုသင့်ကြောင်း အကြံပြု လိုပါသည်။



လူထုအားကစားလှုပ်ရှားမှုအဖြစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲမှ ပွဲစဉ်တစ်ခုကို ယခုနှစ် ဇန်နဝါရီလက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပစဉ်။

(၇) မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များအနေဖြင့် မိမိတို့အားကစားနည်း အောင်မြင်တိုးတက်စေရေး အတွက် ထဲထဲဝင်ဝင် ဆောင်ရွက်သည့် အဖွဲ့ချုပ်များ နည်းပါးလာခြင်းနှင့် ထောက်ပံ့ပေးနိုင်မှု အားနည်း လာခြင်း

မြန်မာ့အားကစားအဆင့်အတန်း တိုးတက် မြင့်မားစေရေးအတွက် မြန်မာနိုင်ငံ အားကစားအဖွဲ့ ချုပ်များ၏ ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတာဝန်များအား ယခင်က ဝန်ကြီးဌာနအသီးသီးမှ အရာရှိကြီးများအား တာဝန် ပေးအပ်ဆောင်ရွက်စေခဲ့ပါသည်။ နောက်ပိုင်းတွင် အားကစားအောင်မြင်တိုးတက်စေရေး လုပ်ငန်းများ သည် ငွေရေး၊ ကြေးရေး စိုက်ထုတ်သုံးစွဲရသည့် လုပ်ငန်းများဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်း ရှင်ကြီးများအား အဖွဲ့ချုပ်ဥက္ကဋ္ဌများအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ပြီး နိုင်ငံတော်မှ ပြည့်ပြည့်ဝဝ ပံ့ပိုး မပေးနိုင်သည့် လုပ်ငန်းကိစ္စရပ်များ၊ သက်ဆိုင်ရာ အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိစ္စ ရပ်များအား တာဝန်ယူဆောင်ရွက်စေခဲ့ခြင်း ဖြစ်ပါ သည်။

အဆိုပါလုပ်ငန်းများမှာ မျိုးဆက်သစ်များ ရှာဖွေ ဖော်ထုတ်ရေး၊ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အားကစား ပြိုင်ပွဲများ ကျင်းပရေး၊ တိုးတက်သည့်နိုင်ငံများသို့ အဖွဲ့ချုပ်လက်ရွေးစင်များ၊ ပဏာမလက်ရွေးစင်များ နှင့် လူငယ်လက်ရွေးစင်များအား ကာလတို/ ကာလ ရှည်စေလွှတ်လေ့ကျင့်ရေး၊ နိုင်ငံတကာမှ အဆင့်မီ နည်းပြများ ငှားရမ်းလေ့ကျင့်ရေး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများသို့ စဉ်ဆက်မပြတ် စေလွှတ် အားကစားပြိုင်ပွဲများအား ရရှိရေးအတွက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသို့ အားကစားအဖွဲ့ချုပ်အလိုက် ဆောင်ရွက်မည့် စီမံချက်များ ရေးဆွဲတင်ပြရေး၊ အဖွဲ့ချုပ်အလိုက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့်

မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင်များ၊ လူငယ် လက်ရွေးစင်များ၏ လူမှုရေးလိုအပ်ချက်များ ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ရေး၊ အားကစားသမားများ၏ လေ့ကျင့်ချိန်၊ စားသောက်ချိန်၊ အိပ်ချိန်မှန်ကန်ရေး၊ အားကစားအရည်အချင်း တိုးတက်ရေး၊ စည်းကမ်း ကောင်းမွန်ရေး စသည့်လုပ်ငန်းများအား ပြည့်ပြည့် ဝဝ တာဝန်ယူဆောင်ရွက်ရမည် ဖြစ်သော်လည်း လက်ရှိအနေအထားအရ အဖွဲ့ချုပ်အများစုအနေဖြင့် လုပ်ငန်းတာဝန်များအပေါ် ထဲထဲဝင်ဝင်ဆောင်ရွက်မှု နည်းပါးလာခြင်း၊ အားကစားတိုးတက်ရေးအတွက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မှု အားနည်းလာခြင်းများကို လည်း ကြားသိမြင်တွေ့နေရသဖြင့် အဖွဲ့ချုပ်များ၏ လုပ်ငန်း တာဝန်ထမ်းဆောင်မှုအပိုင်းများ ပိုမိုသက်ဝင် လှုပ်ရှားလာစေရေးအတွက် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ ထိန်းကျောင်းတည်မတ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ တိုက်တွန်း အားပေးခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်နေပါ သည်။

မြန်မာနိုင်ငံ အိုလံပစ် ကော်မတီအနေဖြင့် သုံးလ တစ်ကြိမ်ခန့် အားကစားအဖွဲ့ချုပ်များနှင့် ပုံမှန်အစည်း အဝေးပြုလုပ်ပြီး အဖွဲ့ချုပ်များ၏ လုပ်ငန်းဆောင်ရွက် ချက်၊ တင်ပြချက်များအပေါ် သုံးသပ်ဆောင်ရွက် သင့်ပါသည်။ ထဲထဲဝင်ဝင် လိုက်ပါဆောင်ရွက်နိုင်မှု အားနည်းသည့် အားကစားအဖွဲ့ချုပ်များအား အမှန် တကယ် စေတနာထားဆောင်ရွက်နိုင်မည့် ပုဂ္ဂိုလ် များဖြင့် အစားထိုးလဲလှယ် တာဝန်ပေးသင့်နေပြီဟု သုံးသပ်မိပါသည်။ မိမိတာဝန်ယူထားသည့် အားကစား အဖွဲ့ချုပ် တိုးတက်ရာတိုးတက်ကြောင်း ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ခြင်းမရှိပါကလည်း အမှန်တကယ် တာဝန်ထမ်းဆောင်နိုင်မည့် ပုဂ္ဂိုလ်များထံ အမျိုးသား ရေး အသိဖြင့် လွှဲပြောင်းတာဝန်ပေးအပ်စေသင့်ပါ သည်။

(၈) အားကစားကွင်း/အားကစားရုံများ၊ အားကစား အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပံ့ပိုး ပေးရေး
အားကစားတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်တစ်ခုဖြစ်သည့် အားကစားကွင်း/အားကစားရုံ

များအား ရပ်ကွက်/ကျေးရွာအဆင့်မှသည် မြို့နယ် အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်မှသည် ဗဟိုအဆင့်အထိ သူ့အဆင့်နှင့် လျော်ညီသည့် အားကစားကွင်း/အားကစားရုံများ ပြည့်ပြည့်စုံစုံရှိနေရန် လိုအပ်ပါသည်။ အလားတူ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ကောလိပ် များတွင်လည်း အားကစားကွင်း/အားကစားရုံ များရှိနေရန် လိုအပ်ပါသည်။ အားကစားကွင်း/ အားကစားရုံများမရှိဘဲ အားကစားပြိုင်ပွဲများ ကျင်းပ ပြုလုပ်၍ မရသည့်အတွက် အခြေခံအကျဆုံးဖြစ် သည့် ရပ်ကွက်/ကျေးရွာများမှစ၍ ရပ်ကွက်/ ကျေးရွာအဆင့်နှင့်လျော်ညီသည့် အားကစားကွင်း/ အားကစားရုံများ ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။

လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံ့ဂုဏ်ကို တိုးတက်စေကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် အားကစားကွင်း/အားကစားရုံများ အဆင့်မီမရှိရေး ဆောင်ရွက်ပေးနေကြောင်း၊ အားကစားဆောင်ရွက် ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စရိုက်လက္ခဏာတို့ကိုရှင်သန်ထက်မြက် စေပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးကို လည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အားကစား နှင့်ပတ်သက်ပြီး အားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ အားကစားနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အားပေးဆောင်ရွက်ခြင်းဖြင့် အားကစားကဏ္ဍတိုးတက်အောင် ဆောင်ရွက်ကြ စေလိုကြောင်း၊ အားကစားသည် နိုင်ငံတော်အတွက် အားပေးဆောင်ရွက်သွားကြရမည့် ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ အားကစားကဏ္ဍ တိုးတက်စေရေး အားပေးခြင်းများ ဆောင်ရွက်၍ မြန်မာ့အားကစား ကဏ္ဍ တစ်ခေတ်ဆန်းစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် SEA Games ပြိုင်ပွဲများတွင် မိမိတို့နိုင်ငံ ၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မား ရေး အားပေးဆောင်ရွက်သွားရန်” စသည့် လမ်းညွှန် ချက်များ ချမှတ်ပေးခဲ့ပါသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အားကစားကွင်း/အားကစားရုံများ အသစ်တည် ဆောက်ပေးခြင်း၊ အဆင့်မြင့်တင်ခြင်း၊ ပြုပြင်ထိန်း မြှင့်တင်မှုများ အဆင့်မြင့်တင်တိုးချဲ့ခြင်း၊ ရေကူးကန်များ တည်ဆောက်ပေးခြင်း၊ Synthetic ရော်ဘာပြေးလမ်း များ ခင်းပေးခြင်း၊ အားကစားဥယျာဉ်များ တည် ဆောက်ပေးခြင်းတို့အား ဘဏ္ဍာနှစ်အလိုက် လျာထား စီမံဆောင်ရွက်ပေးလျက်ရှိရာ အားကစား လောကအတွက် အားတက်ဖွယ် ဖြစ်သည်ကိုလည်း ကြားသိနေရပါသည်။ အားကစားဆိုင်ရာ အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ပြည့်စုံလာသည်နှင့် အမျှ အားကစားတိုးတက်ရေးအတွက် ထိရောက် သည့် ရေတို/ ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက် ပါက တိုးတက်မှုများ မလွဲမသွေ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။

(၉) အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဝိုင်းဝန်း စုပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အချိန်အခါ ဖြစ်ခြင်း

အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်ပေါင်းများစွာ ရှိနေသော်လည်း နိုင်ငံတော် အဆင့်မှ တိကျသည့်မူဝါဒများ ချမှတ်ပေးရန် လိုအပ် သည့် ကိစ္စရပ်များအား တင်ပြဆောင်ရွက်ခြင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လူထု အားကစားလှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ အခါကြီး/ရက်ကြီးများတွင် ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ ရေး၊ ဒေသအလိုက် ဖိတ်ခေါ်အားကစားပြိုင်ပွဲများ ပြန်လည်ကျင်းပရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ၊ ယခင်ကဲ့သို့ ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲများ ဖြစ်ပေါ်လာစေရေး၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီမှ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၏ ဆောင်ရွက်ချက်များအပေါ် ကြီးကြပ် ထိန်းကျောင်း ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပံ့ပိုးဖြည့်ဆည်းပေးခြင်း၊ တွန်းအားပေးကြပ်မတ်ခြင်းများ ဆောင်ရွက်ရေး၊ ဝန်ကြီးဌာနမှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနများနှင့် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် အမြဲမပြတ် သုံးသပ်လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက် ပေးရေးကိစ္စရပ်များအား အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဝိုင်းဝန်းပူးပေါင်းညှိနှိုင်း ဆောင်ရွက် ရန် လိုအပ်သည့်အချိန်အခါသို့ ရောက်ရှိနေပြီဖြစ် သည်ဟု အကြံပြု တိုက်တွန်းရေးသားတင်ပြလိုက်ရ ပါသည်။ ။

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၁၃-၆-၂၀၂၂

ကျပ်/လီတာ

Fuel (လက်လီဈေးနှုန်း)	ရန်ကုန်	မန္တလေး	နေပြည်တော်	ပဲခူး	မကွေး	ထားဝယ်	မုံရွာ	ပုသိမ်	မြစ်ကြီးနား	စစ်တွေ	ဘားအံ	မော်လမြိုင်	လားရှိုး	တောင်ကြီး	လွိုင်ကော်	ဟားခါး	ကျိုင်းတုံ
92 Ron	၂၃၀၅	၂၃၅၀	၂၃၄၅	၂၃၁၅	၂၃၅၀	၂၃၇၀	၂၃၆၀	၂၃၃၅	၂၃၃၀	၂၃၄၅	၂၃၄၅	၂၃၅၀	၂၃၈၅	၂၃၈၅	၂၃၉၀	၂၆၁၀	၂၇၆၀
95 Ron	၂၃၇၀	၂၄၁၅	၂၄၁၅	၂၃၈၀	၂၄၁၅	၂၄၄၀	၂၄၂၅	၂၄၀၀	၂၄၉၅	၂၅၁၀	၂၄၁၀	၂၄၂၅	၂၄၅၀	၂၄၅၀	၂၄၅၅	၂၆၇၅	၂၈၁၅
HSD (500 ppm)	၂၆၁၀	၂၆၅၅	၂၆၅၀	၂၆၂၀	၂၆၅၅	၂၆၈၀	၂၆၇၅	၂၆၄၀	၂၇၅၅	၂၇၅၀	၂၆၅၀	၂၆၅၅	၂၆၉၀	၂၆၉၀	၂၆၉၅	၂၉၁၅	၂၉၅၅
HSD (50 ppm)	၂၆၄၀	၂၆၈၅	၂၆၈၀	၂၆၄၅	၂၆၈၅	၂၇၀၅	၂၇၀၀	၂၆၇၀	၂၇၈၅	၂၇၈၀	၂၆၇၅	၂၆၈၅	၂၇၂၀	၂၇၂၀	၂၇၂၅	၂၉၄၀	၂၉၈၅
HSD (10 ppm)	၂၆၄၀	၂၆၈၅	၂၆၈၀	၂၆၄၅	၂၆၈၅	၂၇၀၅	၂၇၀၀	၂၆၇၀	၂၇၈၅	၂၇၈၀	၂၆၇၅	၂၆၈၅	၂၇၂၀	၂၇၂၀	၂၇၂၅	၂၉၄၀	၂၉၈၅

ကျပ်/လီတာ

Fuel (လက်ကားဈေးနှုန်း)	ရန်ကုန်	မန္တလေး
92 Ron	၂၁၉၈	၂၂၇၅
95 Ron	၂၂၆၁	၂၃၄၀
HSD (500 ppm)	၂၄၉၄	၂၅၇၃
HSD (50 ppm)	၂၅၂၂	၂၆၀၂
HSD (10 ppm)	၂၅၂၂	၂၆၀၂

မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။
 (၂) သုံးစွဲသူ မိဘပြည်သူများအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှု မရှိပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၀၆၇- ၄၀၉၈၈၁၊ ၀၉-၆၉၉၆၁၁၁၆

၀၆၇- ၄၁၁၂၉၊ ၀၉-၄၄၀၄၃၃၇၃၃

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံတွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ကျောက်တော် ဇွန် ၁၂ ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် စိုက်ပျိုးရေးသိပ္ပံတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းရှိ ရတနာခန်းမဆောင်၌ ကျင်းပသည်။(ယာပုံ)

ရှေးဦးစွာ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးထွန်းမြင့်က စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) တွင် ပညာသင်ယူ နေကြသော မောင်မယ်များအနေဖြင့် ကျောင်း သင်ခန်းစာများကို ပြီးမြောက်အောင်သင်ယူပြီး တောင်သူလယ် သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် ကူညီ

ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေး နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က အမှာစကားပြောရာတွင် စိုက်ပျိုးရေး ပညာရပ်များဖြစ်လာမယ့် မောင်တို့မယ်တို့အနေဖြင့် စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီအရောက်ပို့ဆောင်ပေးရမှာ ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်သန်းက စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) ကျောင်း စတင်ဖြစ်ပေါ်လာပုံ

အကျဉ်းအား ရှင်းလင်းပြောကြားပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်များအနေဖြင့် သင်ခန်းစာများ သင်ယူရာတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန် နှင့် စိုက်ပျိုးရေးပညာရပ်များ ဖြစ်လာအောင် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပရာ ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပထမ၊ ဒုတိယ



နှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ အခမ်းအနားသို့ ပြည်နယ် ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးသိပ္ပံမှ ဆရာ ဆရာမများ၊ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တတိယနှစ် ကျောင်းသား ကျောင်းသူများက မဟာနွယ်အက၊ စည်းလုံးခြင်း သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း (ပြန်/ဆက်)

ပေါင်းတည်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ



ပေါင်းတည် ဇွန် ၁၂ ပဲခူးတိုင်းဒေသကြီး ပေါင်းတည် မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲ က မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက သွေးလွန်တုပ်ကွေး ရောဂါသည်

ခြင်ကိုက်ခံရခြင်းမှ ဖြစ်ပွားသော ကြောင့် ခြင်များ ပေါက်ပွားမှု မရှိနိုင်ရေးအတွက် ကြိုတင်ကာကွယ် နှိမ်နင်းရေးဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးပြောကြားပြီး Bill Board ကို စိုက်ထူဖွင့်လှစ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁) နှင့် အဖွဲ့ဝင် (၂)၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျန်းမာရေးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)

အီရန်နှင့် ဗင်နီဇွဲလား နှစ် ၂၀ မိတ်ဖက်သဘောတူညီချက်ကို လက်မှတ်ရေးထိုး

တီဟီရန် ဇွန် ၁၂

အီရန်သမ္မတ အီဘရာဟင် ရိုင်စီနှင့် အလည်အပတ်ရောက်ရှိနေသော ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုတို့သည် စွမ်းအင်၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် နှစ် ၂၀ ကြာ မိတ်ဖက်သဘောတူညီချက်ကို ဇွန် ၁၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနဖြစ်သည့် IRNA က ထုတ်ပြန်ခဲ့သည်။

အီရန်နိုင်ငံသည် လွတ်လပ်သောနိုင်ငံများနှင့် ဆက်ဆံရေးရှိရန် အမြဲကြိုးပမ်းခဲ့ကြောင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အီရန်သမ္မတ ရိုင်စီက ပြောကြားသည်။

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုသည် နိုင်ငံရေး-စီးပွားရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇွန် ၁၀ ရက်က တီဟီရန်မြို့သို့ အလည်အပတ်ရောက်ရှိခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံ

မြို့တော် ကရာကတ်မှ အီရန်နိုင်ငံ မြို့တော် တီဟီရန်သို့ အပတ်စဉ်လေယာဉ်ကို ဇူလိုင် ၁၈ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားသည်။

ဗင်နီဇွဲလားသမ္မတ မာဒူရိုသည် ယခုရက် သတ္တပတ်အတွင်း တူရကီနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့သို့ ခရီးသွားရောက်ပြီးနောက် အီရန်နိုင်ငံသို့ တတိယမြောက် သွားရောက်လည်ပတ်ခြင်းဖြစ်သည်။ ဆင်ဟွာ



ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုနှင့် အီရန်သမ္မတ အီဘရာဟင် ရိုင်စီ။

ဩစတြေးလျ၌ ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်အထိ တုပ်ကွေးရောဂါကူးစက်ခံရသူ ၅၈၇၉၈၉ ဦး ရှိလာ

ကင်ဘာရာ ဇွန် ၁၂

ဩစတြေးလျနိုင်ငံသည် မေလတွင် တုပ်ကွေးရောဂါ ကူးစက်မှု အမြင့်ဆုံးဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။ မေလတွင် တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၆၅၇၇၀

အထိ ရှိခဲ့ကြောင်း အမျိုးသားရောဂါ စောင့်ကြည့်ရေးစနစ်မှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်အရ သိရသည်။

အဆိုပါ ကူးစက်မှုပမာဏသည် ၂၀၁၉ ခုနှစ် မေလက စံချိန်

တင်ထားခဲ့သော မှတ်တမ်းထက် ၁၀၀ ရာခိုင်နှုန်းကျော် တိုးလာကြောင်း၊ ထို့အပြင် ဩစတြေးလျနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် ဇွန် ၅ ရက်အထိ တုပ်ကွေး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၈၇၉၈၉ ဦးအထိ

ရှိကြောင်း သိရသည်။

အဆိုပါ ကူးစက်ခံရသူများထဲမှ ၄၇၈၆၀ (၅၄ ရာခိုင်နှုန်း) သည်ဆောင်းရာသီတွင် သတ်မှတ်ထားသော ဇွန် ၅ ရက်အထိ ရက်သတ္တနှစ်ပတ်အတွင်း အစီရင်ခံတင်ပြခဲ့ကြောင်း သိရသည်။ ဩစတြေးလျနိုင်ငံ၌ ၂၀၂၂ ခုနှစ်တွင် တုပ်ကွေးနှင့်ဆက်စပ်သော ရောဂါကြောင့် သေဆုံးသူ ၂၇ ဦးအထိ ရှိလာပြီး ၇၃၃ ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံ၌ ၂၀၂၁ ခုနှစ်က တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေသည် ၁၀၀၀ အောက် လျော့နည်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တုပ်ကွေးရောဂါဖြစ်ပွားသူ ဦးရေသည် ၂၁၀၀၀ ကျော် ရှိကြောင်း သိရသည်။ ဆင်ဟွာ



အမျိုးသမီးတစ်ဦးအား တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို တွေ့ရစဉ်။

ဆူဒန်နိုင်ငံရှိ ပင်လယ်နီဆိပ်ကမ်း ဆွေကင်တွင် သိုးများတင်ဆောင်လာသော သင်္ဘောတစ်စင်း နှစ်မြှုပ်မှုဖြစ်ပွား

ခါတွန် ဇွန် ၁၂

ဆူဒန်နိုင်ငံ ပင်လယ်နီဆိပ်ကမ်း ဆွေကင်မြို့တွင် ဇွန် ၁၂ ရက်က သိုးများဖြင့် ပြည့်ကျပ်နေသည့် သင်္ဘောတစ်စင်း နှစ်မြှုပ်သွားကြောင်း၊ တိရစ္ဆာန်များ ရေနစ်ခဲ့သော်လည်း သင်္ဘောသားအားလုံး အသက်ရှင်ကြောင်း ဆိပ်ကမ်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ မွေးမြူရေး ရေယာဉ်သည် ဆူဒန်နိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံသို့ တိရစ္ဆာန်များကို တင်ပို့နေခြင်းဖြစ်သည်။

Badr 1 သင်္ဘောသည် ဇွန် ၁၂ ရက် နံနက်အစောပိုင်းတွင် နှစ်မြှုပ်သွားကြောင်း ဆူဒန်ဆိပ်ကမ်းမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ သင်္ဘောသည် သတ်မှတ်ထားသည့် ဝန်ထက် ကျော်လွန်၍ သိုးကောင်ရေ ၁၅၈၀၀ ကို တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

သင်္ဘောသည် သိုးကောင်ရေ ၉၀၀၀ သာ တင်ဆောင်သင့်ကြောင်း၊ အဆိုပါ သင်္ဘောနှစ်မြှုပ်မှုကြောင့် ဆိပ်ကမ်းလည်ပတ်မှုကို ထိခိုက်ဖွယ်ရှိကြောင်းနှင့် သင်္ဘောဖြင့် တင်ဆောင်လာ

သော သိုးများ သေဆုံးမှုကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ကြောင်း အဆိုပါ အရာရှိတစ်ဦးက ပြောကြားသည်။

အေအက်ဖီစီ



အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၅၈၂ ဦး ထပ်မံတွေ့ရှိ

နယူးဒေလီ ဇွန် ၁၂

အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၅၈၂ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော နောက်ဆုံးအချက်အလက်အရ သိရသည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ လေးဦးရှိသည့်အတွက် အဆိုပါရောဂါကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ စုစုပေါင်း ၅၂၄၇၅၇ ဦးအထိ ရှိလာပြီဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံ၌ ၂၄ နာရီတိုင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ အရေအတွက် တိုးလာကြောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များကို အာဏာပိုင်များက ပိုမိုတင်းကျပ်စွာ ထုတ်ပြန်ကြေညာထားသည်။

သို့သော်လည်း နောက်ထပ် ကိုဗစ်-၁၉ လှိုင်း ဖြစ်နိုင်ခြေကို သက်ဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ပယ်ချထားကြောင်း၊ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ပိုးတွေ့ဆဲလူနာ ၄၄၅၁၃ ဦး ရှိပြီး လွန်ခဲ့သော ၂၄ နာရီကထက် ၄၁၄၃ ဦး တိုးလာကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော တစ်ရက်အတွင်း ဆေးရုံမှဆင်းခွင့် ရရှိသူ ၄၄၃၅ ဦးအပါအဝင် နိုင်ငံတစ်ဝန်း ဆေးရုံမှဆင်းခွင့် ရရှိသူ စုစုပေါင်း ၄၂၆၅၃၇၄၃ ဦးအထိရှိလာပြီ ဖြစ်သည်။ ဆင်ဟွာ

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၇၀၉ ဦး တွေ့ရှိ

ကွာလာလမ်ပူ ဇွန် ၁၂

မလေးရှားနိုင်ငံသည် ဇွန် ၁၁ ရက် သန်းခေါင်ယံအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၀၉ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်အရ သိရသည်။ အဆိုပါ ကူးစက်ခံရသူများအနက် သုံးဦးမှာ ပြည်ပပြန်ကူးစက်မှု ဖြစ်ပြီး ၁၇၀၆ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ နှစ်ဦးရှိသည့်အတွက် အဆိုပါရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၃၅၇၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော နောက်ဆုံးအချက်အလက်အရ သိရသည်။

မလေးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့ဆဲလူနာ ၂၇၂၁၂ ဦး ရှိကြောင်း၊ ၂၄ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရပြီး အဆိုပါ ၂၄ ဦးထဲမှ ၁၄ ဦးမှာ အသက်ရှူအထောက်အကူပြုကိရိယာ တပ်ဆင်ထားရကြောင်း သိရသည်။

ဆင်ဟွာ

နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို အမေရိကန်ပြည်သူတွေ ရှုတ်ချ

လင်းဟန်သစ်

အမေရိကန် နိုင်ငံရေးသမားတွေကို လက်နက်ကိုင်အကြမ်းဖက်မှုတွေအပေါ် ထိုက်သင့်သလို အရေးယူဆောင်ရွက် ပေးဖို့ တိုက်တွန်းရင်း လက်နက်ကိုင် အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့ အပေါ် ပြစ်တင်ရှုတ်ချဖို့ အမေရိကန် လူ့အုပ်ကြီးဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီနဲ့ တခြား မြို့တော်တော်တော်များကိုရောက်ရှိ လာခဲ့ကြပါတယ်။

လက်နက်ကိုင်အကြမ်းဖက်မှုတွေ အဆုံးသတ်ကြ ဆန္ဒပြုသူထောင်ပေါင်းများစွာဟာ National Mall ရှိ Washington Monument အောက်မှာ နေ့လယ်ပိုင်းက စုဝေးခဲ့ကြပါတယ်။ တချို့ကလည်း လက်နက်တွေကို မကွယ်ဘဲ ကလေး တွေကို ကာကွယ်လို့ ရေးထားတဲ့ ကိုယ်တိုင်လုပ် နဖူးစည်းစာတန်းတွေ ကို ကိုင်ဆောင်ထားကြသလို တချို့ ကလည်း “လက်နက်ကိုင်အကြမ်းဖက်မှု တွေ အဆုံးသတ်ကြ”၊ “ရပ်တန့်က ရပ်” ဆိုတဲ့ ကိုယ်တိုင်လုပ်နဖူးစည်းစာတန်း တွေကို ကိုင်ဆောင်ပြီး ဆန္ဒပြုခဲ့ကြ ပါတယ်။

နေ့စဉ် သေနတ်ပစ်ခတ်မှုတွေဟာ နေ့စဉ်ပြဿနာတွေပဲ ဖြစ်တယ်လို့ ၂၀၀၆ ခုနှစ်တုန်းကဖြစ်ပွားတဲ့ သေနတ် ပစ်ခတ်မှုမှာ သေဆုံးသွားသူတစ်ဦးရဲ့ ညီဖြစ်သူ ထရီဗွန် ဘော့စ်လေးက လူထု စင်မြင့်ထက်က ပြောကြားလိုက်ပါတယ်။ “အမေရိကန်ပြည်ထောင်စု တစ်ဝန်း ကလေးငယ်တွေ ငိုကြွေးနေတဲ့အသံကို ကမ္ဘာကြီးတစ်ခုလုံးက ကြားနေပါတယ်။ အဲဒါတွေကို မောင်းထုတ်ရမယ်” လို့ သူက ဆက်ပြောပါတယ်။

ရိုးတွင်းချင်ဆီအထိ တုန်လှုပ်မှုဖြစ်စေ
လွန်ခဲ့တဲ့လက အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် Uvalde မှာရှိတဲ့ မူလတန်းကျောင်း မှာ ဖြစ်ပွားခဲ့တဲ့ ကလေး ၁၉ ဦး သေဆုံးခဲ့ပြီး ဆရာ ဆရာမ နှစ်ဦး သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုဟာ ရိုးတွင်းချင်ဆီအထိ တုန်လှုပ်မှုဖြစ်စေ ခဲ့တယ်လို့ ဆွီတာကူးမားက ပြော ပါတယ်။
“ကျွန်မတို့အားလုံးမှာ ကလေးတွေ ရှိတယ်” လို့ ဆွီတာကူးမားက ပြောပါ တယ်။ အမေရိကန်ပြည်ထောင်စုမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေဟာ နေ့စဉ်နေ့တိုင်း နေရာတိုင်းမှာ ဖြစ်နေ တယ်။ ပိုပြီးစိတ်ရှုပ်စရာကောင်းတာ က ကလေးငယ်တွေမှာမှ အဲဒီလိုမျိုး လာဖြစ်နေတယ်လို့ သူက ဆက်ပြော



အမေရိကန်၌ လက်နက်ကိုင်အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဝိုင်းဝန်းဆန္ဒပြနေသူများကို တွေ့ရစဉ်။

◆ **အမေရိကန် ပြည်ထောင်စုမှာပဲ အင်အားတောင့်တင်းတဲ့ လက်နက် ဆိုင်ရာ ဆွယ်တရားဟောတဲ့သူတွေ ရှိတာပါ။ သူတို့က နိုင်ငံရေးသမား တွေကို ကျအောင်ပြောနိုင်ကြပြီး အန္တရာယ်ကင်းတဲ့ လက်နက်ဆိုင်ရာ ဥပဒေထွက်ပေါ်ရေးကို တားဆီးနေကြပါတယ်။ အမေရိကန်အများစု ကတော့ လက်နက်ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို ဦးစားပေး ဆောင်ရွက်စေချင်ကြပါတယ်။ နိုင်ငံရေးသမားတွေဟာ ပြည်သူတွေ ပြောစကားကို နားထောင်ဖို့ လိုအပ်ပါတယ်။**

ပါတယ်။
ကျောင်းတွေကို အန္တရာယ်ကင်းတဲ့ နေရာတွေ ဖြစ်စေချင်
ကျောင်းတွေဟာ ကျွန်မတို့ကလေး သွားရောက်နေတဲ့ အန္တရာယ်ကင်းတဲ့ နေရာတစ်ခုပဲ ဖြစ်စေချင်တယ်။ အခု ကျွန်မတို့က ကလေးတွေကို ကျောင်း ကားပေါ်တင်ပေးလိုက်ပြီး ဘယ်တော့ ဒါကြီးဖြစ်လာမလဲဆိုပြီး စိုးရိမ်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ပြော ပါတယ်။ ဒါဟာတကယ့်ကို အဓိပ္ပာယ် မရှိတာပဲလို့ရင်ထဲက ခံစားချက်အပြည့်နဲ့ သူက ဆက်ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီနဲ့ ဘယ်လ်တီမိုးမြောက်ပိုင်းက အထက်တန်းကျောင်းမှာ ၁၂ တန်းတက် နေတဲ့ အဲလက်စပက်တာက Uvalde ကျောင်းမှာဖြစ်ပွားခဲ့တဲ့ သေနတ် ပစ်ခတ်မှုဟာ တကယ့်ကို စိတ်မကောင်း

ဖွယ်ဖြစ်ရပ်ကြီးပဲလို့ ဆိုနှင့်စွာ ပြော လိုက်ပါတယ်။
ပြုပြင်ပြောင်းလဲမှု မတွေ့ရသေး
သေနတ်ပစ်ခတ်မှုတွေဟာ မကြာ ခဏဖြစ်ပွားနေသော်လည်း အဲဒီအပေါ် ပြုပြင်ပြောင်းလဲမှုတွေကတော့ အခုချိန် ထိ မတွေ့ရသေးသလို ဥပဒေလည်း မည်မည်ရရ ပြဋ္ဌာန်းတာလည်းမရှိသေး ဘူးလို့ သူက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းသာ ဒီပြဿနာတွေ ထပ်ခါထပ်ခါ ဖြစ်နေတဲ့ နိုင်ငံတစ်ခုပဲလို့ သူက ပြောပါတယ်။
စပက်တာက လက်နက်ကိုင် အကြမ်းဖက်မှုကို ကိုယ်တိုင်မခံစားခဲ့ ရသော်လည်း သူကျောင်းသွားတဲ့အခါ တိုင်း လုံခြုံမှုကို မခံစားရဘူးလို့ ပြောပါ တယ်။ အခုလိုက်သေနတ်ပစ်ခတ်မှုနဲ့ တစ်ဦးချင်း သေနတ်ပစ်ခတ်မှုတွေ ကြားမှာ ဆက်သွယ်မှု အမြဲမရှိနိုင်သော်

လည်း ဒါဟာ တစ်ချိန်မှာ ကိုယ့်ဘဝကို ခြိမ်းခြောက်လာနိုင်တယ်လို့ သူက ပြောပါတယ်။ သေနတ်ပစ်ခတ်မှုဟာ ကြောက်စရာကောင်းတယ်။ ကြားရတာ လည်း စိတ်မချမ်းသာဖွယ်ကောင်းတယ် လို့ သူက ပြောပါတယ်။
စစ်သုံးလက်နက်တွေ ပိတ်ပင်ဖို့တောင်းဆို
Uvalde သေနတ်ပစ်ခတ်မှုမှာ သေနတ်သမားက AR-15 ပုံစံ ရိုင်ဖယ် သေနတ်ကို အသုံးပြုသွားတာဖြစ် ပါတယ်။ အဲဒီသေနတ်မျိုးအစားဟာ အမေရိကန်သေနတ်ပိုင်ဆိုင်သူများကြား မှာ ထင်ရှားကျော်ကြား လူကြိုက်များ တဲ့ လက်နက်အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အစုလိုက် သေနတ်ပစ်ခတ်မှုတွေမှာ များသော အားဖြင့် အဲဒီလိုမျိုး လက်နက် အမျိုးအစားမျိုးကို သုံးပါတယ်။

ဒါကြောင့် အဲဒီလိုမျိုး လက်နက်တွေကို အသုံးမပြုဖို့၊ တားဆီးပိတ်ပင်ဖို့အတွက် တောင်းဆိုမှုတွေလည်း မြင့်တက်လာ ပါတယ်။
ဝါရှင်တန်ဒီစီမှာ ကူမားနဲ့အတူ ဆန္ဒပြဖို့ ရောက်လာတဲ့ ကိတ်ကိုဟိုက AR-15 အမျိုးအစား လက်နက်တွေဟာ စစ်ပွဲသုံးလက်နက်တွေ ဖြစ်ပြီးတော့ စစ်ဖြစ်တဲ့အချိန်မှာပဲ အသုံးပြုသင့် ကြောင်းနဲ့ အမေရိကန်တွေရဲ့ နေ့စဉ် ဘဝမှာ အသုံးမပြုသင့်ကြောင်း၊ ဘယ်သူမှ AR-15 အမျိုးအစား လက်နက်ကို မလိုအပ်ကြောင်းပြောလာ ပါတယ်။
တင်းကျပ်တဲ့ဥပဒေဖြစ်အောင် အမေရိကန်အများစု ထောက်ခံ
ထို့အတူပဲ လက်နက်ဆိုင်ရာဥပဒေ များနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ဥပဒေ တွေဖြစ်အောင် အမေရိကန်အများစုက ထောက်ခံလျက်ရှိသော်လည်း လက်နက် ထိန်းချုပ်ရေး ဆောင်ရွက်ချက်တွေကို ဆန့်ကျင်ဖို့ နိုင်ငံရေးနယ်ပယ်အသီးသီး က နိုင်ငံရေးသမားတွေကို ဆွယ်တရား ဟောတဲ့နေရာမှာ ပိုက်ဆံအများ အပြား အသုံးပြုတဲ့ အုပ်စုတစ်ခုဖြစ်တဲ့ အမေရိကန်အမျိုးသား ရိုင်ဖယ်အသင်း ကိုလည်း ကိုဟိုက ဆန့်ကျင်ထား ပါတယ်။ အဲဒီအုပ်စုဟာ လက်နက် ဆိုင်ရာ အခွင့်အရေးအနဲ့ပတ်သက်ပြီး ဩဇာကြီးမားတဲ့ အဖွဲ့အစည်းတစ်ခု လည်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာပဲ အင်အားတောင့်တင်းတဲ့ လက်နက် ဆိုင်ရာ ဆွယ်တရားဟောတဲ့သူတွေ ရှိတာပါ။ သူတို့က နိုင်ငံရေးသမားတွေကို ကျအောင်ပြောနိုင်ကြပြီး အန္တရာယ်ကင်း တဲ့လက်နက်ဆိုင်ရာဥပဒေထွက်ပေါ်ရေး ကို တားဆီးနေကြပါတယ်။ အမေရိကန် အများစုကတော့ လက်နက်ထိန်းချုပ် ရေး ဆောင်ရွက်ချက်တွေကို ဦးစားပေး ဆောင်ရွက်စေချင်ကြပါတယ်။ နိုင်ငံရေး သမားတွေဟာ ပြည်သူတွေပြောစကား ကို နားထောင်ဖို့ လိုအပ်ပါတယ်။ လက်နက်ဆိုင်ရာ ဆွယ်တရားဟောတဲ့ သူတွေထဲက ရမယ့်ပိုက်ဆံကို ကြည့်နေ လို့ မရပါဘူးလို့ ကိတ်ကိုဟိုက ပြောပါတယ်။
လက်နက်ကိုင် အကြမ်းဖက်မှု သုတေသန အချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့ ငါးလအတွင်း လက်နက်ကိုင် အကြမ်း ဖက်ပစ်ခတ်မှုကြီး ၂၅၇ ခုဖြစ်ပွားခဲ့ပြီး လူ့အသက်ပေါင်း ၁၉၃၀၀ ဆုံးရှုံးခဲ့ပါ တယ်။
ကိုးကား - ဆင်ဟွာ

ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး သတင်းအချက်အလက်နှင့် အသိပညာပေး

တနင်္လာ၊ ဇွန် ၁၃၊ ၂၀၂၂

၁၅

ဇွန် ၁၂ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃ ဦး တွေ့ရှိ

ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၀၅ ရာခိုင်နှုန်းရှိ

(၁၂-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူ့လူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပေးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက် လျက်ရှိပြီး (၁၁-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲမူနာစုစုစုစုပေါင်း (၅,၅၁၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲမူနာစုစုစုပေါင်း (၈,၂၇၆,၇၂၆) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၃,၄၄၃) ဦး ရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၁) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၄၂၄) ဦး ရှိပြီ ဖြစ်ပါသည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၁-၆-၂၀၂၂) ရက်နေ့ အထိ လူဦးရေစုစုပေါင်း (၃၃,၉၅၈,၃၃၂) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၆,၇၄၃,၄၆၆) ဦး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၂၇,၂၁၄,၈၆၆) ဦးနှင့် ထပ်ဆောင်း ကာကွယ် ဆေး ထိုးနှံပြီးစီးသူ (၂,၂၇၅,၆၀၀) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၁-၆-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၆၃,၄၄၈,၈၀၅) ကြိမ်ထိုးနှံပြီး ဖြစ်ပါသည်။

ဓာတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ (၁၂-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ဓာတ်ခွဲဌာနအမည်	စစ်ဆေးခဲ့သည့် ဓာတ်ခွဲမူနာစုစုစုပေါင်း	ပိုးတွေ့ လူနာသစ်
ကျန်းမာရေးဝန်ကြီးဌာန၊ ဓာတ်ခွဲခန်းများ	(၁၃၆) ခု	-
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ	(၁) ခု	-
တပ်မတော်ဆေးရုံကြီးများ၏ ဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုအခြေအနေ	(၁၉၆) ခု	-

ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ	(၃၀၂) ခု	-
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၄၂၉) ခု	(၁)ဦး
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများတွင် COVID-19 Rapid Antigen Diagnostic Test စစ်ဆေးမှုအခြေအနေ	(၄,၄၅၃) ခု	(၂)ဦး
စုစုပေါင်း	(၅,၅၁၇) ခု	(၃)ဦး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ (၁၁-၆-၂၀၂၂) ရက်နေ့

ကာကွယ်ဆေးထိုးနှံမှု	အရေအတွက်
ပထမအကြိမ်ထိုးနှံပြီး လူဦးရေ	(၆,၇၄၃,၄၆၆) ဦး
ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီး လူဦးရေ	(၂၇,၂၁၄,၈၆၆) ဦး
ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပြီး လူဦးရေ	(၂,၂၇၅,၆၀၀) ဦး
ပထမအကြိမ်ထိုးနှံပြီး လူဦးရေနှင့် အကြိမ်ပြည့် ထိုးနှံပြီး လူဦးရေ	(၃၃,၉၅၈,၃၃၂) ဦး
စုစုပေါင်း ထိုးနှံပြီးသောကာကွယ်ဆေး အကြိမ်ပေါင်း (Vaccine Doses)	(၆၃,၄၄၈,၈၀၅) ကြိမ်

- ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုကို ၇ ဆခန့်အထိ လျော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ပါသည်။
- နိုင်ငံတကာခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူ များအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
- ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာ ရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေး ထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
- ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

၁၂-၆-၂၀၂၂ ရက်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အများဆုံး ၁၀ နိုင်ငံ၏ အခြေအနေ

စဉ်	နိုင်ငံ	ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း	ရောဂါပိုး ကင်းစင်သွားသူ	သေဆုံးသူဦးရေ စုစုပေါင်း
၁။	အမေရိကန်	၈၇၃၀၅၄၁၉	၈၃၀၈၀၂၂၇	၁၀၃၅၈၂၈
၂။	အိန္ဒိယ	၄၃၂၂၀၁၇	၄၂၆၅၂၇၄၃	၅၂၄၇၆၁
၃။	ဘရာဇီး	၃၁၄၄၉၆၇၃	၃၀၁၈၂၁၇၃	၆၆၈၁၃၄
၄။	ပြင်သစ်	၂၉၇၇၀၅၂၂	၂၉၂၀၆၂၀၁	၁၄၈၇၄၉
၅။	ဂျာမနီ	၂၆၈၄၇၇၈၃	၂၅၈၅၉၀၀	၁၄၀၁၈၃
၆။	ဗြိတိန်	၂၂၈၂၃၅၂	၂၂၀၂၇၈၁၂	၁၇၉၂၁၇
၇။	ရုရှား	၁၈၃၇၆၅၈၇	၁၇၇၉၄၅၆၁	၃၈၀၀၂၀
၈။	တောင်ကိုရီးယား	၁၈၂၅၄၆၀	၁၇၉၉၃၅၇၂	၂၄၃၇၁
၉။	အီတလီ	၁၇၆၃၄၀၆၅	၁၆၈၄၅၇၃၄	၁၆၇၃၆၅
၁၀။	တူရကီ	၁၅၀၇၂၇၄၇	၁၄၉၇၁၂၅၆	၉၈၉၆၅

၁၂-၆-၂၀၂၂ အာဆီယံနိုင်ငံများမှ ကိုဗစ်-၁၉ ရောဂါ သတင်းထုတ်ပြန်ချက်

နိုင်ငံ	ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ	ရောဂါပိုး ကင်းစင်သွားသူ	ပိုးတွေ့သေဆုံး လူနာ
ဗီယက်နမ်	၁၀၇၃၁၈၁၂	၉၅၅၃၁၉၃	၄၃၀၈၃
အင်ဒိုနီးရှား	၆၀၆၀၄၈၈	၅၈၉၉၁၁၁	၁၅၆၆၄၃
မလေးရှား	၄၅၂၄၇၇	၄၄၆၆၃၀၄	၃၅၇၁၁
ထိုင်း	၄၄၈၄၈၆၃	၄၄၃၂၁၉၉၃	၃၀၃၃၇
ဖိလစ်ပိုင်	၃၆၉၃၂၂၂	၃၆၂၉၈၄၃	၆၀၄၆၁
စင်ကာပူ	၁၃၃၈၇၅၃	၁၂၅၇၂၈၆	၁၃၉၇
မြန်မာ	၆၁၃၄၄၃	၅၉၂၄၂၄	၁၉၄၃၄
လာအို	၂၀၁၄၇	၂၀၈၃၄၄	၇၅၇
ဘရူနိုင်း	၁၅၃၀၉၃	၁၅၀၂၃၃	၂၂၅
ကမ္ဘောဒီးယား	၁၃၆၂၆၂	၁၃၃၂၀၆	၃၀၅၆

ဇွန်လအတွင်းဖွင့်လှစ်မည့် သက်မွေးပညာရပ်နှင့်အတူ အထက်တန်းအဆင့် ပညာရေးမှသည် အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်ပညာရေးအထိ တက်လှမ်းနိုင်မည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ နဒီမင်း၊ ဓာတ်ပုံ-နေဇော်၊ ခိုင် (သမ)


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်သည့် လူငယ်လူရွယ်များ လုပ်ငန်းခွင် အတွင်း စွမ်းဆောင်ရည်ပြည့်ဝသော ကျွမ်းကျင်သူ၊ ပညာရှင်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် အတန်းပညာသမာဏ သက်မွေးပညာကဏ္ဍသည် လည်း လွန်စွာမှပင် အရေးပါလှသည်။

ပြောင်းလဲလာသည့် ခေတ်ရေစီးကြောင်းအရ လူငယ်၊ လူရွယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အတန်းပညာနှင့်အတူ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် အတတ်ပညာရပ်တစ်ခုခု တတ်မြောက်ထားသင့်သည်။ အထူးသဖြင့် ပညာရေးအခြေခံအားနည်းသည့် လူငယ်၊ လူရွယ်များ၏ ဘဝရှင်သန်ရပ်တည်ရေးတွင် သက်မွေးပညာသည် ပို၍ပင်လိုအပ်လှသည်။

လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှု နိုင်ငံတော်သည် ပညာရေးနှင့်ပတ်သက်သည့် လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံအတွင်းရှိ စီးပွားရေး ကုန်ထုတ်လုပ်မှုကဏ္ဍ အသီးသီးအတွက် လိုအပ်သည့် ကျွမ်းကျင်လူငယ်လုပ်သားများ မွေးထုတ်နိုင်ရေး၊ သက်မွေးပညာသင်ကျောင်းများ နှင့် နည်းပညာကျောင်းများအား နိုင်ငံတစ်ဝန်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက် လျက်ရှိသည်။

ပညာရေးနှင့် သက်မွေးပညာသင်တန်းကျောင်း များ အဆင့်အတန်းမြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ် ၄/၂၀၂၂ တွင် -

မိမိတို့အစိုးရအနေဖြင့် ပညာရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုအဖြစ် KG+9 ပညာရေးစနစ်ကို မသင်မနေရအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တွင်လည်း အဆိုပါ ပညာရေးစနစ်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေး ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ယင်းစနစ်သည် ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့သည့် နှစ် ၃၀ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း တွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ KG+9 သင်ယူပြီး ပါက KG+10,11,12 မှတစ်ဆင့် အဆင့်မြင့်ပညာရေး သို့လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်း၊ စက်မှုလက်မှုအထက်တန်းကျောင်းအပါ အဝင် အသက်မွေးပညာသင်ကျောင်းများသို့ လည်းကောင်း ဆက်လက်တက်ရောက် သင်ကြား



သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)

နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဆိုပါ အသက်မွေးပညာသင်ကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုကျောင်း များမှတစ်ဆင့် ထူးချွန်ကျောင်းသားကျောင်းသူများ ကို သက်ဆိုင်ရာတက္ကသိုလ်ပညာရပ်များ ဆက်လက် သင်ကြားနိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများ ပေါင်းစပ်ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်ပေး သွားကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ သည်။

သမဝါယမ သက်မွေး ပညာသင်ကျောင်းများ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့် အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန သမဝါယမဦးစီးဌာနအနေဖြင့် အထက်တန်း ပညာပြီးဆုံးအောင် သင်ယူရန် အခက်အခဲရှိသည့် မိသားစုဆင်းရဲနွမ်းပါးသည့် လူငယ်၊ လူရွယ်များ အား နေရေး၊ စားရေး၊ ပညာသင်ကြားရေး အားလုံး အခမဲ့ စနစ်ဖြင့် ဘဝရှင်သန်ရပ်တည်ရေး အာမခံ ချက်ပေးနိုင်သည့်အထိ သင်ကြားပေးနိုင်မည့် သမဝါယမ သက်မွေး ပညာသင်ကျောင်းများကို ဖွင့်လှစ်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိ သည်။

လူငယ်များစီးပွားရေးဆိုင်ရာ စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး အတန်း ကျောင်းပညာရေးကိုပါတစ်ပါတည်း အခမဲ့သင်ယူ ခွင့်ရမည့် သမဝါယမ စာရင်းရေး စာရင်းကိုင်

သက်မွေးပညာ သင်တန်းကျောင်းများကို တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးများတွင် ယခုလာမည့် ဇွန် ၁၆ ရက်မှ စတင်ကာ တစ်ပြိုင်တည်းဖွင့်လှစ်တော့မည် ဖြစ် သည်။

ရည်ရွယ်ချက်များ

အဆိုပါ ကျောင်းများကို အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသော်လည်း ပညာဆက်လက်သင်ယူ ရန်အခက်အခဲရှိသူများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမ ဦးစီးဌာနအောက်ရှိ သမဝါယမသင်တန်းကျောင်းနှင့် သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်း များ ပေါင်းစည်းဖွင့်လှစ်ခြင်းဖြစ်သည်။

- ထိုသို့ဖွင့်လှစ်ရာတွင်-
- (၁) စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်သည့် လူငယ်စီးပွားရေး ပညာတတ်များကို မွေးထုတ်ရာတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်နေသော သင်ကြားရေးဌာန၊ လူ့စွမ်းအားအရင်း အမြစ်များ ဖြည့်ဆည်းနိုင်ရန်နှင့် ဒေသခံ လူငယ်များအတွက် ဆက်လက်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင် ရန်၊
 - (၂) ပညာဆက်လက်သင်ယူရန် အခက်အခဲ ရှိသူများအား သမဝါယမကဏ္ဍအပါအဝင် စီးပွားရေးအဖွဲ့အစည်းများနှင့် အစိုးရဌာန များအတွက် စာရင်းရေး၊ စာရင်းကိုင်ပညာ၊ စာရင်းစစ်နှင့် ပတ်သက်၍ အရည်အသွေး ပြည့်ဝသော ကျွမ်းကျင်မှု အာမခံချက်များ ရှိသည့် သင်တန်းသားများအဖြစ် မွေးထုတ် ပေးရန်၊
 - (၃) စာရင်းရေး၊ စာရင်းကိုင် သက်မွေးမှုပညာ သင်ယူစေပြီး အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရန်၊
 - (၄) သက်မွေးမှုပညာသင်ယူပြီးသော ထူးချွန် သူများကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များနှင့် သမဝါယမကောလိပ် များသို့ ပေါင်းကူး၍ ဆက်လက်ပညာ သင်ယူနိုင်ရန်အတွက် အခွင့်အလမ်းများ ရရှိနိုင်စေရန်၊
 - (၅) Cooperative Accounting Vocational Training Centre (CAVT) အဖြစ် ပီပြင်စွာ

ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များ ပါဝင်သည်။

ဆက်သွယ်လျှောက်ထားနိုင် သင်တန်းတက်ရောက်လိုသူများသည် အနည်းဆုံး အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီးသူ မည်သူ မဆို

- သမဝါယမ စာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်တော်သာ ရပ်ကွက် တောင်ကြီးမြို့ ရှမ်းပြည်နယ်။ ဖုန်း ၀၈၁-၂၁၂၃၂၀။
 - သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (မကွေး) မကွေးတူတာတောင်ဘက် အောင်မေတ္တာ (ဃ) ရပ်ကွက် မြင်းကင်းကျေးရွာအနီး မကွေးမြို့။ ဖုန်း ၀၆၃-၂၀၂၃၁၅၅
 - သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (ပုသိမ်) မြက်တိုလမ်းဆုံအနီး ပုသိမ်မြို့၊ ဧရာဝတီ တိုင်းဒေသကြီး။ ဖုန်း ၀၄၂-၂၉၀၀၃
 - သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (မော်လမြိုင်) အရာတော်လမ်း မောင်ငံရပ် မော်လမြိုင်မြို့ မွန်ပြည်နယ်။ ဖုန်း ၀၅၇ - ၂၇၀၇၈
 - သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်း (မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်းကြား ပြည်ကြီးကျက်သရေ အနောက်ရပ် အောင်မြေသာစံမြို့နယ် မန္တလေးတိုင်း ဒေသကြီး။ ဖုန်း ၀၂၄-၄၀၃၉၁၄၈
- စသည့် မိမိတို့ဒေသနှင့် နီးစပ်ရာ သင်တန်းကျောင်းများသို့ ဆက်သွယ်လျှောက်ထား နိုင်မည်ဖြစ်ပြီး သင်တန်းကာလမှာ နှစ်နှစ်ကြာမြင့် မည်ဖြစ်ကာ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား ဦးရေ ၅၀ မှ ၁၀၀ အထိ လက်ခံသွားမည်ဖြစ် သည်။
- သင်တန်းတက်ရောက်ခွင့်ရပါက သင်တန်း ကာလအတွင်း သင်တန်းသားတစ်ဦးစီအတွက် စားသောက်စရိတ် တစ်လလျှင် ငွေကျပ် ၅၄၀၀၀ နှုန်း၊ ဝတ်စုံစရိတ် တစ်နှစ်အတွက် ငွေကျပ် ၂၅၀၀၀ နှုန်း၊ အဆောင်နေသူများအတွက် ဖျာနှင့် ခြင်ထောင် များကို ထောက်ပံ့ပေးမည်ဖြစ်ကာ နယ်ဝေးမှ လာရောက်သူများကို အဆောင်စီစဉ်ပေးမည်ဖြစ် သည်။
- သင်တန်းဆင်းလက်မှတ် (Certificate) ချီးမြှင့် စာသင်နှစ်ကာလမှာ အခြေခံပညာကျောင်းများ နည်းတူ ဇွန်လဆန်းမှ ဖေဖော်ဝါရီလအထိ ဖြစ်ပြီး ပညာသင်နှစ် တစ်နှစ်အတွင်း လပတ်စာမေးပွဲ အနည်းဆုံး ခြောက်ကြိမ် ဖြေဆိုရမည်ဖြစ်သည်။ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီပြီး Internship Period ကို အပြည့်အဝဆင်းနိုင်သူ၊ စာမေးပွဲများတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ရမှတ် ၄၀ နှင့် အထက်ရသူများကိုသာ သင်တန်းဆင်းလက်မှတ် (Certificate) ချီးမြှင့်သွားမည်ဖြစ်သည်။
- သက်မွေးပညာ သင်တန်းကျောင်းဖြစ်သည့် အတွက် သင်တန်းကာလအတွင်း စာတွေ့၊ လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံကိုပါ တစ်ပါ တည်းရရှိစေရေးအတွက် Internship Period များ ထည့်သွင်းရေးဆွဲထားပြီး သမဝါယမအသင်းများနှင့် စီးပွားရေး စာမျက်နှာ ၁၇ သို့

- ❖ လူငယ်များစီးပွားရေးဆိုင်ရာ စာရင်းရေး၊ စာရင်းကိုင်နှင့် ကွန်ပျူတာပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်ပြီး အတန်းကျောင်းပညာရေးကိုပါတစ်ပါတည်း အခမဲ့ သင်ယူခွင့်ရမည့် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများကို တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးမြို့ကြီးများတွင် ယခုလာမည့် ဇွန် ၁၆ ရက်မှ စတင်ကာ တစ်ပြိုင်တည်းဖွင့်လှစ်တော့မည်ဖြစ်သည်
- ❖ အဆိုပါ ကျောင်းများကို အခြေခံပညာအဋ္ဌမတန်း အောင်မြင်ပြီးသော်လည်း ပညာဆက်လက် သင်ယူရန်အခက်အခဲရှိသူများအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမသင်တန်းကျောင်းနှင့် သမဝါယမ ကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်းများ ပေါင်းစည်းဖွင့်လှစ်ခြင်းဖြစ်သည်

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား သတ်မှတ်ရက်ထပ်မံတိုးမြှင့် ဖိတ်ခေါ်ခြင်း

မြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သောကြောင့် လည်းကောင်း၊ သွားလာမှု ခက်ခဲခြင်းကြောင့် လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများ အနေဖြင့် နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ့ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေး

တာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒ အလျောက် မိမိတို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်း တည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့ လက်ရှိ နေထိုင်ရာဒေသရှိ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်ဖိတ်ခေါ် ခဲ့ရာ ဆရာ ဆရာမ (၂၉၆၀) ဦး ဆက်သွယ်သတင်းပို့ခဲ့ပါသည်။

ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိပါသော်လည်း လမ်းပန်းဆက်သွယ် ရေးနှင့် အခြားသော အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပို့ ဆက်သွယ်ရမည့်ရက်ကို (၁၄-၆-၂၀၂၂) ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့

ရောဂါတိုင်းဒေသကြီး၌ ကလေးအလုပ်သမားပျောက်ရေးအတွက် ကော်မတီရှစ်ရပ်ဖြင့် ဆောင်ရွက်နေ

ပုသိမ် ဇွန် ၁၂
ရောဂါတိုင်းဒေသကြီး ပုသိမ်မြို့၌ ကမ္ဘာ့ကလေး အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အခမ်းအနားနှင့် အသိပညာပေးစကားပိုင်းကို ဇွန် ၁၂ ရက်က ရောဂါတိုင်းဒေသကြီး ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယခုနှစ် ကမ္ဘာ့ကလေးအလုပ် သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်သည် “ကလေးအလုပ်သမား ပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုးပေး” ဖြစ်ကြောင်း၊ ကလေး အလုပ်သမားပျောက်ရေးအတွက် လူမှုအကာ အကွယ်ပံ့ပိုးမှုများကို သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက ပိုင်းဝန်း ဆောင်ရွက်ပေးမှသာ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အောင်မြင် မည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ နှစ်စဉ် လုပ်သားစစ်တမ်း ဒုတိယအကြိမ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံ၌ ကလေး အလုပ်သမား ၀ ဒသမ ၃ သန်းခန့်ရှိကြောင်း၊ ကလေးအလုပ်သမားပျောက်ရေး ကိစ္စရပ်သည် နိုင်ငံတိုင်း အလေးထားဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ် ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း



ကလေးအလုပ်သမားပျောက်ရေး ကော်မတီနှင့် လုပ်ငန်းကော်မတီ ရှစ်ရပ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လ အတွင်းက ပြင်ဆင်ဖွဲ့စည်းပေးခဲ့ကြောင်း၊ ဖွဲ့စည်း ပေးထားသော လုပ်ငန်းကော်မတီ ရှစ်ရပ်သည် တိုင်း အတွင်း ကလေးအလုပ်သမားများ လျော့နည်း ပျောက်ရေးအတွက် ဦးတည်ချက်ထား ဆောင်ရွက် စေလိုကြောင်းနှင့် ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းတက်ရောက်စေရေး အဘက်ဘက်

က ပိုင်းဝန်းဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ပြောကြားသည်။ ထို့နောက် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဗီဒီယိုကို ဖွင့်လှစ် ပြသပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြခန်းကို လှည့်လည်ကြည့်ရှုခဲ့သည်။ (ဝဲပုံ)
ဆက်လက်၍ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဥပဒေ အသိပညာပေးစကားပိုင်းကို ပြုလုပ်ရာ တိုင်းဒေသကြီးဥပဒေချုပ်က အမှာစကားပြောကြား ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံး၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာ ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်တစ်ဦးစီက “ကလေး အလုပ်သမားပျောက်ရေး လူမှုအကာအကွယ်ပံ့ပိုး ပေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြကာ စကားပိုင်းသို့ တက်ရောက်သော အလုပ်ရှင်၊ အလုပ်သမား၊ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များက သိလို သည့်များကိုမေးမြန်း၍ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)

စာမျက်နှာ ၁၆ မှ
အဖွဲ့အစည်းများသို့ အလုပ်သင်အဖြစ် စေလွှတ်ပေး မည်ဖြစ်သည်။
ထို့ပြင် သင်တန်းသားများ၏ Internship Period နှင့် သင်တန်းအပြီး အလုပ်အကိုင်တစ်ပါ တည်းရရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ နှင့် သမဝါယမအသင်းများကို ဖိတ်ခေါ်ပြီး Job Fair များ ပြုလုပ်ဆောင်ရွက်မည်ဖြစ်သည်။
သင်ကြားမည့်ဘာသာရပ်များ
ယခုဖွင့်လှစ်မည့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ နှစ်နှစ်သင်တန်းကို အပိုင်းနှစ်ပိုင်းခွဲကာ ပထမနှစ်တွင် Business Accounting၊ Fundamentals of ICT၊ သမဝါယမ ပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ပြီး ဒုတိယ နှစ်တွင် Cost Accounting, Financial Accounting, Computerized Accounting, Business Organization and Management၊ သမဝါယမ စာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ် စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သက် ဆိုင်ရာ ဘာသာရပ်နယ်ပယ်အသီးသီးမှ ကျွမ်းကျင် ဆရာ ဆရာမများက သင်ကြားပို့ချသွားမည်ဖြစ် သည်။
ထို့နောက် သင်တန်းပြီးဆုံးအောင်မြင်သူများ အား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန သမဝါယမဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့် သင်ကြားရေးဆိုင်ရာ ညွှန်ကြားမှုအဖွဲ့မှ



သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (ပုသိမ်)။

သင်တန်းဆင်းလက်မှတ် (Certificate) ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။
ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်း
ထို့ပြင် သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ပြီးဆုံးအောင်မြင်သူများ အနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများသည် သမဝါယမကောလိပ်များနှင့် သမဝါယမနှင့် စီမံ ခန့်ခွဲမှုပညာ တက္ကသိုလ်များသို့ ပေါင်းကူး၍ ဆက်လက်သင်ကြားနိုင်မည့် အခွင့်အလမ်းများ ရရှိ မည်ဖြစ်သည်။
သင်တန်းဆင်းပြီးပါက စာရင်းရေး၊ စာရင်းကိုင် ပညာရပ်ကို အခြေခံကျကျ သိရှိနားလည် တတ်ကျွမ်းခြင်း၊ ခေတ်မီစီမံခန့်ခွဲမှုပညာနှင့် ကွန်ပျူတာ စာရင်းကိုင်ပညာရပ်များ တတ်ကျွမ်း ခြင်း၊ အစိုးရအဖွဲ့အစည်းများ၊ သမဝါယမဆိုင်ရာ အဖွဲ့အစည်းများ၊ ပြင်ပအသင်းအဖွဲ့များ၊ လုပ်ငန်း များနှင့် ကုမ္ပဏီများတွင် အလုပ်လျှောက်ထားရာ၌ အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

နာမည်ကောင်းဖြင့် ထင်ရှားသည့် ကျောင်းများ ယခုဖွင့်လှစ်သည့် သင်တန်းကျောင်းများသည် ယခင်ကတည်းကပင် နာမည်ကောင်းဖြင့် ထင်ရှား သည့်ကျောင်းများဖြစ်ပြီး အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူ၊ စာရင်းရေး၊ စာရင်းကိုင်ပညာရပ် တွင် စိတ်ဝင်စားသူများအား သုံးလခွဲသင်တန်းများ ဖွင့်လှစ်ကာ ကျွမ်းကျင်သူများအပြား မွေးထုတ် ပေးခဲ့ရာ သင်တန်းကျောင်းများလည်းဖြစ်သည်။
နိုင်ငံ၏ စီးပွားရေးကဏ္ဍ နယ်ပယ်အသီးသီးရှိ လုပ်ငန်းခွင်ဝင်ရောက်ကြမည့် လူငယ်များအတွက် သက်မွေးပညာသင်တန်းကျောင်းများ နိုင်ငံအနှံ့ ဖွင့်လှစ်ခြင်းသည် နိုင်ငံအတွက် အားထားရမည့် စွမ်းရည် ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ် များ မွေးထုတ်ပေးနေခြင်းပင် ဖြစ်သည်။
သို့ဖြစ်ရာ စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် သက်မွေးမှုပြုလိုကြသည့် လူငယ်၊ လူရွယ်များသည် မကြာမီ ဖွင့်လှစ်တော့မည့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေး ပညာသင်တန်းကျောင်းများ တွင် တက်ရောက်ပညာသင်ကြားခြင်းဖြင့် မိမိတို့ ဘဝရှင်သန်ရပ်တည်ရေး အလုပ်အကိုင်အတွက် အာမခံချက်ပေးနိုင်သည့် သက်မွေးပညာရပ်နှင့်အတူ အထက်တန်းအဆင့်ပညာရေးမှသည် အဆင့်မြင့် တက္ကသိုလ်၊ ကောလိပ်ပညာရေးအထိ တက်လှမ်းနိုင် မည်ဖြစ်ရာ ပညာပြည့်ဝပြီး နိုင်ငံအတွက် အားထားရ သည့် လူငယ်များ အဆိုပါကျောင်းများမှ ပေါ်ထွက် လာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါ သည်။
။

ပျော်ရွှင်လေ့လာ အင်္ဂလိပ်စာဖတ်ပရိသတ်အပေါင်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ။ ဒီတစ်ပတ်ရဲ့ ဗဟုသုတဖြစ်ဖွယ် အင်္ဂလိပ်စာကဏ္ဍရဲ့ Grammar အပိုင်းမှာ verbs (ကြိယာ)တွေကို ပုံစံသုံးမျိုး သို့မဟုတ် အစိတ်အပိုင်းသုံးခုရှိကြောင်းကို ဇယားနဲ့တကွ ဖော်ပြပေးသွားမှာဖြစ်သလို Verbs အသုံးပြုပုံ စည်းမျဉ်းတွေကိုလည်း လွယ်ကူရှင်းရှင်းစွာ ဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် စကားပြောပိုင်းမှာလည်း “Shortest way to talk about hotel English-3” ကို နမူနာကျမ်းများ၊ စကားပြောခန်းများ၊ ရှင်းလင်းချက်များနဲ့ ဝေဝေဆာဆာ ဖော်ပြပေးထားပါတယ်။ Vocabulary ပိုင်းမှာတော့ နေ့စဉ်ဘဝမှာအသုံးများတဲ့ အဓိပ္ပာယ်တူ စကားလုံးတွေကို မြန်မာလိုအဓိပ္ပာယ်ရှင်းလင်းချက်များနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ဖတ်မှတ်လေ့လာခြင်းအားဖြင့် အင်္ဂလိပ်စာဗဟုသုတများ တိုးပွားလာမယ်လို့ ယုံကြည်မိပါတယ်။ စဉ်ဆက်မပြတ်လေ့လာဖတ်ရှုကြဖို့ တိုက်တွန်းရင်းကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာပြီး ဘေးဘယာတွေ ဝေးကွာကြပါစေ။

GRAMMAR

Basic to Intermediate

ဒီတစ်ပတ်ရဲ့ ဗဟုသုတဖြစ်ဖွယ် Grammar အပိုင်းမှာ verbs (ကြိယာ)တွေကို ပုံစံသုံးမျိုး သို့မဟုတ် အစိတ်အပိုင်းသုံးခုရှိကြောင်းကို ဇယားနဲ့တကွ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Verbs အသုံးပြုပုံ စည်းမျဉ်းတွေကိုလည်း ဖော်ပြလိုက်ပါတယ်။

အင်္ဂလိပ်စာလေ့လာသူများအနေဖြင့် Verbs (ကြိယာ) ပုံစံသုံးမျိုး သို့မဟုတ် အစိတ်အပိုင်းသုံးခုကို လေ့လာထားသင့်သည်။ အောက်တွင် Verbs (ကြိယာ) ပုံစံသုံးမျိုးသို့မဟုတ် အစိတ်အပိုင်းသုံးခုကို ဇယားဖြင့် ဖော်ပြလိုက်သည်။

The infinitive	The finite		The participle	
	Present Tense	Past Tense	Present Participle	Past Participle
Regular verbs	-	-	-	-
to ask	asks, ask	asked	asking	asked
to bake	bakes, bake	baked	baking	baked
to cry	cries, cry	cried	crying	cried
to play	plays, play	played	playing	played
to beg	begs, beg	begged	begging	begged
to lay	lays, lay	laid	laying	laid

Regular verbs တွေကို V2 နှင့် past participle ပြောင်းလဲရေးသားရာတွင် Infinitive ပုံစံကို +ed၊ သို့မဟုတ် +d၊ သို့မဟုတ် +ied၊ သို့မဟုတ် +id ပေါင်းပေးရမည်။

Irregular verbs (strong form)				
to be	am, is, are	was, were	being	been
to break		broke		broken
to blow		blew		blown
to choose		chose		chosen
to do		did		done
to go		went		gone
to hide		hid		hidden
to know		knew		known
to lie		lay		lain
to see		saw		seen
to take		took		taken
to write		wrote		written

ပုံစံတစ်ခုမှ တခြားပုံစံတစ်ခုသို့ သိသိသာသာပြောင်းလဲသွားသည့်အတွက် အထက်ဇယားပါ Irregular Verb (ပုံသဏ္ဍာန်မမှန်ကြိယာ)များကို (strong form) ပုံစံဟုခေါ်သည်။

Irregular Verbs (weak form)		
to burst	burst	burst
to cast	cast	cast
to cost	cost	cost
to cut	cut	cut
to hit	hit	hit
to let	let	let
to put	put	put
to read	read	read
to set	set	set
to split	split	split
to spread	spread	spread

ပုံစံတစ်ခုမှ တခြားပုံစံတစ်ခုသို့ သိသိသာသာပြောင်းလဲသွားခြင်းမရှိသည့်အတွက် အထက်ဇယားပါ Irregular Verb (ပုံသဏ္ဍာန်မမှန်ကြိယာ)များကို (weak form) ပုံစံဟုခေါ်သည်။

Verb Rules (ကြိယာအသုံးပြုပုံစည်းမျဉ်းများ)

Verbs တွေကို အသုံးပြုသည့်အခါ ကိုယ်သုံးချင်သလို သုံးလို့မရပေ။ ၎င်းတို့၏ အခြေခံအသုံးပြုပုံကို သိရှိနားလည်ထားရန်လိုအပ်သည်။ အောက်တွင် Verbs အသုံးပြုပုံ စည်းမျဉ်းများကို ဖော်ပြလိုက်သည်။ Verbs များကိုအသုံးပြုရာတွင် အဓိကအားဖြင့် နှစ်မျိုးရှိသည်။ ၎င်းတို့မှာ -

- The rule of agreement
 - (1) Number-person agreement
 - (2) Time-tense agreement
- The rule of following verbs (verb order) တို့ဖြစ်ကြသည်။

Vocabulary (SYNONYMS)

1.	greedy	=	avaricious	(ငမ်းငမ်းတက်လိုချင်သော၊ မတော်လောတရီသော)
2.	grope	=	feel	(စမ်းတမ်းတမ်းသွားသည်။ စမ်းကြည့်၊ စမ်းမိသည်)
3.	gruesome	=	horrible	(ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းသော)
4.	habit	=	custom	(ခေလေထုံးတမ်း၊ အလေ့အထ)
5.	halt	=	stop	(ရပ်တန့်သည်။ ရပ်နားသည်)
6.	hate	=	detest	(ရွံရှာမုန်းတီးသည်)
7.	hatred	=	animosity	(မုန်းတီးမှု၊ မလိုမုန်းထားမှု)

(ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။ နောက်တစ်ပတ် တနင်္လာနေ့မှာ ပြန်လည်ဆုံတွေ့ကြပါစို့)

CONVERSATION

Shortest way to talk about hotel English-3

ဒီတစ်ပတ်မှာတော့ ဟိုတယ်မှာ check-in (အမည်စာရင်းသွင်းခြင်း) လုပ်တဲ့အခါ ဘယ်ပုံဘယ်နည်း ပြောဆိုသုံးနှုန်းရမလဲဆိုတာတွေကို “Shortest way to talk about hotel English-3” ဆိုပြီး ဖော်ပြလိုက်ပါတယ်။



ရမလဲဆိုရင် ဒီလိုမေးလေ့ရှိပါတယ် -

- “How can I help you?”

၂။ နောက်တစ်ခါကိုယ်က ဟိုတယ်မှာ check-in (အမည်စာရင်းသွင်း) ချင်လို့ပါလို့ ပြောရင် ဒီလိုလေး ပြောနိုင်ပါတယ်။ -

- I would like to check in, please.

၃။ ရနိုင်မလား? ကြည့်လို့ရနိုင်မလား? ဆိုပြီး ဟိုတယ်ဝန်ထမ်းက မေးရင် could I have ... ဆိုပြီး မေးလေ့ရှိပါတယ်။ ဒီမှာကတော့ မှတ်ပုံတင်ကတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြားတစ်မျိုးမျိုး ကြည့်လို့ရနိုင်မလားဆိုပြီး ဟိုတယ်ဝန်ထမ်းက မေးတဲ့ပုံစံမျိုး ရေးပေးလိုက်ပါတယ်။

- Could I have your identification card?

၁။ ကိုယ်က ဟိုတယ်ကို ရောက်သွားတဲ့အခါ ဟိုတယ်ဧည့်ကြိုက ကျွန်တော် ဘာများကူညီပေး

၄။ ဟိုတယ်ဝန်ထမ်းက တစ်ခါတစ်ရံမှာ ကိုယ့်ကို ဘယ်လောက်ကြာကြာနေဖို့ စဉ်းစားထားလဲ။ သို့မဟုတ် ရည်ရွယ်ထားသလဲဆိုပြီး မေးလေ့ရှိပါတယ်။ ဥပမာ -

- How long do you intend to stay at our hotel?

၅။ မြန်မာလိုဆို တစ်ခုခု လုပ်ဖို့၊ ခေါ်ဖို့၊ မှာဖို့၊ စသည်ဖြင့် အားမနာပါနဲ့ပြောချင်ရင် Feel free ဆိုပြီး နောက်က to infinitive ပုံစံမျိုးပြောလေ့ရှိပါတယ်။ ဥပမာ -

- Feel free to call us.

Conversation
I have a reservation
Receptionist: Hello, welcome to The Palm Hotel. **How can I help you?**
Guest (Sarah Banks): Hello, **I would like to check in, please.** I have a reservation for a double room; the name's Sarah Banks.
Receptionist: Yes, let me see, Oh! I see that here. I have you in a double room for three nights; is that correct?
Guest (Sarah Banks): Yes, that's right.
Receptionist: **Could I have your identification card?**
Guest (Sarah Banks): Of course. Here you are.
Receptionist: **How long do you intend to stay at our hotel?**
Guest (Sarah Banks): For three nights.
Receptionist: Okay. Your room number is 504. How many keys would you like?
Guest (Sarah Banks): Two, please.
Receptionist: Okay, here you are. Enjoy your stay, Ms. Banks. Our bellman will bring your baggage and take you to the room.
Guest (Sarah Banks): Thank you.
Receptionist: You are welcome. If you have any requests, **feel free to call us.**
Guest (Sarah Banks): Okay, Thanks a lot.

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

၀၃-၆-၂၀၂၂ တနင်္လာနေ့



Table with MRTV HD programs: ၀၆:၀၀ မေတ္တာသက်ရောက်မှု၊ ၀၇:၀၀ အန္တရာယ်ကင်းပျော်တရားတော်၊ ၀၈:၀၀ နံနက်ခင်းသတင်း၊ ၀၉:၀၀ ဒီဂျစ်တယ်အချက်အလက်၊ ၁၀:၀၀ နေ့စဉ်သတင်း၊ ၁၁:၀၀ နေ့စဉ်သတင်း၊ ၁၂:၀၀ မဟာသမ္မတအိမ်တော်၊ ၁၃:၀၀ MRTV National News၊ ၁၄:၀၀ ကျန်းမာရေးအတွက်တိုင်းရင်းသေ့ပညာ၊ ၁၅:၀၀ သတင်းသမားပြောဆိုသတင်း၊ ၁၆:၀၀ ပြည်တွင်းသတင်း

Table with mitv programs: ၀၇:၀၁ Kyun Nawt Htar Nay Bagan Pyay (Ye Htike), ၀၇:၀၈ A Visit To Ye's Coastal Area, ၀၇:၂၃ Awesome Myanmar Sculptures, ၀၇:၃၇ Ocularist, ၀၈:၀၁ Myanmar Traditional Instruments - Myanmar Harp (Episode-2), ၀၈:၂၆ Kyaw Min Thu (Winner) Lose2Win With Andy, ၀၈:၃၉ Myanmar Childhood Games (Episode-1), ၀၈:၄၈ Pyin Oo Lwin Sweater, ၀၉:၀၁ News, ၀၉:၂၇ Global Partnership for Brighter Future: Bulgaria Pavilion at Expo 2020 Dubai, ၀၉:၃၅ Discovering Tribes: Taung Yoe (Their Life and Customs), ၁၀:၀၂ Snake Dancer

Table with MRTV NRC programs: အချက်အလက် (၀၆:၀၀ မှ ၀၇:၀၀)၊ အချက်အလက် (၀၇:၀၀ မှ ၀၈:၀၀)၊ အချက်အလက် (၀၈:၀၀ မှ ၀၉:၀၀)၊ အချက်အလက် (၀၉:၀၀ မှ ၁၀:၀၀)၊ အချက်အလက် (၁၀:၀၀ မှ ၁၁:၀၀)၊ အချက်အလက် (၁၁:၀၀ မှ ၁၂:၀၀)

Table with MRTV NEWS programs: ၀၆:၀၀ အစဉ်အတိုင်း၊ ၀၆:၃၀ အားကစားသတင်း၊ ၀၇:၀၀ နိုင်ငံတကာသတင်း (LIVE)၊ ၁၀:၀၀ ပြည်တွင်းသတင်း (LIVE)၊ ၁၁:၀၀ နိုင်ငံတကာသတင်း (LIVE)၊ ၁၂:၀၀ MRTV National News၊ ၁၃:၀၀ ပြည်တွင်းသတင်း (LIVE)၊ ၁၄:၀၀ နိုင်ငံတကာသတင်း (LIVE)၊ ၁၅:၀၀ ပြည်တွင်းသတင်း (LIVE)၊ ၁၆:၀၀ ပြည်တွင်းသတင်း (LIVE)

Table with MRTV SPORTS programs: ၀၆:၀၀ အစဉ်အတိုင်း၊ ၀၆:၃၀ အားကစားသတင်း၊ ၀၇:၀၀ အချက်အလက်၊ ၀၇:၃၀ Sports News၊ ၀၈:၀၀ Soccer View/ Weekly Sports Info၊ ၀၈:၃၀ အားကစားသတင်း၊ ၀၉:၀၀ အချက်အလက်၊ ၀၉:၃၀ အားကစားသတင်း၊ ၁၀:၀၀ အချက်အလက်၊ ၁၀:၃၀ အားကစားသတင်း

Education Channel... တစ်ကြိမ်လျှင် (၆)နာရီ (၆)ကြိမ် (၂၇)နာရီ ထုတ်လွှင့်သွားမည်ဖြစ်သည်။ www.mrtv.gov.mm

သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနသည် တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးများတွင် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ကာ တစ်ပြိုင်နက်တည်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ အနည်းဆုံး အခြေခံပညာ အငွေမတန်းအောင်မြင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူ များကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနိုင်စေရန်၊ သမဝါယမကောလိပ်များမှတစ်ဆင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်မည်ဖြစ်ပါသည်။ သင်တန်းကာလမှာ ၂ နှစ်ဖြစ်ပြီး သင်တန်း ကာလအတွင်း သင်တန်းသားတစ်ဦးစီအတွက် စားသောက်စရိတ်များ၊ ဝတ်စုံစရိတ်များ၊ ဖျာနှင့်ခြင်ထောင်များ၊ ပုံနှိပ်စာအုပ်နှင့် စာရေး ကိရိယာများကို အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပြီး နယ်ဝေးမှ လာရောက် သူများကို အဆောင်စီစဉ်ပေးမည်ဖြစ်ပါသည်။ အောက်ဖော်ပြပါ သင်တန်းကျောင်းများတွင် တက်ရောက်နိုင်ပါကြောင်း သမဝါယမ ဦးစီးဌာနက အသိပေးကြေညာထားသည်။

- သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (တောင်ကြီး) ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်တော်သာ ရပ်ကွက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (မကွေး) မကွေးဘူတာတောင်ဘက်၊ အောင်မေတ္တာ (ဃ) ရပ်ကွက်၊ မြင်းကင်းကျေးရွာအနီး၊ မကွေးမြို့။
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (ပုသိမ်) မြက်တိုလမ်းဆုံအနီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ပုသိမ်မြို့။
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (မော်လမြိုင်) အရာတော်လမ်း၊ မောင်ငံရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း (မန္တလေး) အကွက် ၁၇၇၊ ၈၃ လမ်း၊ ၂၅ - ၂၆ လမ်း ကြား၊ ပြည်ကြီးကျက်သရေအနောက်ရပ်၊ အောင်မြေသာစံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

မိုးအသင့်အတင့် ထစ်ချွန်းရွာမည်

နေပြည်တော် ဇွန် ၁၂- နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးအသင့်အတင့် ထစ်ချွန်းရွာမည်။ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချွန်းရွာမည်။ ရွာရန် ရာနန်းပြည့် ဖြစ်သည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် ယနေ့ နေရာကွက်ကျား မိုးထစ်ချွန်းရွာမည်။ ရွာရန် ရာနန်း ၈၀ မိုး/လေ ဖြစ်သည်။

ယနေ့ဈေးကွက်ပေါက်ဈေးများ

၁၂-၆-၂၀၂၂

Table with market prices: ချွေ (ရန်ကုန် ၁၆ ပဲရည် ရောင်းဈေး တစ်ကျပ်သား ကျပ် ၂၀၅၅၀၀၀, ရန်ကုန် ၁၅ ပဲရည် ရောင်းဈေး တစ်ကျပ်သား ကျပ် ၁၉၃၄၀၀၀, မန္တလေး ၁၆ ပဲရည် ရောင်းဈေး တစ်ကျပ်သား ကျပ် ၂၀၅၅၀၀၀, မန္တလေး ၁၅ ပဲရည် ရောင်းဈေး တစ်ကျပ်သား ကျပ် ၁၉၃၄၀၀၀), စက်သုံးဆီ (လက်လီဈေး(ရန်ကုန်) လက်လီဈေး(မန္တလေး), ဒီဇယ်(တစ်လီတာ) ၂၅၅၅ ကျပ်, ပရိမီယံဒီဇယ်(တစ်လီတာ) ၂၅၆၅ ကျပ်, အောက်တိုန်း ၉၂ ၂၂၆၀ ကျပ်, အောက်တိုန်း ၉၅ ၂၃၁၀ ကျပ်), ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် (FMI ၇၆၀၀, MTS ၂၇၀၀, MCB ၈၀၀၀, FPB ၁၈၀၀၀, TMH ၂၆၀၀, EFR ၂၅၅၀, AHP ၅၀၀၀)

မြန်မာ့အလင်း

- စာတည်းမှူးချုပ် - အောင်နိုင်ဦး
ခေတ္တစာတည်းမှူး - မြင့်စိုး
သတင်းထောက်မှူး - ခင်ရတနာ
စာတည်းများ - ကြည်ဝင်း၊ ဝင်းကျော်၊ သိမ့်သိမ့်မိုး
ဘာသာပြန် စာတည်း - ဂြူးစန္ဒီနွေး၊ တင်လင်းအောင်
အကြီးတန်း သတင်းထောက်များ - ကျော်သူဝင်း၊ စိန်လွင်အောင်၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်
အငယ်တန်း သတင်းထောက်များ - နေဝင်းထွန်း(၂)၊ ဝေသူနွယ်၊ မိမိဖြိုး၊ ဇော်ဝိုင်းအောင်၊ ခင်ဖြူထွေး
ခေတ်ပုံ သတင်းထောက် - တင်စိုး
သုတေသန - အိအိခင်နှင့် အဖွဲ့

- စာပြင် - အေးအေးမိုးလှိုင်နှင့် အဖွဲ့
စာမျက်နှာဖွဲ့စည်းမှုနှင့် ဒီဇိုင်း - သန်းထွန်းအောင်နှင့် အဖွဲ့
အိမ်မေးနှင့် အွန်လိုင်း - သက်လွင်ဦးနှင့် အဖွဲ့
ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃)
ပုံနှိပ်ခြင်းအမှတ် - (၀၀၈၇၇)

mmalin.npt@gmail.com www.facebook.com/MYANMAALINNEWS

နေပြည်တော်-စာတည်းမှူး ၀၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ၀၆၇-၃၆၁၄၅၊ ဖက်စ် ၀၆၇-၃၆၁၄၃၊ ရန်ကုန်ရုံးခွဲ-အမှတ်(၂၃)၊ နတ်မောက်လမ်းဆုံ(၁)၊ ဗိုလ်ချုပ်(၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ စာတိုက်သေတ္တာအမှတ်-၄၀၊ စာတည်းအဖွဲ့ ၀၁-၅၄၄၃၀၉၊ မန်နေဂျာ ၀၁-၅၄၄၃၁၄၊ စီမံ ၀၁-၅၄၄၃၁၅၊ ငွေစာရင်း ၀၁-၅၄၄၃၁၆၊ ကြော်ငြာ ၀၁-၅၄၅၈၃၄၊ ၀၁-၅၅၉၁၁၈၊ Fax ၀၁-၅၄၆၂၂၁၊ ၀၆၇-၃၆၁၄၈၊ ဖြန့်ချိရေး ၀၁-၅၄၄၃၁၇၊ Fax ၀၁-၈၆၀၄၄၅၆။



ရန်ကုန်တိုင်းဒေသကြီး၌ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးက တည်ဆောက်ပေးခဲ့သော ဝန်ထမ်းအိမ်ရာနှင့် ပြည်သူ့အတွက် အငှား၊ အရောင်းအိမ်ရာများ(၂)

ကနောင်တန်ဖိုးနည်းအိမ်ရာစီမံကိန်း

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ကနောင်မင်းသားကြီးလမ်း ဒဂုံဆိပ်ကမ်း စက်မှုဇုန် အပိုင်း(၂)အနီးတွင် တည်ရှိသည်။ တန်ဖိုးနည်းအိမ်ရာ ရှစ်ခန်းတွဲ လေးထပ်တိုက် ၁၂ လုံး (အခန်း ၃၇၂ခန်း)နှင့် ခြောက်ခန်းတွဲ လေးထပ်တိုက် အလုံး ၂၀ (အိမ်ခန်း ၄၈၀) ပါဝင်သော စီမံကိန်းဖြစ်သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရှစ်ခန်းတွဲ ငါးထပ်တိုက် ငါးလုံး(အိမ်ခန်းပေါင်း ၂၀၀)ထပ်မံ ဆောက်လုပ်ရန် စီစဉ်ထားသည်။ အိမ်ခန်းတစ်ခန်းလျှင် ၄၅၆ စတုရန်းပေ ကျယ်ဝန်းပြီး ကနောင်ဈေးရုံ ကိုလည်း တည်ဆောက်ပေးထားသည်။

ရိုးမတန်ဖိုးနည်းအိမ်ရာစီမံကိန်း

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရိုးမရိပ်သာလမ်း ကျီစက်မှုဇုန်အနီး(၁၆၈) ရပ်ကွက်တွင် တည်ရှိသည်။ မူလရည်ရွယ်ချက်မှာ ကျူးကျော်တဲအိမ်များတွင်နေသည့် မိသားစုများအား တန်ဖိုးနည်းအငှားအိမ်ရာ အငှားချထားရန်

သီလဝါတန်ဖိုးနည်းအိမ်ရာစီမံကိန်း

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် သီလဝါပြည်တွင်းစက်မှုဇုန်၊ သီလဝါအထူးစီးပွားရေးဇုန် (SEZ)နှင့် သန်လျင်နည်းပညာတက္ကသိုလ်အနီးတွင် တည်ရှိသည်။ သီလဝါ SEZ ကို အထောက်အကူပြုမည့် ရည်ရွယ်ချက်ဖြင့် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာ၊ တန်ဖိုးလတ်အိမ်ရာများ တည်ဆောက်သွားမည်ဖြစ်သည်။

ပထမအဆင့် မြေ ၃၁ ဧကတွင် တိုက် ၅၅ လုံး (အိမ်ခန်းယူနစ်ပေါင်း ၁၇၀၈ ခန်း) ပါဝင်သော သီလဝါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၁-၄-၂၀၁၇ ရက်က စတင်ဆောက်လုပ်ခဲ့သည်။ တည်ဆောက်ပြီးစီးထားသည့် အဆောက်အအုံများရှိ တိုက်ခန်းများကို ဈေးနှုန်းများသတ်မှတ်ပြီးဖြစ်၍ စတင်ရောင်းချနေပြီ ဖြစ်သည်။

ဒုတိယအဆင့်အနေဖြင့် ရှစ်ခန်းတွဲ ငါးထပ်တိုက် ငါးလုံး(တိုက်ခန်း ၂၀၀) ပါဝင်သော တန်ဖိုးသင့် အိမ်ရာစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက

ပန္နက်ရိုက်ပြီး စတင်ဆောက်လုပ်ခဲ့သည်။

သွားလာမှုလွယ်ကူစေရန် YBS ဘတ်စ်ကားများ ပြေးဆွဲပေးရန် စီစဉ်ခဲ့ပြီး ဆေးခန်းနှင့် စာသင်ကျောင်း ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။

အင်းဝအိမ်ရာစီမံကိန်း

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) ဧရာဝတီလမ်းမကြီးဘေးတွင် အင်းဝအိမ်ရာစီမံကိန်းကို ဝင်ငွေအလယ်အလတ်ရှိသော မိသားစုများနှင့် ဝင်ငွေနည်း ပြည်သူများအတွက် အကောင်အထည်ဖော် တည်ဆောက်ထားသည်။ မြေတိုင်းရပ်ကွက်(၆၆) အိမ်ရာစီမံကိန်းမြေဧရိယာ ၁၃ ဒဿမ ၀၈၃ ဧကပေါ်တွင် လေးခန်းတွဲ ငါးထပ်တိုက် ရှစ်လုံး (အခန်း ၁၆၀)၊ လေးခန်းတွဲ ငါးထပ်တိုက် ၁၄ လုံး (အခန်း ၂၈၀)၊ နှစ်ခန်းတွဲ လေးထပ်တိုက် ၂၂ လုံး (အခန်း ၁၇၆ ခန်း)၊ လေးခန်းတွဲ သုံးထပ်တိုက် ခုနစ်လုံး (အခန်း ၈၄ ခန်း)၊ နှစ်ခန်းတွဲ သုံးထပ်တိုက် တစ်လုံး (အခန်း ခြောက်ခန်း)၊ လေးထပ်တိုက် တစ်လုံး (အခန်း လေးခန်း)၊ ခြောက်

ခရမ်းစိုးမြင့်

ခန်းတွဲ သုံးထပ်တိုက် သုံးလုံး (အခန်း ၅၄ ခန်း) တို့ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

အင်းဝအိမ်ရာစီမံကိန်းသည် တိုက်စုစုပေါင်း ၅၆ လုံး(အိမ်ခန်းပေါင်း ၇၆၄ ခန်း)ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသဖြင့် လူဦးရေ ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ ကောင်းမွန်စွာ နေထိုင်နိုင်မည့် Apartment Housing တစ်ခုဖြစ်သည်။ တိုက်ခန်းတန်ဖိုးများမှာ ဈေးအနည်းဆုံးဖြစ်သည့် အကျယ် ၇၄၀ စတုရန်းပေ ငါးလွှာ တိုက်ခန်းက ၁၆၅ သိန်း၊ မြေညီထပ်က ၃၂၅ သိန်း၊ အခန်းအကျယ် ၁၁၇၅ စတုရန်းပေ လေးလွှာ တိုက်ခန်းက ကျပ် ၂၈၅ သိန်း၊ မြေညီထပ်က ကျပ် သိန်း ၄၈၀ ဖြစ်သည်။ ဈေးဆိုင်ခန်းများ လိုအပ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားပြီး လူနေဈေးဆိုင်အိမ်ပုံစံ Shop House အဖြစ် လေးခန်းတွဲ သုံးထပ်၊ နှစ်ခန်းတွဲ သုံးထပ် (အခန်းပေါင်း ၉၀) ထည့်သွင်း တည်ဆောက်ပေးထားသည်။

ပုလဲမွန်အိမ်ရာစီမံကိန်း

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) (၆၅) ရပ်ကွက် Town Center Area အနီးတွင် အဆင့်မြင့်အိမ်ရာစီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ထားသည်။ အိမ်ရာအမည်ကို ပုလဲမွန်အိမ်ရာဟု အမည်ပေးထားပြီး အစိုးရဝန်ထမ်း၊ အရာထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများအား ဦးစားပေးရောင်းချပေးခဲ့သော တန်ဖိုးသင့် အိမ်ရာစီမံကိန်းဖြစ်သည်။ အိမ်တန်ဖိုး ၅၀ ရာခိုင်နှုန်းပြည့်မီသည်အထိ အရစ်ကျပေးသွင်းဝယ်ယူနိုင်ပြီး CHID Bank မှ ၅၀ ရာခိုင်နှုန်း ဘဏ်ချေးငွေ ရယူနိုင်သည်။

ပုလဲမွန်အိမ်ရာစီမံကိန်းတွင် အိမ်ခန်းအကျယ် ၈၀၀ စတုရန်းပေရှိ လေးခန်းတွဲ လေးထပ်တိုက် ငါးလုံး (အခန်း ၈၀)၊ အကျယ် ၁၁၅၀ စတုရန်းပေရှိ လေးခန်းတွဲ လေးထပ်တိုက် ၁၀ လုံး (အခန်း ၁၆၀) နှင့် အကျယ် ၁၁၇၅ စတုရန်းပေရှိ နှစ်ခန်းတွဲ လေးထပ်တိုက် လေးလုံး (အခန်း ၃၂ ခန်း)ဖြင့် စုစုပေါင်း တိုက်ခန်း ၂၇၂ ခန်း ပါဝင်သည်။ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကုန်ကျငွေမှာ ကျပ် ၁၁ ဒဿမ ၄၂၅ ဘီလီယံဖြစ်သည်။

အိမ်ရာဝင်းအတွင်း ပန်းခြံ၊ ကလေးကစားကွင်း၊ မွှာရုံအဆောက်အအုံ၊ ကားပါကင်နှင့် စားသောက်ဆိုင်နှစ်ဆိုင် တည်ဆောက်ပေးထားပြီး အိမ်ရာ ရေပေးဝေရေးစနစ်မှာ ရှစ်လက်မ အဝီစိတွင်း လေးတွင်းနှင့် ဂါလန်တစ်သိန်းဆုံ မြေစိုက်ရေလှောင်ကန်မှ ရေဖြန့်ဝေသည့်စနစ်ဖြင့် ဆောင်ရွက်ပေးထားသည်။

အချုပ်အားဖြင့် တင်ပြရလျှင် ရန်ကုန်တိုင်းဒေသကြီး၏ မြို့တော်ရန်ကုန်သည် စီးပွားရေးမြို့တော်ဟု နိုင်ငံတော်က သတ်မှတ်ထားသည့်အညီ လူဦးရေထူထပ်များပြားသောဒေသဖြစ်ပြီး အစိုးရဝန်ထမ်း၊ စက်ရုံဝန်ထမ်းများလည်း အများအပြားရှိနေသော တိုင်းမြို့တော်ကြီးဖြစ်ရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် တိုက်တာအဆောက်အအုံများ တည်ဆောက်၍ ဝန်ထမ်းများ၊ ပြည်သူများ၏ နေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိ ပေသည်။ ။



ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကနောင်မင်းသားကြီးလမ်းရှိ ကနောင်တန်ဖိုးနည်းအိမ်ရာစီမံကိန်း။

ဖြစ်သည်။ လေးခန်းတွဲ ငါးထပ် အငှားအိမ်ရာ တိုက် ခြောက်လုံး (အခန်းပေါင်း ၁၂၀) ဆောက်လုပ်၍ အိုးပိုင်အိမ်ပိုင် မရှိသူများအား စိစစ်ရွေးချယ်ပြီး နေရာချထားပေးခဲ့သည်။

အောင်မြင်မြိုင်တန်ဖိုးနည်းအိမ်ရာစီမံကိန်း

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရွာသာကြီး အနီး အမှတ်(၂)လမ်းမကြီးနှင့် လှော်ကားလမ်း အကြား ရိုးမရိပ်သာလမ်းပေါ်၌ တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးအတွက် YBS ဘတ်စ်ကား လိုင်းများရှိသည်။ ရေ၊ လျှပ်စစ်၊ ကားပါကင်နှင့် ဈေးဆိုင်များ ထည့်သွင်းတည်ဆောက်ထားသည်။ တိုက်ခန်းများမှာ ခြောက်ခန်းတွဲ လေးထပ်တိုက် ၂၄ လုံး၊ ရှစ်ခန်းတွဲ လေးထပ်တိုက် ၁၂ လုံးနှင့် လေးခန်းတွဲ သုံးထပ်တိုက် ရှစ်လုံး စုစုပေါင်း တိုက် ၄၄ လုံးတွင် အခန်း ၁၀၅၆ ခန်း ပါဝင်သည်။

❖ **အင်းဝအိမ်ရာစီမံကိန်းသည် တိုက်စုစုပေါင်း ၅၆ လုံး(အိမ်ခန်းပေါင်း ၇၆၄ ခန်း) ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသဖြင့် လူဦးရေ ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ ကောင်းမွန်စွာ နေထိုင်နိုင်မည့် Apartment Housing တစ်ခုဖြစ်သည်။ တိုက်ခန်းတန်ဖိုးများမှာ ဈေးအနည်းဆုံးဖြစ်သည့် အကျယ် ၇၄၀ စတုရန်းပေ ငါးလွှာ တိုက်ခန်းက ၁၆၅ သိန်း၊ မြေညီထပ်က ၃၂၅ သိန်း၊ အခန်းအကျယ် ၁၁၇၅ စတုရန်းပေ လေးလွှာတိုက်ခန်းက ကျပ် ၂၈၅ သိန်း၊ မြေညီထပ်က ကျပ်သိန်း ၄၈၀ ဖြစ်သည်။ ဈေးဆိုင်ခန်းများ လိုအပ်ချက်ကိုလည်း ထည့်သွင်း စဉ်းစားပြီး လူနေဈေးဆိုင် အိမ်ပုံစံ Shop House အဖြစ် လေးခန်းတွဲ သုံးထပ်၊ နှစ်ခန်းတွဲ သုံးထပ် (အခန်းပေါင်း ၉၀) ထည့်သွင်း တည်ဆောက်ပေး ထားသည်**

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေတက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှု

စစ်တွေ ဇွန် ၁၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။



တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၅၀ ကျော်တို့သည် စစ်တွေတက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပ ရေးအတွက် နေရာ ရှစ်နေရာခွဲပြီး စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ တင်ထွန်း(ပြန်/ဆက်)

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေတက္ကသိုလ်ဝင်းအတွင်း ကျောင်းသား ကျောင်းသူများ၏ ဆိုင်ကယ်များစနစ် တကျရပ်နားနိုင်ရန်အတွက် နေရာတိုးချဲ့ဆောင်ရွက် မည့် သတ်မှတ်မြေနေရာများကို လှည့်လည်ကြည့်ရှု ကြရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက် ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက္ကသိုလ် အဝင်မုခ်ဦးမှ ပင်မကျောင်းဆောင်ကြီး လမ်းဘေး ဝဲယာတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စာသင်ဆောင်များ၊ အားကစားရုံများနှင့် စာသင် ဆောင်သွားလမ်းများတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေး သည်။ အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိတပ်ရင်း၊ တပ်ဖွဲ့ များမှ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များသည် စစ်တွေတက္ကသိုလ်ဝင်းအတွင်းရှိ ပင်မ သုံးထပ်ဆောင်ရှေ့ လမ်းဘေးဝဲယာ၊ စာသင်ဆောင်များ နှင့် အားကစားရုံများ ပတ်ဝန်းကျင်နှင့် စာသင်ဆောင် များ သွားလမ်းတို့တွင် ချွန်နယ်ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများရှိ အမှိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ

ကရင်ပြည်နယ် သူနာပြု-သားဖွားဒီပလိုမာသင်တန်းသူများအား ဦးဆောင်နှင့်ဂျူတီကုတ်အပ်နှင်း

ဘားအံ ဇွန် ၁၂
၂၀၂၂ ခုနှစ် (၄၈)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ် လက်တွေ့ပြိုင်ပွဲတွင် ဆုရအားကစား သမားများနှင့် နည်းပြ၊ အုပ်ချုပ်သူ များအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင် ပြည်နယ် ဘော်လီဘောအသင်း အား အောင်နိုင်ရေးအလံပေးအပ် သည့်အခမ်းအနားကို ဇွန် ၁၀ ရက် က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။ အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး မေ ၃၀ ရက်မှ ဇွန် ၆ ရက်အထိ နေပြည် တော်တွင်ကျင်းပခဲ့သော (၄၈)ကြိမ် မြောက် တိုင်းဒေသကြီးနှင့်ပြည် နယ်လက်တွေ့ပြိုင်ပွဲတွင် ငွေ တံဆိပ် ငါးဆူ၊ ကြေးတံဆိပ် သုံးဆူရရှိခဲ့သော ကရင်ပြည်နယ် လက်တွေ့အသင်းနည်းပြ၊ အုပ်ချုပ် သူများ၊ အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တောင်ကြီးမြို့တွင် ဇွန် ၁၇ ရက် မှ ၃၀ ရက်အထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့်

ပြည်နယ် ဘော်လီဘောပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီ ဘောအသင်းအား ပြည်နယ် ဝန်ကြီးချုပ်က အောင်နိုင်ရေး အလံပေးအပ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ် ဘော်လီဘော အားကစားဆိုင်ကော်မတီမှတာဝန် ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ်က အားကစားသမား များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက် အားပေးစကားများ ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က သူနာပြုသင်တန်းကျောင်း (ဘားအံ) ကျောင်းအုပ်ကြီး၊ စီမံ ခန့်ခွဲရေးအဖွဲ့၊ ပညာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ပထမနှစ် သူနာပြု - သားဖွား ဒီပလိုမာ သင်တန်းသား သင်တန်းသူများ အား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းခဲ့ကြသည်။ ဘားအံသူနာပြု သင်တန်း ကျောင်းကို ၁၉၉၃ ခုနှစ်တွင်စတင် ဖွင့်လှစ်ခဲ့ပြီး အမျိုးသား အမျိုး သမီးသူနာပြု စုစုပေါင်း ၁၃၂ ဦး ကို မွေးထုတ်ပေးနိုင်ခဲ့ကာ ယနေ့ တွင် ပထမနှစ် သင်တန်းသား သင်တန်းသူ ၃၀ ကို ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးခြင်း ဖြစ် သည်။ အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များက သူနာပြု - သားဖွားသင်တန်း ကျောင်းမှ ပညာရည်ချွန် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ် သူနာပြု - သားဖွား ဒီပလိုမာသင်တန်းသား သင်တန်း သူများအား ထောက်ပံ့ငွေကျပ် ခြောက်သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။



တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို နယ်မြေခံတပ်နယ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များသည် ဇွန် ၁၁ ရက်က လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးစဉ်။ မင်းလွင်ဦး

လွိုင်လင်မြို့နယ် လွယ်ခွင်ကျေးရွာ၌ Cash For Work စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း

လွိုင်လင် ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကိုဗစ်ရောဂါကြောင့် ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝထိခိုက်မှုကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ယခု ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေါင်းနွဲ့ကျေးရွာအုပ်စု လွယ်ခွင် ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်း အနားကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကိုဗစ်-၁၉ ညွှန်ကြားချက် နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်မင်းထိုက် က Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် စီမံကိန်း ကျေးရွာ ကော်မတီရွေးချယ်ရမည့် စည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများက Cash For Work စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာကော်မတီဝင် ခုနစ်ဦးအား အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူ ကျေးရွာသားများက Cash For Work စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျေးရွာကော်မတီဝင် ခုနစ်ဦးအား အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ



ပထမနှစ် သူနာပြု-သားဖွား ဒီပလိုမာသင်တန်းသား သင်တန်းသူများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားစဉ်။

ကြက်ခြေနီရေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ သီပေါ၌ကျင်းပ

သီပေါ ဇွန် ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကြက်ခြေနီအသင်းနှင့် ICRC (လာအို) တို့ ပူးပေါင်းဖွင့်လှစ်သော အမှတ်စဉ် (၂/၂၀၂၂) ရှေးဦးသူနာ ပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို ဇွန် ၁၁ ရက်က မြို့နယ် ကြက်ခြေနီအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း က အမှာစကားပြောကြားပြီး မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်း ခင်ညွန့်လူက သင်တန်းတွင် သင်ကြားပြသမှုများအား လက်တွေ့မြေပြင် ၌ ဆောင်ရွက်ရန် အားဖြည့်လိုက်ပြီဖြစ်၍ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း စသည်ဖြင့် ပြောကြားကာ သူနာပြုစုနည်းများကို လက်တွေ့ဆောင်ရွက် ပြသကြသည်။ အဆိုပါ ရှေးဦးသူနာပြုစုခြင်းသင်တန်းသို့ နန်းမခေါ် ပေါ် ကြို၊ လော်ခွန်ကျေးရွာများမှ ကြက်ခြေနီတပ်ဖွဲ့ဝင် လူငယ်မောင်မယ် များနှင့် လူမှုရေးပရဟိတအသင်းများမှ အကျိုးဆောင်လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်း (သီပေါ)

မိုင်းခတ်မြို့၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မိုင်းခတ် ဇွန် ၁၂
ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို မိုင်းခတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဇွန် ၁၁ ရက်က ကျင်းပသည်။



အခမ်းအနားတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲခြင်း

အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းများ စသည်တို့ကို ဆွေးနွေးဟောပြော၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား ကျောင်းသူများအား ခင်းကျင်းပြသခဲ့သည်။ မြို့နယ်(ပြန်/ဆက်)

ရေလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရေး အသိပညာပေး သင်တန်းဖွင့်

ထားဝယ် ဇွန် ၁၂
တနင်္လာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ ရေလုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးသင်တန်းကို ယမန်နေ့က ထားဝယ်မြို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်အောင်က ပင်လယ်ကမ်းဝေး ငါးဖမ်းရေလုပ်သားများ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက ရေလုပ်သား ၃၃ ဦးအား ရှေးဦးသူနာပြုစုနည်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် အရေးပေါ်မီးငြိမ်းသတ်နည်း၊ ငါးဖမ်းရေယာဉ်ပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ တာဝန်ထမ်းဆောင်နိုင်ရေး သိကောင်းစရာများ စသည်တို့ကို သင်ကြားပို့ချပေးခဲ့သည်။ ရွှေပင်လယ်(ထားဝယ်)

ညောင်လေးပင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်လေးပင် ဇွန် ၁၂
ညောင်လေးပင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေးအတွက် တောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ ဇွန် ၁၁ ရက်က ကျားချောင်းကျေးရွာ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်က ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီတွင် စပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်နေမှုများ၊ သရက်နှင့် အခြားဥယျာဉ်ခြံသီးနှံများ ကိုင်းကူးကိုင်းဆက်နည်းများကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ တိရစ္ဆာန်အစာအဖြစ် စိုက်ပျိုးရန် နေဗီယာမြက်မျိုးများကိုလည်း ပေးအပ်ခဲ့သည်။ နေလင်း(ညောင်လေးပင်)



ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိမ့်နင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဆင်ပေါင်ဝဲ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေးရောဂါ တွေ့ရှိရသဖြင့် မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိမ့်နင်းရေးလုပ်ငန်းဖြစ်သည့် အဘိတ်

ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ဇွန် ၁၀ ရက်တွင်လည်း မြို့နယ် ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်

ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည့် မြို့ပေါ်ရပ်ကွက်များနှင့် သွေးလွန်တုပ်ကွေးရောဂါတွေ့ရှိသော ကလေးငယ်၏ နေအိမ်နှင့် အိမ်ပတ်လည် ကိုက်တစ်ရာအတွင်းရှိ နေအိမ်များတွင် သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ရေစည်၊ ရေအိုးများကို ဖုံးအုပ်ပေးခြင်း၊ သောက်ရေ သုံးရေအိုးခွက်များ၊ ရေစည်၊ ရေအိုးများ၊ ပန်းအိုးများကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ခြင်လောက်လမ်း တွေ့သောရေကို နောက်အိုးတစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်းများကို တစ်လမ်းဝင် တစ်လမ်းထွက် လိုက်လံဆောင်ရွက်ပြီး ပြည်သူများကိုလည်း သွေးလွန်တုပ်ကွေးကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

နိုင်လင်း (ပြန်/ဆက်)



မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ

အများပြည်သူသို့ အသိပေးကြေညာချက်

- ၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
- ၂။ ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
- ၃။ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှုရယူစဉ်က ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပေးပို့မေးမြန်းလိုက်သော SMS များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည်

အသွေးကို သိရှိနိုင်မည်ဖြစ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် လိုအပ်ချက်များကို ပြုပြင်နိုင်မည်ဖြစ်ပါသည်။
၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များက Short Code “1111” ဖြင့် SMS ပေးပို့ မေးမြန်းလိုက်သောမေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းသည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း အသိပေးနှိုးဆော်တင်ပြအပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

“အဂတိလိုက်စားမှုတားဆီးဖို့ “1111” ကို ဖြေကြားစို့”
“ဝန်ဆောင်မှုများ ကောင်းစေရေး “1111” ကို ဖြေကြားပေး”
“အဂတိပယ်ခွာ ပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”

ယူရီးယားမြေဩဇာများအား ဈေးကွက်တွင် ပြတ်လပ်မှုမရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိ

ကျောင်းကုန်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများသို့ ယူရီးယားမြေဩဇာ ရောင်းချနေမှု အခြေအနေများကို ဇွန် ၁၁ ရက်က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။



တောင်သူများ အဆင်ပြေမြန်ဆန်စွာ ရရှိနိုင်ရေး ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ မြို့နယ် ကျေးလက်ဒေသထို့နေ့က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ယူရီးယားမြေဩဇာအရောင်းဆိုင်ဆိုင်ရှင်များအား ဈေးနှုန်းများနှင့် ဈေးကွက်အခြေအနေ အခက်အခဲများကို မေးမြန်းခဲ့ပြီးနောက် ယူရီးယား မြေဩဇာများအား များနှင့် ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး တောင်သူလယ်သမားများ အနေဖြင့် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီများထံတွင် သတ်မှတ်ပုံစံများဖြင့် ဖြည့်သွင်းပြီး အရောင်းဆိုင်များတွင် ထောက်ခံစာများ၊ ဝယ်ယူခွင့် လက်မှတ်များဖြင့် ဝယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး

စဉ်ကိုင် ဇွန် ၁၂
ဇွန်လ ၁၂ ရက်တွင် ကျရောက်သည့် “ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး စဉ်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ဇွန် ၁၂ ရက်က ပြုလုပ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် စဉ်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်၊ ဆင်းရဲမွဲတေမှုနှင့် ထိခိုက်လွယ်သည့် အခြေအနေများကြောင့် ကလေးအလုပ်သမားများပေါ်ပေါက်လာရမှုများနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ တားဆီးရေး၊ လူမှုအကာအကွယ်ပေးရေး စနစ်များ၏ အရေးပါမှုများ စသည်တို့ကို ဆွေးနွေးသည်။ ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာရှေ့နေ ဦးဝင်းကြည်က မြန်မာနိုင်ငံ၌ ကလေးအလုပ်သမားပပျောက်ရေးကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ ပထမဦးနှစ်စီမံချက်ရေးဆွဲထားရှိသည့်အချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်အကြောင်းနှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ စသည်တို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။

Advertisement for 'End Child Labour' featuring logos of ILO and UNICEF, and an illustration of three children holding hands under a rainbow. Text includes 'ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့' and dates '၁၂ရက် - ဇွန်လ - ၂၀၂၂'.

ကာမိုင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းလူနေအိမ်များတွင် ရေများဝင်ရောက်

ကာမိုင်း ဇွန် ၁၂
ကာချင်ပြည်နယ် ကာမိုင်းမြို့၌ ဇွန် ၂ ရက်မှ ၁၂ ရက် နံနက်ပိုင်းအထိ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းရေ အနည်းငယ်မြင့်တက်လာပြီး ပေ ၉၀၀ တံတားရှိ ချောင်းကမ်းပါးရေတိုက်စားမှုနှင့် ကမ်းပါးပြိုကျမှုဖြစ်ပွားပြီး ပေ ၃၀၀ တံတားရှိ ကြမ်းခင်းနှင့် ငါးပေအကွာအထိ ရေတက်လာ

သဖြင့် ချောင်းကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝင်းများအတွင်းသို့ ရေများ တစ်ပေခန့် စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ချောင်းရေများသည် လူနေအိမ်များအတွင်းသို့ ခြောက်ပေခန့်အထိ ဆက်လက်ဝင်ရောက်လာပါက ပြည်သူများအနေဖြင့် ရွှေ့ပြောင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေဘေးနှင့် သဘာဝဘေးဆိုင်ရာ အသိပေး နှိုးဆော်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား မှာကြားဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် စိုးရိမ်ရသည့် အနေအထားသို့ မရောက်ရှိသေးကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လဆိုင် (ပြန်/ဆက်)

မြန်အောင်မြို့နယ်အတွင်း တောင်သူ ၉၆၂ ဦးက မိုးနေကြာ မျိုးစေ့ထုတ် ဧက ၁၃၀၀ စိုက်ပျိုးထုတ်လုပ်သွားပါမယ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင် ဆီထွက်သီးနှံနေကြာ ဧက ၃၀၀၀ မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုး၍ နေကြာမျိုးစေ့တင်း ၆၀၀၀၀ ရရှိရေး ဆောင်ရွက်လျက်ရှိပြီး ရရှိလာမည့် နေကြာမျိုးစေ့များဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံနေကြာ ပြန်လည်စိုက်ပျိုးမည်ဖြစ်သည်။ ဆောင်းနေကြာမျိုးစေ့ရရှိရန် ယခုနှစ် မိုးရာသီတွင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင် မျိုးစေ့ထုတ်စိုက်ပျိုးနေမှုများနှင့် ပတ်သက်၍ မြန်အောင်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်တင်ရေး ကြီးကြပ်မှု လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ဇွန် ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်။



မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း



မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစိုးမြင့်အောင်

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း (ကော်မတီဥက္ကဋ္ဌ)
မေး ။ ။ မြန်အောင်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို သိပါရစေ။
ဖြေ ။ ။ မြန်အောင်မြို့နယ်အတွင်း အခုနှစ် မိုးရာသီမှာ ကျေးရွာအုပ်စု ၂၀ မှာ တောင်သူ ၉၆၂ ဦးက မိုးနေကြာ မျိုးစေ့ထုတ် ဧက

၁၃၀၀ စိုက်ပျိုးထုတ်လုပ်သွားပါမယ်။ အင်ပင်မြို့အနီး ကျေးရွာတွေက အရင်မြေပဲစိုက်ပျိုးတဲ့ကွင်းတွေမှာ အများဆုံး စိုက်ပျိုးလျက်ရှိပါတယ်။ ကျွန်တော်တို့ဒေသက တောင်သူတွေ နေကြာသီးနှံမစိုက်တာ ၁၀နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့အတွက် ရာသီဥတု၊ သွင်းအားစု၊ မျိုးစေ့၊ စိုက်ပျိုးနည်းစနစ်အားလုံး ပြည့်စုံမှန်ကန်မှု အောင်မြင်မှာဖြစ်တဲ့အတွက် နေကြာစိုက်ပျိုးမယ့်တောင်သူတွေ မျိုးစေ့အချိန်မီရရှိရေး၊ သွင်းအားစုများရရှိရေးနဲ့ စိုက်ပျိုးနည်းစနစ်မှန်ကန်စေဖို့ တာဝန်ရှိသူတွေက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ စိုက်ပျိုးရေးသွင်းအားစုတွေအဖြစ် နေကြာစိုက်ခင်းတစ်ဧက

အတွက် ယူရီးယားဓာတ်မြေဩဇာ တစ်အိတ်၊ ကွန်ပေါင်းမြေဩဇာတစ်အိတ်နဲ့ ဝှိုသတ်ဆေး (လူးနယ်ဆေး)တွေကို ကျေးရွာအရောက် ပို့ဆောင်ထောက်ပံ့ပေးထားပြီး စိုက်ပျိုးစရိတ်ချေးငွေတွေ ရရှိဖို့နဲ့ မြစ်မီးရောင် ချေးငွေတွေရရှိဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစိုးမြင့်အောင် (ကော်မတီအတွင်းရေးမှူး)
မေး ။ ။ မိုးနေကြာ မျိုးစေ့ထုတ်သီးသန့်စိုက်ပျိုးထုတ်လုပ်ရာမှာ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ပံ့ပိုးလုပ်ဆောင်မှုတွေကို ရှင်းပြပေးပါခင်ဗျ။

ဖြေ ။ ။ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း မိုးနေကြာ မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးထုတ်လုပ်မယ့် ကျေးရွာအုပ်စုတွေက တောင်သူတွေ မျိုးစေ့ရရှိရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ရာသီအမီ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုတွေ မှန်ကန်စွာ သုံးစွဲနိုင်ရေး ပညာပေးလုပ်ငန်းတွေကို ဌာနဝန်ထမ်းတွေက ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်နေပါတယ်။ နေကြာမျိုးစေ့ထုတ် တောင်သူတွေကို ဆင်းရွှေကြာ (၂) နေကြာမျိုးစေ့ တစ်ဧက လေးပြည်နှုန်း ထောက်ပံ့ပေးပြီး တစ်ဧက အပင်အရေအတွက် ၂၉၀၀၀ စနစ်တကျ စိုက်ပျိုးနိုင်ဖို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းတွေက စိုက်ပျိုးနည်းစနစ်ပညာပေးခြင်းနဲ့ လက်ကမ်းစာစောင်တွေဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်နေပါတယ်။ အပင်သက်တမ်းတစ်လျှောက် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကိုလည်း တိုင်း/ခရိုင် တာဝန်ရှိဝန်ထမ်းတွေက မြို့နယ်ဝန်ထမ်းတွေကို ထပ်ဆင့်သင်တန်းပေးပြီး မြို့နယ်ဝန်ထမ်းတွေက ကျေးရွာအရောက် နေကြာစိုက်တောင်သူတွေကို စုစည်းပြီး ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး သင်တန်းပို့ချပေးခြင်း၊ လက်ကမ်းစာစောင်တွေဖြန့်ဝေအသိပညာပေးခြင်းတွေ ဆောင်ရွက်ထားပါတယ်။
ဝင်းဗိုလ်(မြန်အောင်)

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် ဇွန် ၁၂

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ့လူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများ အရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်ငံသောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်း ခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂

ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူး တိုင်းဒေသကြီး နတ်တလင်းမြို့နယ် ကျီးပင်ဝိုင်းကျေးရွာနေ စိုးလင်း သည် ၎င်းအသုံးပြုသည့် “Soe Linn” Facebook အကောင့်၊ ပဲခူး မြို့နယ် ဥဿာမြို့သစ် အမှတ်(၃)ရပ်ကွက်နေ ကျော်မင်းဦးသည် ၎င်းအသုံးပြုသည့် “Kyaw Min Oo” Facebook အကောင့်၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ် ရွှေမြိုင်သီရိရပ်ကွက်နေ မင်းသူ သည် ၎င်းအသုံးပြုသည့် “Min Thu” Facebook အကောင့်၊ ရောဝတီတိုင်း ဒေသကြီး ကျောင်းကုန်းမြို့နယ် ၁၇ရားကြီးကုန်းကျေးရွာနေ ထွန်းနိုင်ဝင်းသည် ၎င်းအသုံးပြုသည့် “Htun Naing Win” Facebook အကောင့်၊ မအူပင်မြို့နယ် အမှတ်(၅)ရပ်ကွက်နေ အောင်ခန့်သည်

၎င်းအသုံးပြုသည့် “Aung Khant” Facebook အကောင့်၊ ဟင်္သာတ မြို့နယ် တာကလေးရပ်ကွက်နေ စုစုထွေးသည် ၎င်းအသုံးပြုသည့် “Su Su Htwe” Facebook အကောင့်နှင့် မအူပင်မြို့နယ် ပိန္နဲကုန်း ရပ်ကွက်နေ အုန်းမြင့်ကျော်သည် ၎င်းအသုံးပြုသည့် “Ohm Myint Kyaw” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ဆောင် ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊ ယင်းတို့နှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့် ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော် ဇွန် ၁၂

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးပြုနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေး ကိရိယာများကို နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာ သင်ကြား သင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြား ၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေး လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များ ဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်း များနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လှည့်ခြင်း စသည့်နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ချောင်းဦးမြို့မရပ်ကွက် မုံရွာ- မန္တလေးသွား ကားလမ်းဘေးရှိ ချောင်းဦးအခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မသင်္ကာ ဖွယ် အထုပ် သုံးထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စာသင်ကျောင်း၏ မြောက်ဘက် ကိုက် ၂၀ ခန့်အကွာ ကျောင်းရှေ့မြေကွက်လပ်တွင် ကြွပ်ကြွပ်အိတ် အနက်ရောင် သုံးအိတ်အတွင်းမှ သံပိုက်ဖြင့် ပြုလုပ် ထားသော လက်လုပ်မိုင်း သုံးလုံးကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ



စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ ချောင်းဦးအခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းမှ လက်လုပ်မိုင်း တွေ့ရှိမှု။

အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ့လူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာ ရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့် ကျူးလွန် ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်

နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့ လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်း ထားကြောင်း သိရသည်။ သတင်းစဉ်

တွံတေးမြို့နယ်၌ ယခင်စကားများရန်ဖြစ်သည့်ကိစ္စကို မကျေနပ်၍ လူသတ်မှုဖြစ်ပွား

နေပြည်တော် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ဇွန် ၁၁ ရက်က ယခင်စကားများ ရန်ဖြစ်သည့် ကိစ္စကို မကျေနပ်၍ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီတွင် တွံတေးမြို့နယ် တာဝကျေးရွာ အမှတ် (၁၈၁)နေ ဦးဘိုသိုး (၅၆)နှစ်၊ (ဘ)ဦးခင်သိန်းသည် မြို့မဈေးကြီးရှေ့ ဆိုက်ကားဂိတ်၌ ရှိနေစဉ် ယခင်က စကားများရန်ဖြစ်ခဲ့ဖူးသူ တစ်ရွာတည်းနေ အောင်ကိုလတ်(ခ)အရပ် ကြီး(၂၈)နှစ်က ဝါးလုံးတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးဘိုသိုးတွင် ဦးခေါင်းထိပ် ကွဲအက် ဒဏ်ရာ တစ်ချက်၊ ဦးခေါင်းနောက်စေ့ ကွဲအက်ဒဏ်ရာ တစ်ချက်တို့ရှိကာ တွံတေးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွား သောကြောင့် အောင်ကိုလတ်(ခ)အရပ်ကြီးအား တွံတေးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။ ရဲပြန်ကြား

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၃၆၆ ဦး ဆက်လက်ဝင်ရောက်

မြဝတီ ဇွန် ၁၂

ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်း ကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၃၆၆ ဦး ဆက်လက်ဝင်ရောက်ခဲ့သည်။ အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားများအား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး တာဝန် ရှိသူများက ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက် များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။ ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များ အား မော်လမြိုင်မြို့ရှိ ၁၀ မြို့နယ် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်နှင့် မဲကနယ် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။ ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၀၈ ဦး၊ အမျိုးသမီး ၁၅၈ ဦး စုစုပေါင်း ၃၆၆ ဦးရှိကြောင်း သိရသည်။ ထိန်လင်းအောင်(ပြန်/ဆက်)

မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ခရီးသည်တင်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများ ပြုလုပ်

နေပြည်တော် ဇွန် ၁၂

မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ခရီးသည်တင် ယာဉ်များအား မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်လုယက်မှုများ ပြုလုပ်လျက်ရှိရာ ဇွန် ၁၀ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်း မြို့နယ် ပိတောက်ကြီးကျေးရွာ ဘောလုံးကွင်းအနီး၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ကုန်တင်ယာဉ်တစ်စီးအား တားဆီးကာ ယာဉ်ပေါ် ပါ ပစ္စည်းများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ကို စိစစ်ခဲ့ရာ ပဲဒက်ကျေးရွာနေ သက်ဇော်အေး(ခ)ပျူးပျူး(၂၇)နှစ် (ဘ)ဦးသန်းဝင်း မောင်းနှင်ပြီး တစ်ရွာတည်းနေ မိုးဟိန်း(၁၇)နှစ် (ဘ)ဦးညွန့်သိန်း လိုက်ပါလာသည့် 4Q/9026 ဟိုက်စီအမျိုးအစား အဖြူရောင်ယာဉ်သည် ပဲဒက်ကြီး

ကျေးရွာမှ မှာယူထားသည့် ဆန်အိတ် ၄၀၊ သွပ်ပြားများနှင့် စားသောက် ကုန်များတင်ဆောင်၍ ထားဝယ်မြို့မှ ပဲဒက်ကြီးကျေးရွာသို့ ထားဝယ်- မြိတ်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်က ယာဉ်အား ရပ်တန့်ခိုင်းပြီး ကုန်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါကုန်ပစ္စည်းများအား လုယက်ယူဆောင်ကာ သက်ဇော်အေးနှင့် မိုးဟိန်းတို့အား ပြန်လည် စေလွှတ်ပြီး ပိတောက်ကြီးကျေးရွာ၏ မြောက်ဘက်ရှိ ကညင်ချောင်း ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၁၁ ရက် နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်း ဒေသကြီး အရာတော်မြို့နယ် ကမ်းပြုကျေးရွာ၏ အနောက်ဘက် ၅ ဖာလုံခန့်အကွာ ခုရွာ-အရာတော်-ရွှေဘို ကားလမ်းအတိုင်း မိုင်တိုင် အမှတ် ၂၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ PDF အမည်ခံ အကြမ်းဖက် အဖွဲ့က ခရီးသည်တင်ယာဉ် တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ကို စိစစ်ခဲ့ရာ

ဦးဇော်မြင့် မောင်းနှင်ပြီး ဦးရန်ကြီး(စိစစ်ဆဲ)နှင့် ခရီးသည် ၂၀ တို့ လိုက်ပါလာသည့် “ကံရာမင်း” ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ် အမှတ် SGG-3B/4369 ဖြူနီကြား မှန်လုံယာဉ်သည် ခုရွာမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် PDF အမည်ခံအကြမ်းဖက်အဖွဲ့က လမ်း၏ယာဘက်မှ လက်လုပ်မိုင်း ငါးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ယာဉ်၏ ကိုယ်ထည် ယာဘက်ခြမ်းရှိ ပြတင်းပေါက်မှန်များ၊ အရှေ့ယာဘက်ခြမ်း လေကာမှန်နှင့် ယာဉ်နောက်ဘီးအထက် ကိုယ်ထည်တို့တွင် မိုင်းစ ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ထိုကဲ့သို့ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များအား အကြမ်း ဖက်တိုက်ခိုက်လုယက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းစဉ်

တရားမဝင် စားသောက်ကုန်၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ ဘိလပ်မြေများ၊ ကြွေထည်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ မော်တော်ယာဉ်နှင့် စက်ဘီးအပိုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၂
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၉ ရက်တွင် တနင်္သာရီတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့များက ကော့သောင်း မြို့နယ်အတွင်းရှိ ဂိုဒေါင်များအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကောက်ခွန်မဲ့ ဘိလပ်မြေ ၂၉၈၇ အိတ် (ခန့်မှန်းတန်ဖိုး ၄၄၀၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်



ရွက်လျက်ရှိသည်။ (အပေါ်ပုံ) အလားတူ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇွန် ၁၀ ရက်တွင် ဆိပ်ကမ်း စစ်ဆေးရေးအဖွဲ့မှ သွင်းကုန်လိုင်စင် မပါရှိသော Double Tape များ (ခန့်မှန်းတန်ဖိုး ၄၉၃၃၂၆၀) ကို လည်း

ကောင်း၊ ဇွန် ၁၁ ရက်တွင် တာဝန် ကျ အကောက်ခွန်စစ်ဆေးရေး အဖွဲ့က သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော ကြွေထည်ပစ္စည်း၊ ၆၅ လက်မ တီဗွီနှင့် စက်ဘီးအပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုး ၄၄၀၀၀၀) ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုး ၂၂၂၄၈၇၈၀) ကို သိမ်းဆည်းရမိ

ခဲ့ပြီး အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ဇွန် ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး(၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းမှ စခန်းတာဝန် ကျ ကွပ်ကဲရေးမှူးကြီးကြပ်ဦးစီး

သောအဖွဲ့က ကင်းလှည့်စစ်ဆေး အမှုဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် ဇွန် ၁၂ ရက်တွင် အမှတ်(၁၆)မိုင် နှစ်ဖာလုံခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား စုပုံထားသော Hiin Guang အမျိုး အစားဘီယာများ ဖာ ၁၅၀ (ခန့်မှန်း တန်ဖိုး ၄၄၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မွန်ပြည်နယ် တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဦးဆောင် သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားမဝင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖြစ် သည့် အမိန့်ယမ်နီကီထရိတ်ဟု ယူဆရသော အဖြူရောင်အစေ့ များ ထည့်ထားသည့် ဆာလာ အိတ်များ (ခန့်မှန်းတန်ဖိုး ၄၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး

အမှုဖြင့် အရေးယူဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် ဇွန် ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင် သောစစ်ဆေးရေးအဖွဲ့က စစ်ဆေး မှုများ ဆောင်ရွက်ခဲ့ရာ TOYOTA Ipsum အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုး ၄၄၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။ သို့ဖြစ်ပါ၍ ဇွန် ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ (ခန့်မှန်းတန်ဖိုး ၄၄၀၀၀၀) ဖြစ်ကြောင်း တရား မဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။ သတင်းစဉ်

မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၁၀ ရက် ညနေ ၆ နာရီခွဲတွင် ရွှေဘိုမြို့ အမှတ် (၁၀) ရပ်ကွက် သူဇာ(၅)လမ်းထိပ် တွင် စိုးဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွေးသွပ်ဆေးပြား ၄၀၀ သိမ်းဆည်းရမိခဲ့ပြီး ညနေ ၆ နာရီ ၃၅ မိနစ်တွင် ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက် တပ်မြို့ တောင်ရပ်ရှိ ၎င်း၏နေအိမ်ကို ဆက်လက် စစ်ဆေးရှာဖွေရာ စိတ်ကြွေးသွပ်ဆေးပြား ၇၈၀၀

ကို လည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၃၃) ရပ်ကွက် ပင်လုံလမ်းနှင့် သင်းဝင် (ခ)နေလင်း မောင်းနှင်ပြီး တိုးဝေယံထွဋ်(ခ) အိန်ဂျယ် လိုက်ပါလာသည့် Mazda Axela Blsfp အမျိုးအစားမော်တော်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွေးသွပ်ဆေး ၂၀၁၅ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ အလား တူ ညနေ ၅ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၂၈) ရပ်ကွက် ပြည်ထောင်စုလမ်းတွင်

သားငယ်(ခ) ဟိန်းသူဇော်အောင် နှင့် ပြည့်လင်းစိုး(ခ)ဆိုးပေတို့ နှစ်ဦးကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ အက်တက်စီဆေးပြား ၁၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရညနေ ၆ နာရီတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၂၄)ရပ်ကွက် ကန်သာယာလမ်း အမှတ်(၄၈၁) ရှိ ပြည့်လင်းစိုး(ခ)ဆိုးပေ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အက်တက်စီဆေးပြား ၃၉၁ ပြား၊ ကက်တမင်း သူညီ ဒသမ ၀၀၃၆ ကီလိုတို့ကို လည်းကောင်း၊ ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ

၁၅ မိနစ်တွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲတပ် ဆုံကျေးရွာရှိ စစ်ဆေးရေးဂိတ် တွင် တင်ဖိုး မောင်းနှင်ပြီး စိုးထက် လိုက်ပါလာသည့် Hijet အမျိုး အစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၆၃ ကီလိုကို လည်းကောင်း၊ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် တာချီလိတ် မြို့နယ် မိုင်းဟဲကျေးရွာအုပ်စု ယန်းခေါင်ကျေးရွာ လမ်းဆုံအနီး ယန်းခေါင်-လွယ်စိတ်ကျေးရွာသွား ကားလမ်းတွင် စတီဗင်လား(လ်) ရိုးဆန်း မောင်းနှင်လာသည့် VIGO အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၀၀ ကို



တင်ဖိုးနှင့် စိုးထက်တို့အား သိမ်းဆည်းရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်။

သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ ဆိုင်ရာ ဥပဒေအရ အရေးယူထား အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ကြောင်း သိရသည်။ ပြောင်းလဲစေသော ဆေးဝါးများ ရဲပြန်ကြား

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် ဇွန် ၁၂

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များ၊ သာသနာ့နယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၈၄၉၅ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်၌ ဒေသခံပြည်သူ ၉၀၃ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခု၌ ဒေသခံပြည်သူ ၇၆၅၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၂၃၂ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး



ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

မြန်မာ့ပင်လယ်ပြင်အတွင်း စက်လှေနစ်မြုပ်ပြီး လှေငယ်ဖြင့်မျောပါလာသည့် လှေလုပ်သားများအား ကိုကိုးကျွန်းမြို့နယ် ကမ်းခြေအနီး၌ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး



နေပြည်တော် ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်အတွင်း လိုခြံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇွန် ၁၀ ရက် ညနေပိုင်းတွင် ကိုကိုးကျွန်း၏ မြောက်ဘက်ကမ်းခြေအနီး၌ လှေငယ်တစ်စင်း မျောပါလာသည်ကို တွေ့ရှိရသဖြင့် သွားရောက် စစ်ဆေးရာ အလျား ပေ ၂၀၊ အကျယ် သုံးပေ၊ အမြင့် တစ်ပေခန့်ရှိ သစ်သားလှေတစ်စင်းပေါ်၌ ဧရာဝတီတိုင်းဒေသကြီး ပြင်စလူမြို့နယ် ကုန်းကြီးကျေးရွာနေ ဦးစိုးပိုင်(ဘ) ဦးမန်းထိတ်အပါအဝင် လှေလုပ်သား ခုနစ်ဦးအား အဝတ်ထုပ်များနှင့်အတူ တွေ့ရှိရသဖြင့် ကူညီကယ်ဆယ်ပေးခဲ့သည်။

၎င်းတို့ကို စစ်ဆေးမေးမြန်းချက်အရ ဧပြီ ၂၀ ရက်တွင် အလျား ၃၅ ပေ၊ အကျယ် ငါးပေခန့်ရှိ သစ်သားချွန်း စက်လှေတစ်စင်းနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ပြင်စလူမြို့နယ်အတွင်း ငါးဖမ်းရန်ထွက်ခွာခဲ့ရာ ဇွန် ၄ ရက်တွင် ပါလီပါလဲ ကျွန်းအနီးသို့အရောက်၌ ရာသီဥတုဆိုးရွားပြီး အဆိုပါစက်လှေမှာ ရေဝင်နစ်မြုပ်သွားခဲ့သဖြင့် လှေငယ်တစ်စင်းနှင့် မျောပါလာခဲ့ပြီး ကိုကိုးကျွန်းအနီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မျောပါလာသည့် လှေလုပ်သား ခုနစ်ဦးကို လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (ဝဲပုံ)

သတင်းစဉ်

ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှင့် ဥရစာ ကေ စိုက်ပျိုးခဲ့ ဈေးကွက်မြှင့်လာသောကြောင့် ပဲတီစိမ်းသီးစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှင့်ပေါ့ချိန်တွင် ဈေးကွက်မြှင့်လာသောကြောင့် ပဲတီစိမ်းသီးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁) ပဲတီစိမ်းမျိုးနှင့် ရေဆင်း(၁၄) ပဲတီစိမ်းမျိုးများ အဓိကစိုက်ပျိုးကြောင်း၊ ရာသီဥတုနှင့် အပင်ပြုစုမှု အပေါ်မူတည်ပြီး တစ်ဧက ၂၅ တင်းမှ ၃၅ တင်းအထိ ထွက်ရှိကြောင်းနှင့် ရောင်းချရာတွင် တစ်တင်းလျှင် ငွေကျပ် ၅၄၅၀၀ ဖြင့် ရောင်းချကြောင်း ညောင်ရွှေကျေးရွာမှ ဦးဝင်းညွန့်က ပြောသည်။

ပဲတီစိမ်းသီးနှံများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ခွေးလှ၊ ငါးဆူ၊ ရှားပင်ကျေးရွာအုပ်စုများတွင် ၁၇၄ ဧက၊ ဒါန်းတိုင်း၊ ရန်ဘက်လို၊ ပေတော၊ ဘုံတွင်း၊ စင်းကွန်း ကျေးရွာအုပ်စုများတွင် ဧက ၁၆၀၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော၊ ပွတ္တို၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပန် ကျေးရွာအုပ်စုများတွင် ၁၅၈၃ ဧက၊ ညောင်ရွှေ

သင်ပုတ်၊ ဧရပ်ဖြူ၊ ငါးအိုး၊ သင်ပုတ်၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်ကုန်း ကျေးရွာအုပ်စုများတွင် ၅၂၁ ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်း၊ ပတ္တာပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်ကျေးရွာအုပ်စုများတွင် ၄၅၆ ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက်တောင်၊ ရွှေစား၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် ၁၈၈၈ ဧက၊ သင်တိုက်၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် ၁၃၀၆ ဧက၊ ရဲမအူ၊ စိုင်းမလန်း၊ ကိုပင်၊ အင်ရောင်း၊ ကလိုင်ကျော် ကျေးရွာအုပ်စုများတွင် ၉၉၅ ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တော်တွင်း၊ မြေစိုပါယ် ကျေးရွာများတွင် ၁၂၃၈ ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်း ကျေးရွာအုပ်စုများတွင် ဧက ၁၂၀ စုစုပေါင်း ၉၈၈၁ ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)

မချမ်းဘောမြို့နယ် နန်ကတောက်ချောင်း ကိုယ်ထူကိုယ်ထ ကြိုးတံတားပြင်ဆင်ပြီးစီး

မချမ်းဘော ဇွန် ၁၂

၁၄ မိုင်အကွာတွင် တည်ရှိ၍ ကချင်ပြည်နယ် မချမ်းဘော မြို့နယ်ရှိ နန်ကတောက်ချောင်း ကြိုးတံတားပြင်ဆင်ပြီးစီးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ နန်ကတောက်ချောင်း ကြိုးတံတားမှာ မချမ်းဘောမြို့မှ အသုံးပြုလျက်ရှိသည့် တံတားတစ်စင်းဖြစ်ပြီး ဇွန် ၉ ရက်က ရေဖြင့်မျောပါလာသည့် သစ်ပင်ကိုင်းကြီးချိတ်ငြိခဲ့မှု ဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြင်ဆင်မှုကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရာ ယမန်နေ့ညနေ ၅ နာရီခန့်က ပြင်ဆင်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။ မြို့နယ်(ပြန်/ဆက်)



ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်

ဖားကန့် ဇွန် ၁၂
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းက မြို့ပေါ်မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ (အောက်ပုံ)

ဖြစ်သည့် ငှက်ပျောတောရပ်ကွက် မြေနိမ့်ပိုင်း၌ ရေ သုံးပေခွဲခန့်၊ မြို့မရပ်ကွက် ကျောက်ပိုင်း လမ်းဆုံ၌ ရေ လေးပေခန့်နှင့် မရှိကထောင်ရပ်ကွက် လမ်းဆုံ နေရာ၌ ရေသုံးပေခွဲခန့် စတင် ဝင်ရောက်လျက်ရှိသည့်အတွက် ဥရုချောင်းတစ်လျှောက် နေထိုင်ကြသော ပြည်သူများအား

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လိုက်လံအသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များအား ကူညီ

ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ကံဆိုးကျေးရွာ အထက်ဘက်တွင် ဥရုချောင်း၏ စိုးရိမ်ရေအမှတ်မှာ ၁၂ ပေဖြစ်ပြီး ယခုလက်ရှိရေမှတ်သည် ခုနစ်ပေခွဲခန့်အထိ မြင့်တက်လျက်ရှိသည့်အတွက် ရေများဆက်လက် မြင့်တက်လာပါက ပြောင်းရွှေ့နိုင်ရေး ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် ရေများ ဝင်ရောက်လျက်ရှိသည့် နေအိမ်များမှ မိသားစုများသည် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမရှိသေးဘဲ ၎င်းတို့၏ နေအိမ်အပေါ်ထပ်တွင်သာ နေထိုင်လျက်ရှိကြောင်း သိရသည်။

မိုးသန္တာဦး (ပြန်/ဆက်)



သာပေါင်းမြို့၌ လေပွေလေပြင်းတိုက်ခတ် အခြေခံပညာမူလတန်းကျောင်း(စိမ့်ကွင်း) ကျောင်းဆောင်ပျက်စီးခဲ့ရ

သာပေါင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် မရမ်းချိုကျေးရွာအုပ်စု စိမ့်ကွင်းကျေးရွာ၌ ဇွန် ၁၂ ရက် နံနက် ၄ နာရီခွဲခန့်က လေပွေလေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာမူလတန်းကျောင်း အလျားပေ ၆၀၊ အနံပေ ၄၀ တစ်ထပ် အုတ်ညှပ်ဆောင်၏ သွပ်မိုး၊ ဒိုင်းတန်းများ လွင့်စဉ် ပြုတ်ထွက် ပျက်စီးခဲ့ရသည်။ (အပေါ်ပုံ)

စုစုပေါင်း ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ၂၂ ဦး ပေါင်း ၅၁ ဦးတို့ တက်ရောက်ပညာသင်ယူနေသောကျောင်းဖြစ်ပြီး စာသင်ကြားမှုမပျက်စေရေးအတွက် ကျောင်းရှိ ပျက်စီးမှုမရှိသေးသည့် (အလျားပေ ၄၀၊ အနံပေ ၃၀) အုတ်ညှပ်တစ်ထပ် ဆောင်နှင့် စာသင်ကျောင်းအနီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ခန်းမပြုလုပ်သည့် အဆောင်တို့တွင် အတန်းခွဲ၍ ယာယီသင်ကြားရန် စီစဉ်ထားရှိကြောင်း၊ လေပွေလေပြင်းတိုက်ခတ်၍ ပျက်စီးသွားသော ကျောင်းဆောင်ကို ပညာရေးဌာနသို့ ပြုပြင်ထိန်းသိမ်းရန် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထောက်အကူပြုအဖွဲ့များက အလှူရှင်များရှာဖွေ၍ အမြန်ဆုံး ပြုပြင်ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)



ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဆောင်ရွက်

ရန်ကုန် ဇွန် ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် ရေတာရှည်လမ်းသစ်ရှိ အမှတ်(၂၂) အခြေခံပညာမူလတန်းကျောင်းဝင်း အတွင်းရှိ အဆောက်အအုံနှင့် မလွတ်ကင်း

သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေဆိုးရေမြောင်းများ ဆယ်ယူခြင်း၊ ရေစည်နှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များ မပေါက်ပွားနိုင်စေရန်အတွက် အဘိတ်ဆေးခတ်ခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။ (ယာပုံ) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့အင်အား



၁၀၀ ကျော်တို့ဖြင့် မြို့နယ်အတွင်း အတွက် စုပေါင်းသန့်ရှင်းရေး ရှိ အခြေခံပညာကျောင်းများ ဆောင်ရွက်ကြသည်။ သန့်ရှင်း သာယာလှပစေရေး အာကာလင်း



ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရန်နှင့် ကိုကိုးကျွန်းမြို့နယ် ကမ်းခြေသာယာလှပစေရန် ဇွန် ၁၂ ရက်က မြို့နယ်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်အသီးသီးမှ အရာရှိစစ်သည်များ ပူးပေါင်း၍ ကိုကိုးကျွန်းကမ်းခြေတစ်လျှောက် သာယာသန့်ရှင်းရေးဆောင်ရွက်စဉ်။ မြို့နယ်(ပြန်/ဆက်)

မလိုအပ်သော မီးများကို ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာပါ။


လျှပ်စစ်ကို ချွေတာသုံးစွဲခြင်းဖြင့် မိတာခများများ ကျသင့်ခြင်းမှ ရှောင်ရှားပါ။

WBA ဟဲဗီးဝိတ်ပွဲစဉ်တွင် ဘရိုင်ယန်ကို အလဲထိုးဖြင့် ဒုတိယအနိုင်ယူ

ဗြိတိန်လက်ဝှေ့ကျော် ဒန်နီရယ် ဒုတိယအနိုင်ယူခဲ့ပြီး အမေရိကန်လက်ဝှေ့ကျော် ထရီဗာ ဘရိုင်ယန်တို့၏ WBA ဟဲဗီးဝိတ်ပွဲစဉ်ကို ဇွန် ၁၁ ရက်က မီယာမီ၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယအနိုင်ရရှိခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ဒုတိယအနိုင်ရရှိခဲ့ပြီး ပြိုင်ဘက်ကို လေးချိမြောက်တွင် အလဲထိုးကာ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ (ယာပုံ) အဆိုပါနိုင်ပွဲကြောင့် ဒုတိယအနိုင်ရရှိခဲ့ပြီး ဘရိုင်ယန်သည် WBA စူပါခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခွင့်ရရန် နီးစပ်

လာပြီဖြစ်သည်။ လက်ရှိတွင် ဒုတိယအနိုင်ရရှိခဲ့ပြီး ယခုနေရာသီ နှောင်းပိုင်း၌ ကျင်းပတော့မည် ဖြစ်သော အန်သိုနီဂျီရာနှင့် အူဆိုက်တို့ထဲမှ အနိုင်ရရှိမည့် သူကို စိန်ခေါ်ထိုးသတ်ခွင့်ရရှိလာ ပြီလည်းဖြစ်သည်။ အဆိုပါပွဲကို ပြုကြည့်ပရိသတ် ငါးရာခန့်သာ လာရောက်ကြည့်ရှု ကြသော်လည်း ဒုတိယအနိုင်ဖြင့် ပြိုင်ဘက်အပေါ် ပွဲအစကတည်းက အနိုင်ရရှိရန်သာ အာရုံစိုက်ထားကြောင်း သိရသည်။

ဒုတိယအနိုင်ရရှိခဲ့ပြီး အသက် ၃၂ နှစ်အရွယ်ရှိ ဘရိုင်ယန် လေးချိမြောက်တွင် လဲကျသွားခဲ့ခြင်း ဖြစ်သည်။ ဒုတိယအနိုင်ရရှိခဲ့ပြီး ဘဝ စုစုပေါင်း ၁၉ ပွဲ ယှဉ်ပြိုင် ကစားပြီး ၁၈ ပွဲအထိ နိုင်ပွဲရရှိ ထားကြောင်း သိရသည်။ ထို့အပြင် ယခုပွဲကို အလဲထိုးအနိုင်ရရှိခဲ့သော ကြောင့် စုစုပေါင်း အလဲထိုးအနိုင် ရရှိသည့်ပွဲမှာ ၁၇ ပွဲ အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ အောင်ဇော်



ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ပုဒ္ဒရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးပြစ်လာမည့် မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းလုပ်ငန်းများတွင် အလှူငွေထည့်ဝင်လှူဒါန်းနိုင်ရေးနှိုးဆော်ခြင်း



ကျောက်စာရုံစေတီ(၁၂ x ၁၂ x ၁၈)ပေ ၁ ဆူ တန်ဖိုး- ၂၇၉ သိန်း

မုစလိန္နအိုင်

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒပုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော် မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများနှင့်အညီ တည်ဆောက်ပူဇော်လျက် ရှိပါသည်။

၂။ မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်များ၊ တိုင်းရင်းသားပြည်သူတို့၏ စုပေါင်းလှူဒါန်းမှုဖြင့် အောက်ပါအတိုင်းတည်ဆောက်ပူဇော်သွားမည်ဖြစ်ပါသည်-

စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်	လှူဒါန်းပြီး အရေအတွက်	လှူဒါန်းရန်ကျန်ရှိ အရေအတွက်	စဉ်	လှူဒါန်းနိုင်သည့်အမျိုးအစား	တန်ဖိုး (ကျပ်သိန်း)	လှူဒါန်းနိုင်သည့် အရေအတွက်	လှူဒါန်းပြီး အရေအတွက်	လှူဒါန်းရန်ကျန်ရှိ အရေအတွက်
၁။	ကျောက်စာရုံစေတီ ၁ ဆူ(ပိဋကတ်သုံးပုံ မြန်မာပါဠိနှင့် ခိုမန်အင်္ဂလိပ် ၂ ချပ်ပါ)	၂၇၉. ၀၀	၂၂၀ ဆူ	၂၆၁ ဆူ	၄၅၉ ဆူ	၁၃။	ကြွေပြား ၁ ကျင်းနှုန်း	၂. ၀၀	၁၇၃၆. ၀၈ ကျင်း	၁၀၅ ကျင်း	၁၆၃၁. ၀၈ ကျင်း
၂။	သာသနာ့ဗိမာန်တော်(သိမ်တော်ကြီး)(၂၈၀x၂၀၅)ပေ	၄၀၀၀၀	၁ လုံး	၁၃၀၀၀ သိန်း	၂၇၀၀၀ သိန်း	၁၄။	မုစလိန္နအိုင်	၁၀၅၁၉. ၀၀	၁ ကန်	-	၁ ကန်
၃။	ရေပန်းအသေး(အချင်း ၁၅ ပေ၊ အမြင့် ၉ ပေ)	၈၀၅. ၀၀	၁၈ ခု	၁ ခု	၁၇ ခု	(က)	အဝင်မုခ်အဆောက်အဦ စကျင်မြန်မာမှု လုပ်ငန်း(အတွင်းမီးအပါ)	၃၅၃၆. ၀၀	၁ ခု	-	၁ ခု
၄။	High Mast မီးတိုင် (၂၀ မီတာ)၁ တိုင်လျှင်	၄၉၄. ၀၀	၉ တိုင်	၁ တိုင်	၈ တိုင်	(ခ)	ရေကန်ဆောက်လုပ်ခြင်း(၃၁၅ ပေ x ၂၃၄ ပေ)	၁၆၂၄. ၀၀	၁ ကန်	-	၁ ကန်
၅။	မဟာရံတံတိုင်း၏မြေထိန်းနံရံ(၁၀ ပေ ၁ ခန်း)	၇၂. ၀၀	၂၀၀ ခန်း	၈ ခန်း	၁၉၂ ခန်း	(ဂ)	ရေကန်အတွင်းပတ်လမ်းနှင့် လက်ရန်းလုပ်ငန်း	၉၁၇. ၀၀	၁ ခု	-	၁ ခု
၆။	မြန်မာမှုတစ်ဖက်လှ ခြံစည်းရိုး ၂၇ ပေခန်း	၃၁. ၀၀	၄၅၅ ခန်း	၄၈ ခန်း	၄၀၇ ခန်း	(ဃ)	ရေကန်အပြင်ပတ်လမ်းဘေးလှေကား	၁၀၀၈. ၀၀	၁ ခု	-	၁ ခု
၇။	မဟာရံတံတိုင်းရှိ ထောင့်တိုင်(စကျင်မြန်မာမှုပါ)	၁၅. ၀၀	၅၀ တိုင်	၃၀ တိုင်	၂၀ တိုင်	(င)	စင်းနှင့်လက်ရန်းလုပ်ငန်း	၇၀၃. ၀၀	၇၄ တိုင်	-	၇၄ တိုင်
၈။	လမ်းမီးတိုင်(၉ မီတာ) ၁ တိုင်လျှင်	၁၀. ၀၀	၁၈၀ တိုင်	၁၁၂ တိုင်	၆၈ တိုင်	(စ)	ရေကန်ပတ်လမ်းမီးတိုင်များထွန်းညှိပေးခြင်း လုပ်ငန်း(၁ တိုင် ၉. ၅) သိန်း	၇၀၃. ၀၀	၇၄ တိုင်	-	၇၄ တိုင်
၉။	မဟာရံတံတိုင်း စိန်တောင်စကျင်ကနုတ်ပန်း (စကျင်မြန်မာမှုပါ)	၇. ၀၀	၆၅၂ ခု	၉၇ ခု	၅၅၅ ခု	၁၅။	ဆောင်းပြောင်မြေထိန်းနံရံ(၁၂ ပေ x ၁၇၆ ပေ)	၁၉၃. ၀၀	၈၂ ခု	-	၈၂ ခု
၁၀။	စကျင်ကျောက်ပြား ၁ ကျင်းနှုန်း	၄. ၇၀	၂၁၃၉. ၅၃ ကျင်း	၃၃ ကျင်း	၂၀၈၆. ၅၃ ကျင်း						
၁၁။	မဟာရံတံတိုင်း၏(အင်္ဂတေမြန်မာမှု)	၄. ၁၀	၂၁၈. ၁၄ ကျင်း	၁၆ ကျင်း	၂၀၂. ၁၄ ကျင်း						
၁၂။	ကွန်ကရစ် ၈ လက်မထုခင်းခြင်း	၃. ၆၀	၅၉၁၀. ၆၆ ကျင်း	၁၄ ကျင်း	၅၈၉၆. ၆၆ ကျင်း						

၃။ မာရဝိဇယပုဒ္ဒရုပ်ပွားတော်မြတ်ကြီး၏ မဟာရံအတွင်း တည်ဆောက်လှူဒါန်းမည့် သာသနိကအဆောက်အဦများအတွက် ကြိုတင်လျာထားစာရင်းပေးသွင်းလှူဒါန်းထားကြသည့် ဘုရားဒါယကာ၊ ဒါယိကာမများအနေဖြင့် မိမိတို့ရည်စူးလှူဒါန်းထားသည့် အလှူငွေများအားလည်းကောင်း၊ အထက်ပါတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေများထည့်ဝင် လှူဒါန်းလိုသည့် ဘုရားဒါယကာ၊ ဒါယိကာမများသည်လည်းကောင်း၊ အင်းဝဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၃၃၇၆၁၇၊ မြဝတီဘဏ်ငွေစာရင်းအမှတ်၊ ၁၀၀၀၁၀၀၀၁၇၆၂၆၆၆၊ ကမ္ဘောဇဘဏ်ငွေစာရင်းအမှတ်၊ ၀၃၄၃၀၂၀၁၇၀၀၂၈၇၀၀၁ တို့သို့ ငွေသွင်းဖြင့်ဖြစ်စေ၊ Account Transfer ဖြင့်ဖြစ်စေ ဦးစွာဆက်သွယ်ပေးသွင်းလှူဒါန်းနိုင်ပြီဖြစ်ပါကြောင်းနှင့် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များတွင် စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်-

- (က) ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဇော ၀၉-၆၅၀၁၉၉၉၉၆၊ ၀၃၆-၃၁၀၀၅
- (ခ) ဒေါ်အေးအေးကြည် ၀၉-၄၂၉၇၂၂၅၄၈၊ ၀၉-၂၅၅၈၂၅၂၁၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

၁။ နိုင်ငံရေး

- (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး၊
- (ဂ) လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ” ကို ဆက်လက် လိုက်နာကျင့်သုံးရေး။

၂။ စီးပွားရေး

- (က) စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊
- (ခ) ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊
- (ဂ) ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး။

၃။ လူမှုရေး

- (က) စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊
- (ခ) တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
- (ဂ) တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး။

- ဒီမိုကရေစီတွင် တူညီသည့်အခွင့်အရေးများ ပေးရမည်ဖြစ် သကဲ့သို့ ဖက်ဒရယ်စနစ်တွင်လည်း တူညီသည့်အခွင့်အရေးများ ပေးရမည်ဖြစ်။ ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးသွားမည်။

- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာ တွင် အဆင်ပြေမှုများရှိခဲ့ပြီး ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှု များကို ပြုလုပ်၍ နိုင်ငံငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်။

- အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ အကြောင်း အမျိုးမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှုမပြုနိုင်ကြ။ မိမိတို့သည် နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်အတိုင်း ခိုင်မြဲစွာဆောင်ရွက်သွားမည်ဖြစ် သဖြင့် ဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့များအနေဖြင့် မိမိကမ်းလှမ်း ထားသည့်အတိုင်း ထပ်မံဖိတ်ခေါ်။

(နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားမှုမှ ကောက် နုတ်ချက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုအရ ငြိမ်းချမ်းရေးဆွေးနွေးရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ



ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော် လေဆိပ်သို့ ရောက်ရှိလာစဉ်။

နေပြည်တော် ဇွန် ၁၂

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ နေပြည်တော်သို့ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလား ထောက်ခံကြသည့် ဒေသခံပြည်သူများက “ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ပါစေ” စာသားပါဗီနိုင်းပိုစတာဆိုင်ဘုတ်များ ကိုင်ဆောင်၍ စစ်တွေလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ကြသည်။

စာမျက်နှာ ၉ ကော်လံ ၁ ❖

ယနေ့ ဖတ်စရာ

နိုင်ငံတစ်ဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေကို အမေရိကန် ပြည်သူတွေ ရှုတ်ချ

နိုင်ငံတကာရေးရာ စာ - ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၌ ပညာသင်ကြား သင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ PDF အမည်ခံအကြမ်းဖက်သမားများက ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

ပြည်တွင်းသတင်း စာ - ၂၄

တရားမဝင် စားသောက်ကုန်၊ ထိန်းချုပ် ဓာတုပစ္စည်းများ၊ ဘီလပ်မြေများ၊ ကြွေထည်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်း၊ မော်တော်ယာဉ်နှင့် စက်ဘီး အပိုပစ္စည်းများ ဖမ်းဆီးရမိ

ပြည်တွင်းသတင်း စာ - ၂၅